



ဗုဒ္ဓကယာ ဓမ္မနှုတာရိုးစဉ်
စက်ာပူနှိပ်ငံတွင်မောကြားသော

ပုဂ္ဂနိုင်း မဘေးဆေးတရား

ပုဂ္ဂနိုင်းမှုပါနာရီယ

တန္ထတ္ထသန္တန္တလိုဏ်ဖွံ့ဖြိုးသမဂၢ
ဝေါရတပ်ညီးအော်မြို့ဒေသတောင်းသန္တမြို့

စီစဉ်ပူဇော်သူ – ကိုယ့်သာမိုးဝင်း



ကရာဇ်ပြည့်သမဂ္ဂ၏ စတော်ပွဲကုန်ချောင်း ဘဒ္ဒန္တပိုဒ်မှု


၁၉၇၅

ରାତ୍ରିକ
ବିମୁଳାରୀଜୋଣ

ଶ୍ରୀମଦ୍ଭଗବତ ଅନୁଷ୍ଠାନ ଅନୁଷ୍ଠାନ ଅନୁଷ୍ଠାନ ଅନୁଷ୍ଠାନ

ගොසුදු තෙව්රුද මූහුගුත්ත සඛරා තෙව්වා රාජ්‍යීණි
 උපන්වය යාත්මිකා පද්ධුත්ව මුදුහිම තැක්දිම් තෙව් අවශ්‍ය
 ප්‍රදි කුම් ප්‍රිජ සඛරා තෙව් මහා ගුදු ආර්ථිය වැඩු ත්ව් බේරි
 තෙව් ර හුදු තුව ප්‍රිජ ගිත් තුව ර මූ තැක්දා ප්‍රිජ දුරු
 ගොසුදු තෙව් මූ ඇවා

“උදු ප්‍රිජ ගොසුදු ම ගොසුදු තෙව්”



မာတိကာ

စိတ်ဆက်စကားဦး
နဲ့စဉ်ပူဇော်သူ၏မိတ်ဆက်
ချစ်နိုင်(စိတ်ပညာ)၏အမှာစာ
<u>နိဂုံးဦး</u>
ကျေးဇူးတင်လွှာ
ပုဂ္ဂိုလ်ကြားမသေဆေးတရား ၁
တူညီသောဆန္ဒ ၂
မင်္ဂလာသရုပ်ပေါ်လွှင်ခြင်း ၄
ဘဝဆုံးတိုင်ပို့ပေးပါ ၅
ကမ္မဋ္ဌာန်းစရိတ်မတိတ်ညီကကျိုးမရ ၆
စိတ်မန်ခြင်းနှစ်မျိုး ၇
သစ္ာကိန်းလျှင်ကြာက်ဖွယ်မရှိ ၈
ဘတိကစလျှင်ဆုံးဖွယ်မမြင် ၁၀
ဘဝတစ်ခုလုံးရဲ့အဆုံး ၁၁
တရားကပြီးသွားပြီ ၁၂
လူဟာသေမျိုး ၁၂
မသေဆေးရှိလျှင်ပေးကြပါး ၁၃
မသေဆေးမြန်မာပြည်မှာရှိ ၁၄
အမြိုက်လက်ဆောင် ၁၅
ဆေးမမီတော့သူး ၁၅

မသေဆေးတူသည်	၁၆
သစ္စာသီအောင်အရင်လုပ်ကြပါ	၁၈
ကျေးဇူးဆုပ်မြင်း	၁၉
မျက်နှာလိုက်ခဲ့လား	၁၉
နေရေးသေခေါ်စဉ်းစားရ	၂၀
တရားရမေချင်တဲ့မေထွား	၂၁
သက်တောင့်သက်သာသေတဲ့မသာမရှိ	၂၀
အပြောရှိပေမယ့်သဘောရှိမဟုတ်	၂၂
နောက်ပြန်ဆုတ်ဒေသနာ	၂၃
ရောနှစ်မျိုး	၂၅
မြန်မာ့နှုလုံးသား	၂၆
ရှင်ရေးအတွက်သာအားကိုးရ	၂၇
စဉ်းစားကြစမ်းပါ	၂၉
မနက်ဖန်သေမယ်ဆိုရင်ဘာလုပ်ကြမှာလဲ	၃၀
သေမင်းကိုရင်ဆိုင်ခြင်း	၃၀
နားထောင်ကောင်းအောင်ဟောတဲ့တရားမဟုတ်..	၃၂
စောင်းရှုံးမျက်ရည်မသွန်ရစေနဲ့	၃၃
ကံအားလျှော်စွာ	၃၃
သိပ္ပါနည်းထက်ပိုပြီးသိပ္ပါနည်းကျ	၄၀
လောဘကြိုးတော့	၄၃
တစ်တန်းစားတည်းဆက်ဆံ	၄၅

သေတဲ့နေရာမှာအဆင့်အတန်းမရှိ	၄၈
အိပ်ဆေးမေ့ဆေးသည်မသေဆေးမထုတ်	၅၀
အိပ်မက်အလား	၅၀
တစ်ခွါန်းတည်းပဲဟော	၅၃
ကိုလေသာတို့အားပြုပိုင်ပွဲ	၅၄
ငရဲပန်းကိုနတ်ပန်းထင်	၅၆
စာရင်းသွင်းထားလိုက်တော့	၅၇
အပါယ်စာရင်းမဖြစ်ပါစေနဲ့	၅၉
အဆိပ်သင့်နေကြတာ	၆၀
သေဖို့သာပြုပ်	၆၂
အသေပြုပ်တဲ့တရား	၆၆
အဲဒါမသေဆေးပဲ	၆၇
အားလို့သေတဲ့မသာမရှိ	၆၉
ဆေးနည်းပေးမယ်	၇၀
အောမကျပါစေနဲ့	၇၂
မကြည့်မမြင်မသိ	၇၃
သေဆေးဖော်စားနေကြတာ	၇၄
ခုစွဲခုတိုက်တစ်ခုပေါ်	၇၆
ငရဲမျိုးစွဲတွေ	၇၇
အကြောင်းနဲ့အကျိုးနှစ်ခုစပ်	၇၈
ရုပ်နာမ်ရှိမှုမသာပေါ်	၇၉

နိဗ္ဗာန်မှာသော်ဦးမှာလား	၈၁
ရွှေမှတ်မြို့ရမည်	၈၁
ဓမ္မပဏ္ဍာဖြင့်ကျွေးဇူးဆပ်ခြင်း	၈၂
ဒေသနာနိဂုံး	၈၃
ခါတ်ပုံမှတ်တမ်းများ	၈၄

စုနေပါနအလုပ်

မိတ်ဆက်စကားပြီး

ယခုကျော်စာရင်ဟုတ်မှာ မိမိမှန့်ဂါယသလို ဘုရားဖူးသွားစဉ် နိပါ၊ အီန္တိယ၊ သီရိလက်ာ၊ ထိုင်း၊ စက်ာပု၊ ဟူသော ဓမ္မရှုတ ခရီးစဉ်မှ စက်ာပူနိုင်ငံတွင် ဟောကြားခဲ့သည့်တရားတော်ဖြစ်ပါ သည်။


မိမိဟောကြားသည် စခန်းပွဲဝင်တရားတိတိခွေများကို စာရေးဆရာ ကိုရွှေသောင်းဝင်း ၏ ကူညီစီစဉ်မှဖြင့် “ဝိပသာနာ မြင်ကွင်းမွဲရသစာရများ” ဟူသောအမည်ဖြင့် စာစဉ် (၁)အဖြစ် ထုတ်ဝေခဲ့သည်မှာ ဒုတိယအကြိမ်ပြန်လည်ရိုက်နိုပ်ရသည်အထိ အထိုက်အလျောက် စာပေမှတ်တိုင်တစ်ခု ရိုက်တူနိုင်ခဲ့ပြီဟု ဆိုနိုင်ပါသည်။

အလားတူပင် မိမိဟောကြားပြီးသမျှ တရားခွေများကို စာမျက်နှာတွင် ဆက်တိုက်တင်စည်ဟု ရည်ရွယ်ရှိုးရင်းရှိခဲ့ပါ သည်။ သို့ရာတွင် မိမိအနေဖြင့် ဟောရေးပြောရေးတာဝန်၊ ကျောင်းတိုက်ဖွံ့ဖြိုးရေး၊ တရားစခန်းဖွင့်ရေး စသည့်တာဝန်များ ကြားဝယ် လုံးလယ်လိုက်နေသဖြင့် မုန်းသလောက်ခရီးမပေါ်က် နိုင်ခဲ့ပါ။

ထို့ပြင် စာစဉ် (၁) ကို စီစဉ်သူမှာလည်း ငှုံး၏စီးပွားရေး၊ ကြီးမှားရေး ကိစ္စဖြင့် ပြည်ပနိုင်ငံတစ်ခုသို့ နှစ်နှစ်ခန့်သွား ရောက်နေသဖြင့် မိမိနှင့်အဆက်အသွယ်ပြတ်ပြီး အထေမမြောက်ပဲ ရှိခဲ့ရာ ယခု သူပြည်ပမှ ပြန်လည်ရောက်ရှိမှ စာအုပ်စာစဉ်ဖြစ် မြောက်ရေးကို ပြန်လည်အသက်သွင်းယူရပါသည်။

ထိ.ကြောင် ဤစာစဉ်မှာ မိမိဓမ္မကုတ် ခရီးစဉ်နှင့်
အတော်အတန် ကာလခြားလျက်ရှိပါသည်။

“ယရာဝါသ ကိစ္စများမြောင် လူတို့သာဝ်” ဟူသော
စကားအတိုင်း စား၊ ဝတ်၊ နေရားဟူသော ကိစ္စများမြောင်တို့
အကြားမှ ရသမျှအချိန်ကလေးကို ဖူယူကာ မိမိ၏သဘသနာပြု
လုပ်ငန်းကို အထိတာချုပ် သဲတစ်ပွဲအဖြစ် လက်တွဲကူညီပေး
သည့် အကာတော် ကိုရွှေသာဝ်းဝင်း၊ အား ကျေးဇူးဥပကာရု
အထူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။



ဘဒ္ဒန္တသနမ္မာကိုတို့သာရ

(မဟာကမ္မာနာစရိယ)

မိုးကုတ်ဝပသနာအဖွဲ့ခွဲ(၇၇)

တောာရတပ်ဦးကျောင်း၊ စဉ်းစွမ်းကွက်

အောင်ဆန်း၊ အင်းစိန်မြို့နယ်၊

ဖုန်း- ၆၄၁၉၆၆

မိမိတုန်ချောင်းမီတုန်ဆက်

ဆရာတော် ဘဒ္ဒန္တ သနခွဲခြားကိုထွေ့သာရ၏ ဤစာစုင်ယ်
သည် အကယ်၍ လဘက်တစ်ပွဲဖြစ်သည်ဟူ။အဲ ပဲကြော်၊
ပဲလျှော်၊ ကြက်သွန်ကြော်၊ သီဟိုင်းစွဲ၊ ပုဂ္ဂန်မြောက် စသည်တို့。
ဖြင့် ကောင်းမွန်နေပြီးဖြစ်ပါသွေ့က် စီစဉ်သူက နှစ်းဖြူးပေးလိုက်
ပါသည်။

အကယ်၍ ဟင်းကောင်းတစ်မယ်ဖြစ်သည်ဟူ။အဲ
ယင်း၌ပါဝင်သော ဟင်းလျာ၊ မဆလာ၊ ငါးပါ၊ ဆီ၊ ဓား စသော
ရသာစုတို့ကို အချိုးညီရောစပ်သမသွားစေရန် ယောက်မဘစ်
ချောင်းအနေဖြင့် မွေနောက်ပေးလိုက်ပါသည်။

ယောက်မသည် ဟင်းကိုမွေရသော်လည်း ဟင်း၏
အရသာကို မသိပါ။ “လျာ” သည်သာ ဟင်း၏အရသာကို
သိပါသည်။ ဟင်းအမယ်ကောင်း မကောင်းနှင့် ယောက်မ၏
တာဝန်ကျေ မကျေကို “လျာ” ကသာ ဆုံးဖြတ်ပါလိမ့်မည်။

ထို့ကြောင့် ဤမည်သော ဟင်းတစ်မယ်ကို စာရွှေသူတို့၏
၏ “လျာ” ပေါ်၍ တင်ပေးလိုက်ပါကြောင်း။

စီစဉ်ပူဇော်သူ

ကိုရွှေသောင်းဝင်း

၁-၆-၉၈

ချမ်နိုင်(စိတ်ပညာ) ၏ အမှာဆာ

မမြေခြင်းတရားကို မမြေကြောင်း ဟုတ်တိုင်းမှန်စွာ သွားအဖြစ်
ဖြင့်သိရှိနားလည်ဖို့ရာလုပါမည်။ အိခြင်း၊ အာခြင်း၊ သေခြင်း – တရား
တိုကို တည်ကြည့်စွာ ရဲရင့်စွာ ရင်ဆိုင်နိုင်သောလက်ကိုင်တရားတော့
ရှိဖို့ရာ လုပါလိမ့်မည်။

အောင်ဆန်းမြို့၊ တော့ရတပ်ဦးကောင်း၊ ဆရာတတ်
ဘဒ္ဒန္တသွေမ္မကိုတို့သာရအရင်မြတ်၊ စက်းပူနိုင်ငံတွင် ဟောကြားတော်
မူခဲ့သော “ ဗုဒ္ဓဘုရားမသေးသားတရား ” အမည်ရှိတရားတော်
သည် ဖတ်ရှုသူ ကလျာဏမံတ္တတိအား ကောင်းကျိုးမင်္ဂလာ အဖြာဖြာ
ဖြစ်စေပါလိမ့်မည်။

– နေမင်းကို အဘယ်သူသည် မျက်စီဖြင့် စွဲစွဲ တည့်တည့်
ကြည့်နိုင်ပါမည်နည်း။

– သေခြင်းကို အဘယ်သူသည် ရင်ဆိုင်နိုင်ပါမည်နည်း။

– မျက်ရည် ရစ်ဝိုင်းကြရမည်သာ။

မျက်ရည်ရစ်ဝိုင်း၊ သောကလိုင်းထာ၊ ပူပန်သောက – ဝမ်းနည်း
ထိခိုက်တုန်လူပ်ခြင်းတို့မှ ကင်းပစေရန် ဆရာတတ်အရင်မြတ်တရား
တော်က အားပေးထောက်ကူစေနိုင်လိမ့်မည် – ဟု ယူဆပါကြောင်း
တင်ပြအပ်ပါသည်။

ချင်လန်း ချမ်းမြှုံးပါစေ။

ချမ်နိုင်(စိတ်ပညာ)

၃၀. ၁၁. ၉၈

နိဒါန်းလီး

ညက်အလင်းပေါက်သူ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တိုင်း၏
အန္တိမပန်းတိုင်ဖြစ်သော မြတ်နိဗ္ဗာန်ဘား အရောက်လှမ်းကြ
ရာတွင် နှစ်သက်ရာ၊ တိုက်ဆိုင်ရာ နည်းလမ်းအသွယ်သွယ်
တို့ဖြင့် ကြိုးပမ်းအားထုတ်လေ့ရှိပါသည်။ မိုးကုတ်နည်း၊
စွန်းလွန်းနည်း၊ မဟာဓည်နည်း၊ လယ်တီနည်း- စသည်ဖြင့်
မိမိနှင့် အကျမ်းဝင်ရာကို လေ့လာချုပ်းကပ် ဖွံ့ဖြိုးများကြသည်။

သို့ရာတွင် ပြည်ပနိုင်ငံများ၏ ရောက်ရှုနေကုန်သော
ဗုဒ္ဓဘာသာဝင်များမှာ ရုပ်ဝတ္ထုဖွံ့ဖြိုးမှုများ၏ အလယ်တွင်
Time is money - ဟုခံယူထားကြသည့် ဘာသာခြားတို့
ကြားနေထိုင် ကျင်လည်နေကြရသောအခါ ဗုဒ္ဓ၏အဆုံးအမ
များကို ငဲ့လင့်တာတ်ကြသည်။

နိုင်ငံတော်၏တာဝန်ဖြင့် နိုင်ငံခြားတွင် ပညာသင်အဖြစ်
ရက်ရှည်လများ သွားရောက်နေထိုင်ခဲ့ရစဉ်က ရက်ကြာလာခဲ့
သည်နှင့် အမျှတမ်းတမူးများ ဖြစ်ပေါ်လာသည်။ ပထမဆုံးမှာ
မြန်မာအစားအစာ ကို စားသောက်လိုခြင်း ဖြစ်ပြီး ဒုတိယမှာ
မြန်မာအချင်းချင်းတွေ့ကာ မြန်မာစကားကို အားပါးတရ
ပြောဆိုလိုခြင်း ဖြစ်သည်။ အချိန်ပို့ ကြာလာသည်နှင့်အမျှ
ဖြစ်ပေါ် လာတတ်သောဆန္ဒတစ်ရပ်မှာ မိမိကိုးကွယ်

ဆည်းကပ်ရာ ဆရာတော်များ၏ တရားဒေသနာတော်များကို
နာကြားလိုခြင်း ဖြစ်ပါသည်။

ထိုတပ်မက်ခြင်းသုံးမျိုးအနက် မနိုင်းဆပ်သောမြင့်မြတ်
မူတို့နှင့်ပြည့်စုံသည့်တရားတော်များ နာကြားလိုခြင်းအတွက်
အခက်ကြုံနေရခြင်းကို မိသားစုထံမှ ပေးပို့လိုက်သောတရား
ခွဲများဖြင့် ဖြေသိမှုနိုင်ခဲ့သော်ကြားလည်း မံမိသိရှိလိုသည့်
အချက်အလက်များကို မေးမြန်းလျှောက်ထားရန် အခက်ကြုံ
ဂျာနှင့်ပြန်သည်။

ယခုအခါ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး
ရေးကောင်စီအစိုးရလက်ထက်တွင် ပြည်ပသာသနပြုလုပ်
ငန်းများအား အထူးအားပေး ချီးမြှင့်နေကြသည့်နှင့် အညီ
မှန္ဒာသာသနာတော်၏ရောင်ဝါသည် ကူဗျာ့နိုင်ငံအနဲ့ဆီသို့
သာသန့်ဝန်ထမ်းရဟန်းတော်များမှ တဆင့် လင်းဖြေလျက်
ရှုနေပြီဖြစ်ပါသည်။

နိုင်ငံတော်အတွင်း မြို့-ရွာ အနဲ့တွင် တရားစခန်းများ
ဖွင့်လှစ်ကာ ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏
ဥပန်သုယံ တပည့်၊ ကမ္မာဌာနစရိယအဖြစ်ဖြင့် ခန္ဓာကြား
ရောက် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်များအားဟောကြားပြသ
နေသော အောင်ဆန်းဆရာတော် ဘဒ္ဒန်သဒ္ဓမ္မကိုတို့သာရ
သည့် ပြည်ပဒရာက်ဒါယကာများမှ ပင့်လျှောက်ချက်အရ

ကြောက်သော မှုဒ္ဓဂယာ—ဓမ္မဒူတခရီးစဉ်တွင် စက်ာပူနိုင်ငံ
၌ “မှုဒ္ဓညွန့်ကြား မသေဆေးတရား” ကို ဟောကြားညွန့်ပြကာ
တပည့်အိယကာ တရားနာပရီတ်သတ်အပေါင်းတို့အား
နိမ္မာန်မြန်းရာလမ်းကို ပြည့်နေတော်မူခဲ့သည်။

ထိုတရားတော်များကို အစဉ်တည်တဲ့ စေလို့သော
စေတနာတရားဖြင့် ဆရာတော်ဟောကြားခဲ့သောတံ့တ်ခွဲမှ
ကို ရွှေသောင်းဝင်းက အကျိုးဆောင်ကာ ‘နှုတ်တစ်ရာ
တတစ်လုံး’ ဆိုသည့်အတိုင်း ကျမ်းတစ်ဆူအဖြစ် ဓမ္မပူဇာကူးယူ
ပူဇော်ခဲ့ရာ ဖတ်ရှုသူအပေါင်းအတွက် မသေဆေးတစ်ခွဲက်
အမှန်ပင်ဖြစ်ပါကြာင်း နိဒါန်းပြီးအပ်ပါသည်။

ဓမ္မဝိဇ္ဇာအကျိုးတော်ဆောင်

အောင်အင်(သစ်တော်ပညာ)

ကျေးဇူးတင်လွှာ

ကျေးဇူးရှင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၊ ကမ္မဏာန်းတရားကို လက်ထပ်သင်ပေးတော်မူကြသော ဆရာ တော်ကြီးများ နှင့် ကျေးဇူးရှင်မွေးသမီခင် - မယ်တော်ကြီး၊ ဒေါ်မြေလေးစိန်အား ဤမြေရသစာစုပ်ပြင် ကျေးဇူးတုံဆပ် ပုံဖော်အပ်ပါ၏။

• ဤ ဝမ္မရသစု ဖြစ်ပေါ်လာခြင်း၏ မူလဘူတ အကြောင်းခဲ့မှုဘူတ - ငါးနိုင်ငံခရီးစဉ်အတွက် ...

- ပြည်ပခရီးသွားလာရေး ဝေယာဝစ္စကိုစွဲ အဝဝကို

ဆောင်ရွက်ပေးသည် ဦးစိုးမြင့် (Star Company)

- အဖက်ဖက်မှ ကူညီပေးသော ဦးညွှန်ခွေ့ (ဝန်ထမ်း

ရွှေးချယ် လေကျင့်ရေးအဖွဲ့၊ အဖွဲ့ဝင်)နှင့် အနီး

ဒေါ်သက်သက်ခွေ့မိသားစု

- ခရီးစဉ်ဖြစ်ပြောက်ရေးအတွက်အားပေးချီးပြောက်သော


ဦးလှမောင် (ထိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး)နှင့်

အနီး ဒေါ်သွွားခင်

- ခရီးစဉ်အစအဆုံး ကမ္မကထုခံပင့်ဆောင်ပေးသော ဒါယကာ

ဦးမြင့်ငွေး (Director of Star Company)

- တရားပွဲဖြစ်မြောက်ရန် တောင်းပန်လျှောက်ထားသော
ဒေါက်တာ ဦးမောင်မောင်အေး၊ ဒေါက်တာ ဦးအောင်သန်း
နှင့် စက်ဌူးရောက် မြန်မာ ဒါယကာ ဒါယိကာမများ၊
- တရားပွဲဖြစ်မြောက်အောင် ခွင့်ပြုဆောင်ရွက်ပေးတော်
မူသော စက်ဌူးရုံး၊ မြန်မာဘုရားတော်ကြီး
ကျောင်း၊ ဆရာတတ် ဘဒ္ဒန္တတိလောကာဘိဝံသ၊
- စာမူနှင့် စာအုပ်ဖြစ်မြောက်ရေး စီစဉ်ပူဇော်သူ
ကိုယွေသောင်းဝင်း နှင့် ဦးအောင်ဒင် (သစ်တောပညာ)
တိုအား ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း



ဘဒ္ဒန္တသွေ့ပွဲတို့သာရ

(မဟာကမ္မာနာဂရိယ)

မြို့ကုတ်ဝိပသုနာအဖွဲ့ခွဲ ၇၇

တောရတပ်ဦးကျောင်း၊ စဉ်ဌူးရုံးကွက်၊ အောင်ဆန်း

ဆင်းစိန်းမြို့နယ်

ဖုန်း - ၆၄၁၉၆၆၆

မသေဆေးကျော်

“အဲခွဲည့်ကြား မသေဆေးတာရား”

ဘဒ္ဒန္တနှင့်မြို့ပို့သာရှိ

(မဟာဂမ္မာနာစရိယ)

နှမော တသေ ဘဝဝတော အရဟတော

သမ္မာ သမ္မာစွဲသာ

အရဟတော-ပုံညာပုညအာနေ့နှုန္တ သုံးဝစနက် ကံ
အကွက်ကို ပယ်ဖျက်ခုံတ်ထွင် ငုတ်မတင်အောင် သုတ်သင်
တော်မူတတ်ပါပေထောဘာဂဝတော-ကျေသီရိယမွှေစသည်
အပြား ဘုန်းမြောက်ပါးနှင့် ပြည့်စုံတော်မူပါပေထော၊
သမ္မာသမ္မာစွဲသာ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်
ထင် အရာမကူသယမ္မာကြေပြင့်ကိုယ်ဓတ်တိုင်သီမြင်တော်
မူထော တသေ-ထိုဘုန်းတော်သခင်ဘုရားရှင်တိုယ်တော်ပြတ်
တိုးအား၊ နှမော- ကိုယ် နှုတ် နှုတ် သုံးပါး ပြောင်းပျော့
မာန်ကိုပေါ်လျှော့၍ ကန်တော့မြတ်နှီး လက်စုံမြို့ကာနိုးလိုက်ပါ
၏ မြတ်စွာဘုရား။ (သာမူ . . . သာမူ . . . သာမူ . . .)

ဓမ္မဒုတေခရီးစဉ်

ဦးပွဲ့်းသည် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်
ဘုရားကြီး၏ သီသာနှုသီသာ ဥပန်သျခံတပည့် ကမ္မာ
နှာနာခရီး အဖြစ်ဖြင့် ခန္ဓာ ဥာဏ်ရောက် ပဋိဓာသမူပို့

ဒေသနာများကို ဆရာတော်ဘုရားကြီးရဲ့ နည်းအတိုင်း အောင်ဆန်းဖြူ။ တောရတပ်ညီးကျောင်း မိုးကုတ်ဝိပသာနာ အဖွဲ့ခွဲ-ဂျော် မိမိတို့ယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက်ဟောပြော ပြသ သာသနာပြောနေတာကိုဖြင့် ဒကာဒကာများကို အထူး မိတ်ဆက်ရောတော့လိုအပ် စထင်ပါဘူး။

ယခု ဒီခေရီးစဉ်ဟာဖြင့် Star Co., ကုမ္ပဏီမှ ဒါယကာ ကြီး ဦးမြန်ဇွေး၏ ပင့်စိတ်ချက်အရ မြတ်ပုံစွဲ မွေးဖွားရာ ပွင့်တော်မူရာ ပုံစွဲရိယာသို့ ဘုရားဖူးရန်တူသော ရည်ရွယ် ချက်ဖြင့် ထိုင်း၊ စက်ာပူး၊ သီတိုင်း (သီရိလက်း) အိန္ဒိယ၊ နိပါ ဆုံးတဲ့ ငါးနိုင်ငံ ဓမ္မခွဲတ ခရီးစဉ် ဖြစ်ပါတယ်။

ဒီ ဓမ္မခွဲတ ငါးနိုင်ငံခရီးအစီအစဉ်အရ စက်ာပူနိုင်ငံ သို့ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ဒီမှာရောက်ရှိခိုက် စက်ာပူ မြန်မာကျောင်းမှ သာသနာနှုန်းတော်ကြီး ဦးသုမနာစာရ အမျှားပြုတဲ့ စက်ာပူရောက် မြန်မာ ဒကာဒကာမတို့ရဲ့ နွေးတွေးစွာ ကြိုဆိုပည့်ဝတ်ပြုမှုတွေတို့ဖြင့် ဦးပွဲ့ောင်းကျေးမှု ဥပကာရအထူးတင်ရှိပါကြောင်း ဒီနေရာက သန္တသကထာ အဖြစ် ဦးစွာ ပြောကြားလိုပါတယ်။

ကျည်းသောဆန္ဂ

ဦးပွားရေး၊ ကြီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ သံတမန်ရေးစတဲ့အရေးပေါင်းစုံနဲ့ ပြည်ပနိုင်ငံ အသီးသီးသို့

ရောက်ရှိနေကြတဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့မှာ တူညီသော ဆန္ဒလေး တစ်ခုရှိကြပါတယ်။ ဒါဘာလဲဆိုတော့ ရဟန်း သံယာတော်များတို့ ဖူးမြင်လိုခြင်း ပဲဖြစ်ပါတယ်။

မြည်ပနိုင်ငံအသီးသီးသို့၊ သွားရောက်ကာ ပြန်လည် ရောက်ရှိပြီးသကာလ ဦးပွဲင်းတို့ကျောင်းကို လာရောက် ကန်တော့ကြတဲ့ ပုဂ္ဂိုလ်တွေက ဦးစွာပထမ ဘာလျှောက် သလဲဆိုတော့ “တပည့်တော်တို့ဘုရားတဲ့ ပြည်ပနိုင်ငံတွေ မှာဘုန်းကြီးအရမ်းငတ်တယ်တဲ့ ဖူးဖူးဖို့မဆိုထားနဲ့မူးလို့တောင် ရှုံးစွာမရှိပါဘူးတဲ့၊ တပည့်တော်တို့မှာ နာမည်ပေးကင်ပွဲန်း တပ်မှုဝပြီး သူတို့နိုင်ငံ သူတို့ယဉ်ကျေးမှုအရ ဝီလျှော့တို့ မိုက်တယ်တို့ မာဂရက်တို့စတဲ့ အမည်တွေကို မှည့်ခေါ်နေ ရပေမယ့် ဆရာဘုန်းတော်ကြီးပေးတဲ့ နေ့သင့်နဲ့သင့် နာမည် လေးကို ခေါ်လိုက်ရမှ အရသာရှိလှုတယ်ဘုရား” လို့ လျှောက်ထားကြတယ် (မှန်ပါ)။

ဦးပွဲင်းတို့အထင်ကတော့ နိုင်ငံခြားပြန်များဖြစ်လို သူတို့နိုင်ငံတွေရဲ့ အိုးအိမ်တို့ကိုတာတွေကဖြင့် မည်သို့ကြီး ကျယ်ခမ်းနားပုံ၊ ဘယ်ဟာကဖြင့် ဘယ်လို့ခေတ်မိတိုးတက်ပုံ စသည်ဖြင့် ပြည်ပအတွေ့အကြုံလေးတွေကို ပြောပြလိမ့်မယ လို့ မျှော်လင့်မိတယ်။ ဒါပေမယ့် သူတို့တွေမှာ ဒါတွေ အသာထား၊ ဘုန်းကြီးရဟန်းသံယာ မဖူးမြင်ရလို့၊ ဘုန်းကြီး

တော်ရတဲ့အကြောင်းတစ်သံတည်းထွက်တာကို ကြားရတော့
အထူးပင်အုံသုမ္ပါတယ်ပေါ့။

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နှိုင်ငံများကို ရောက်ရှိ
နေလုပ်ကာစား မြန်မာတို့ရဲ့ပဋိသန္ဓာစီတိနဲ့အတူကိန်းအောင်း
လာခဲ့တဲ့ အမျိုးဘာသာ သာသနာချုပ်စီတ်၊ ယဉ်ကျေးမှု
စီတ်ဓာတ်လေးများပျောက်ကွယ်မသွားဘဲ ပြည်တော်ပြန်များ
ရဲ့ တူညီတဲ့ ဆန္ဒလေးတွေကြားရတော့ အထူးပဲ ဂုဏ်ယူ
ကြည့်နဲးမိပါတယ်။

မင်္ဂလာသရုပ်ပေါ်လွှင်ခြင်း

ထောရဝါဒ ပုံခြုံသာသနာတော် ထွန်းကားတဲ့ မြန်မာ
နှိုင်ငံမှာ ရဟန်းသံယာများကို အလွယ်တကူ ဖူးတွေ့နိုင်လို့
အမှတ်မထင်ဖြစ်ခဲ့ပေမယ့် ပြည်ပနှိုင်ငံများမှာတော့ ပုံခြုံ
ဘာသာ မြန်မာတို့အပို့ ရဟန်းတော်တစ်ပါးတို့ ဖူးတွေ့ရဲ့
တာ အင်မတန်ခဲယဉ်းလို့ ရတော့ခဲ့ရခဲ့ ကြိုတောင့်ကြိုခဲ့
လာဘ်တိုးတစ်ပါး၊ မင်္ဂလာတစ်ပါးပဲ။ သမကာန္တ ဒသနံ-
ရဟန်းသံယာတော်များကိုဖူးမြင်ခြောင်းသည် မင်္ဂလာဟူသော
မင်္ဂလာတရားတော်အရ ယခုကဲ့သို့တွေ့ကြိုရန် ခဲယဉ်းလှတဲ့
ပြည်ပနှိုင်ငံတစ်ခုပွား ရဟန်းတော်တို့ ဖူးမြင်ခြောင်းဟာဖြင့်
မင်္ဂလာသရုပ် ပိုမိုပေါ်လွှင်တယ်လို့ ဆိုနိုင်ပါတယ်။

ကရားဟောရန် ကတောင်းပန်

ဒီဓမ္မူဘဝရှိလှို့ပြုပြုဟောင်းကရောင်းဆွဲဟောင်း
ဖျိုးမတောင်းများပြုစိတဲ့ စက်ာပူရောက် မြန်မာဆရာတန်ကြီး
ဒေါက်တာ ဟောင်းမောင်အေး၊ ဒေါက်တာဦးအောင်သန်းစတဲ့
ဒါယကာခါယိတာမမျှေးရဲ့စိတ်မြှုနဲ့ကရားဟောရန် တောင်းပန်
လျှောက်ထားမှုအရ ဦးပွဲင်းတို့အနေနဲ့ ဓမ္မ စေသနာအမှု
သာသနာပြုခွင့်ဖြောပါတယ်။

ဘဝဆုံးတိုင်ပို့ပေးတဲ့

ဒီကရားပွဲလေးမှာ ဒကာကြီး ဒေါက်တာမောင်အောင်
အေးရဲ့ လျှောက်ထားချက်ကလေးကို ပြန်လည်ပြရရင်
“တပည့်တော်တို့ကိုတဲ့ အရှင်ဘုရားအရောက်တဲ့ အချိန်ကလေး
အတွင်းမှာ ဘဝရဲ့အဆုံးအထိတို့ ရောက်အောင်ပို့ပေးခဲ့
စမ်းပါတဲ့။ တပည့်တော်တို့မှာ မြန်မာနိုင်ငံက ဆရာတော်
ဆသမားတော်တွေ ဖောကြားတဲ့ တရားတို့တွေများကို အခါ
အားလုံးရှာရပါတယ်တဲ့။ ဒါပေမယ့် ပွုင့်ပွုင့်လင်းလင်း
ပြောရရင်တရားမဆုံးသေးဘူးလို့ ယူဆမိပါတယ်ဘုရား” တဲ့။
ဒါဆရာဝန်ကြီးရဲ့ လျှောက်ထားချက်၊ ဟုတ်ခဲ့လား ဒကာကြီး
(ပုန်ပါဘုရား)။

ကမ္မာန္တနှင့်စပ်တော်က ကျိုးမရ

ဒီလိုပေါ်လျှောက်ထားတော့ ဦးပွဲ့င်း စဉ်းစားမိတယ
အင်း ဆရာဝန်ကြီးနာကြားရတာ မြန်မာနိုင်ငံက ဓမ္မကထိက
အကျော်ဆရာတော် သမားကော်ကြီးတွေရဲ့ တရားခွဲတွေ
ပါပဲ။ ဒီမှာလဲ ဒါနကထာ သီလကထာ သရွကထာ စသည်
ဖြင့်ဟောကြားချက်များပင်ဖြစ်ပါတယ်။ သို့ပြီးလည်း တရား
ဟော တရားနာ စရိတ်နဲ့ ကမ္မာန္တနှင့် မကိုက်ညီလျှင် ယခု
ကဲ့သို့ လွှဲချော်ပူလေးတွေဖြစ်တတ်ပါလားလို့ ဦးပွဲ့င်းတို့
သင်ခန်းစာယူရပါတယ်။

တမြားမကြည့်နဲ့ ရှင်သာရိပုကြာကိုယ်တော်မြတ်ကြီး
ကြည့်၊ ရဟန်းငယ်တစ်ပါးကိုကမ္မာန္တနှင့်အပေးများလို့ ရဟန်း
တော်လေး တရားမရရှာတာသာမကရှိပါတယ် ဒကာဒကာမ
တို့။ ဘုရားရှင်သီရောက်မှ သူ့ရဲ့အတိတ်ဘဝက ပန်းတိမ်
သည် ဖြစ်ခဲ့ဖူးတာသိလို့ နှီလ၊ ကသိုက်းပေးမှ တရားရသွား
ရာပါတယ်။ ဒါဘာပြသလဲဆိုတော့ သတ္တဝါတို့ရဲ့ ဖရိတ်ကို
ဘုရားရှင်မှလွှဲ၍ ရဟန်းအရှင်မြတ်ကြီးများပင် မသိနိုင်တဲ့
သာမကပါပဲ။ ဒါကြောင့် ဆရာဝန်ကြီးလျှောက်ထားချက်က
“နာရသမျှ တရားတွေမှာ တရားမဆုံးသေးဘူး” တဲ့။

ခမ္မကထိက၏ ထွက်ပေါက်

ဒီလို လျှောက်ထားလိုက်တော့ ဦးပွဲ့၏၊ အမန္ဒာ
ထွက်ပေါက်ကလေးတစ်ခုတော့ရပါတယ်။ ဒါဘာလဲဆိုတော့
အောင်... ဒီဝကာ ဒီပရီသတ်ဟာဖြင့် ဒီလိုတရားမျိုး နာချင်
ပါလား ဆိုတဲ့ အသိဉာဏ်ရတော့ ဒီပရီသတ်နဲ့ လျှော်တဲ့
တရားစဉ်းစားလို့ ရတယ်ပေါ့။

ဒီတ်မန်ခြင်းနှစ် မျိုး

- ပရီသတ်နဲ့ လျှော်တဲ့တရား ဟောမယ် ဆိုတော့
ပရီသတ်ကိုကြည့်ရပါတယ်။ ပရီသတ်ကဘယ်လို ပရီတ်သတ်
လဲ။ ကြည့်တော့... ခေတ်ပညာတတ် ပရီသတ်တွေ၊
ဆရာဝန်တို့၊ အင်ဂျင်နီယာတို့၊ ခေတ်ပညာတတ် ဘွဲ့ရ
ဗိုလ်ကြီး၊ ဗိုလ်မျှူးဟောင်းတွေ ကမ္ဘာနဲ့ချီးမြှီး၊ ဗဟိုသုတေသနဲ့
ပြည့်စုံတဲ့ တကဲ့ပညာရှင်တွေ၊ သူတို့ကို ဟောရမယ်ဆိုတော့
• သူတို့နဲ့ကျော်တဲ့တရားကို ဟောရမယ်ဆိုတော့ ဒီဘုန်းကြီး
လွှယ်ပါမလား (မလွှယ်ပါဘူးရား) အဲဒီလို အသိပညာရှင်
အတတ်ပညာရှင်များဟာ အကြောင်းအရာတစ်ခုကို ထုတေ
ပေါနည်း၊ ယူတို့မောနနည်း၊ သိပ္ပါနည်း၊ ဝိဇ္ဇာနည်း စတဲ့
နည်းပေါင်းစုံ ပေတံတွေနဲ့ တိုင်းမှာဆိုတော့ ဟောရမယ့်
တရားဟာ လွှယ်ပါမလား (မလွှယ်ပါဘူး)။

နှည်းပေါင်းစုံနဲ့ တိုင်းတာပြီး မသိရင် အားမနာဘဲ
မေးတတ်တဲ့ လူတန်းဆားတစ်ရပ်ကို ဟောခြေားဖြစ်ပါတယ်။
သွောက်ထားတာကလဲ- တရားအဆုံးထိအောင်ပို့စမ်းပါ။
မှန်ရဲ့လား (မှန်ပါ)။ ဦးဇ်းအနေနဲ့က ဘာပြောလို့
သလဲဆိုတော့ သည်တရားကိုဟောတဲ့အခါ ပသိတာ
မရှင်းတာရှိရင်မေးကြပါ။ ဦးပွဲ့ဗျားစွမ်းနှင့်သလောက်
ဖြေကြားဝေးပါမယ်လို့ ဖိတ်မန္တာပြုလိုပါတယ်။

သာသနာတော်အသုံးမှာ ဖိတ်မန်ခြင်းနှစ်မျိုး ရှိပါတယ်။ ဒီတရားဝါဘန်ပတ်သက်လို့ပေါ့လော ဖိတ်မန်ခြင်း ဘယ်နှစ်မျိုး (နှစ်မျိုးပါဘူး။)

၁။ သမ္မတပတိရအာ - သမ္မတညာ၏ဖွင့်
ဖိတ်မန်ခြင်း

၂။ သာဝဏဟပတ်ရှော့သာဝဏဉာဏ်ဖွင့်မြတ်မန်ခြင်း

အဲဒီမှာသူ့ညွတ်ပဝါရဏာဖို့တာက ဘုရားရှင်များ
သာဖိတ်မန်ပြပါတယ်။ စာအလိုက “ယဒါ တော်သိ တဒါ
ပုစ္စ”-တဲ့။ သိလိုရာမေးပါ ဖြေပါမယ်တဲ့။ ဒါဘုရားရှင်များသာ
ဖိတ်မန်နှင့်ခြင်းမျိုး။

သာဝကပဝါရဏာ ဆိုတာက ရဟန္တအရှင်မြတ်ကြီး
များအစရှိတဲ့ မြတ်ပုဒ္ဓရဲ့ သားတော်များ။ သိလို့ရာကိုမေးပါ။
ဖြန့်ချိန်ရင် ဖြေပါမယ်ပေါ့။ ဒီမှာ သတိထားနော် ဘူးရင်

မပြုဘာတဲ့ -

ကြိုက်ရာမေး . . . ဖြေမယ်

ဘာဝကေခွွှေပြုဘာတဲ့ -

ကြိုက်ရာမေး . . . သိရင်ဖြေပါမယ်

ဘာဝကေခွွှေအပြုံး “သိရင်” ဆိုဘာပါတယ်၊ ဒါသတိပြုလိုက်ပါ။ ဒါ ဘာလို့ခွွှေပြုရသလဲဆိုရင် ဒီလိုပရီသတ်ကို ဟောတဲ့အခါ မရှင်းတာရှိရင် ဖေးကြပါ။ သိရင်ဖြေပါမယ်။ စွမ်းနိုင်သလောက် **ကြီးစားဖြေပါမယ်လို့**. **ကြိုတင်ပည့်ခံရပါတယ်**။ ဒါ သာဝကေပဝါရဏာ-သာဝကေတို့ရဲ့ ဒီတ်မန်ခြင်း မျိုးလို့ခေါ်ပါတယ်။ သဘောပါရဲ့လား (ဒိုဂါတယ်ဘူး)။

သစ္စာကိန်းလျှင်ကြောက်ဖွယ်မရှိ

ဒီလိုအသိဉာဏ်ပညာရှင်တွေကို ဟောရမယ့် တရား တာလွှယ်ပါမလား။ ကိုယ့်ထက်သိတဲ့ လူလည်တွေချည့်ပါ ပဟုသုတေသန်းလေးအိုးကြီးတွေပေါ့။ ဒါပေမယ့် မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဘေးကိုးရှိတာတိုးပျော်။ ဘာနိုတာလဲ။ ဘုရားလည်းအဘေးတိုးရတယ်။ ဓမ္မခွှေ့ မေ သရုက္ခာတရား လည်းအဘေးကိုးရတယ်။ မေမွှေ့မေသရုက္ခာ ဘုရားရှင်ကိုယ်စားလှယ် လုပ်ပြီးဟောတဲ့ ပိုးတုတ်ဆရာတော် ဘုရားကြီးတို့ရော အားမကိုးရဘူးလား (အားကိုးရပါတယ်ဘုရား)။ သံယောမေ

သရဏ်အာစရိယော မေ သရဏ်ဒီလိုလား(မှန်ပါဘူရား)။

တရားတော်တွေ နှလုံးအိမ်ထဲ ထည့်ထားတော့
ဒီတရားတော်မတွေကို အစောင့်အရှေ့က်ယူရတာကိုး။ အဲဒီ
အားကိုးရှုတော့ တရားဆိုတာ ဒကာဒကာမတွေမှန်တာလား
မမှန်တာလား (ပုန်တာပါဘူရား) မှန်တဲ့သစ္စာတရားတွေကို
ရင်ထဲမှာ ကိန်းထားရင် လောကြီးမှာ ဘာမှုကြောက်စရာ
မရှိပါဘူး။ ရှင်းရဲ့လား ဒကာဒကာမတို့(ရှင်းပါတယ်ဘူရား)
အင်မတန်ရဲရင့်တဲ့စိတ်ကို မွေးခြင်းသည် တခြားကြောင့်
လား၊ တရားကြောင့်လား (တရားကြောင့်ပါဘူရား) တရားရှိ
ရင် ဘာမှ ကြောက်စရာမရှိတော့ပါဘူး။ အင်မတန်ရဲရင့်တဲ့
အနေအထားမျိုးရှိနိုင်ပါတယ်နော်။

အတိကစလျှင်ဆုံးဖွယ်မမြင်

ဒီပရီတ်သက် ဒီဒကာကြီးတွေက ပညာတတ်ပုဂ္ဂိုလ်
တွေ “အရှင်ဘူရားအဆုံးထိမအောင်ပို့ပါ” ဆိုတော့အစကနေ
ပို့ရင်ဆုံးမှာမဟုတ်တော့ဘူးနော်။ တရားဟောတဲ့ဘုန်းကြီး
တွေမှာ အင်မတန်မှ အကြပ်ရှုတ်ပါတယ်။ တောင်းတဲ့တရား
က ဘာတဲ့လဲ (ဘဝကိုအဆုံးထိရောက်အောင်ပို့ပေးစမ်းပါ)။
ဘာတဲ့လဲ(ဘဝကိုအဆုံးထိရောက်အောင်ပို့ပေးစမ်းပါ)။ ဘဝ
ကို အဆုံးထိရောက်အောင်ပို့ပေးရမယ်ဆိုတော့ မွေးဖွားရာ
အတိက စဟောနေရင် ဘယ်မှာဆုံးတော့မှာလဲပျော်။ ရှင်းရဲ့

လား။ (ရှင်းပါတယ်ဘုရား) ဒီတော့မှ ဒီပရိသတ် ဒီပုဂ္ဂိုလ်တွေနဲ့ တန်တဲ့ တရားကို ဟောဖို့ ဘုရားလည်း အာရုံပြု ကျေးဇူးတော် ရှင် ဆရာတော် ဘုရားကြီး ကိုလည်း ပန်ကျားတိုင်တည်ပြီး မ ဒီပရိသတ်နဲ့ ထိုက်တန်တဲ့ တရား ဉာဏ်မှာပေါ်တော်မှုပါ ဘုရား၊ ဉာဏ်မှာပေါ်ပါဘုရား။

ကိုယ့်ဉာဏ်နဲ့ ကိုယ် ဟောလို့ ရပါမလား (မရနိုင်ပါ ဘုရား) ဘုရားရှင်ရဲ့ ဉာဏ်တော် ဆရာတော် ဘုရားကြီးရဲ့ ဉာဏ်တော် စီမံသနဗုံးနှင့် မျိုးခေါင်းမှာတည်ပါ။ လက်ဝဲလက်ယာ ပခုံးထက်၌ တည်ပါ။ သည်တွေ့မှ ဒကာ ဒကာမ ထွေကို ထိုက်တန်တဲ့ တရားတွေ့ဟောနိုင်ပါစေဆိုတော့ ကိုယ်က ဘယ်က စ-ဟောရမယ် ဆိုတာ မသိသေးဘူး နော်။ အဲလို တိုင်တည်လိုက်တော့မှ ဉာဏ်ထဲမှာ ပေါ်လာတတ်ပါတယ်။ ဒါဦးစ်းရဲ့ တရားဟောမှုနဲ့ ပတ်သက်တဲ့ ကိုယ်တွေ့ ယုံကြည် ချက်လေးပေါ့။

ဘဝတစ်ခုလုံးရဲ့ အဆုံး

ယခုလဲဘာလာပေါ်လာသလဲဆိုတော့ ဘဝတစ်ခုလုံးရဲ့ အစသည် တခြားလား၊ အတိုင်း (အတိုင်းပါဘုရား) ဟုတ်ပြီ အတိုကစတယ်ဆိုတော့ ဒီအတ်ဘယ်မှာဆုံး (ရော မရဏ ပါဘုရား)။ ဟုတ်ပြီ။ ပေါ်ပြီ။ ဘဝရဲ့ အဆုံးတာ ရော မရဏ။

တရားကပြီးသွားပြီ

ဘဝရဲအဆုံးဟာ ရောမရဏဆိုတော့ စဉ်းစားကြည့်
နော်။ ပဋိစ္စသမျှပြုပါမ်ကိုထောက်မယ်။ ပဋိစ္စသမျှပြုပါမ်အေသနာ
အရ သတ္တဝါရဲအဆုံးဟာ ရော မရဏ။ လူဘဝ တစ်ဘဝ
ဆုံးတာ ရောမရဏပါ။ သည်ထက်ဆုံးတာတော့ မရှိတော့
ဘူး။ အဲဒီတော့ တရားတောင်းတဲ့သူက “အရှင်ဘုရား
အဆုံးထိဖောင်ပိုပါ” ဆိုတော့ “တရားကပြီးသွားပြီ”။ အဆုံး
ထိဆိုတာ ပို့လိုက် တာကိုး။ အ... အဲဒီ ရော မရဏဆိုတဲ့
တရားဟာ ဘယ်သူမှုမလွှတ်ဘူးနော်။ အကုန်ရှင်ဆိုင်ကြရမှာ
(မှန်ပါ)။

လူဟာသောမျိုး

ဒီတနေ့ ဦးပွဲ်င်းတို့ နိုင်ငံရပ်ခြားရောက်နေတဲ့အခါ
ကျတော့ လူနေမှုအဆင့်အတန်းတော့ မြင့်မားသလိုရှိပါရဲ့။
ရုပ်ဝဏ္ဏပစ္စည်းတွေ၊ တိုက်တာအဆောက်အအုံတွေဟူတ်လား။
ထို့သော် နေရေးထက် သေရေးခက်ဆိုသလို သေရေးရှုင်ရေး
ကိစ္စတွေ၊ ရင်ဆိုင်မယ်ဆိုတော့ ကဲ ခင်ပျားတို့ ဘယ်လို့
ရင်ဆိုင်ကြမလဲ အကာ အကာမတို့။ ဒီတော့ မသေမယ့်ပုဂ္ဂိုလ်
ထွက်ပြုစမ်းပါ။ ဒီတော့ ထွက်ပြနိုင်တဲ့သူရှိပါလား (မရှိပါ
ဘုရား)။ စဉ်းစားကြည့် လူနေမှုအဆင့်အတန်းမြင့်မားလည်း
တစ်နေ့သောမှာပဲ၊ အောက်တန်းကျလည်း သေမှာပဲ။ ရာထူး

နှုတဲ့သူလည်း (သေမှာပါဘုရား)။ စီဗွားရှိတဲ့သူရော (သေမှာပါဘုရား)။ ဆင်းခဲ့မြဲတေသူရော (သေမှာပါဘုရား)။ ဟော ဒီကဆရာဝန်ကြီးတွေရော (သေရမှာပါဘုရား)။ အင်ဂျင်နှီယာ ကြီးရော (သေရမှာပါဘုရား)။ မိသားစုံရှိတဲ့သူလဲ သေမှာပဲ။ တစ်ကိုယ်တည်းသမားလည်း သေမှာပဲ၊ အားလုံးသေကြုတယ် ဆိုတော့ အသေထွေတဲ့ပုဂ္ဂိုလ်ရှိခဲ့လား (မရှိပါဘုရား)။ အားလုံးပသေတဲ့ပုဂ္ဂိုလ် မရှိဘူးနော်။ အတိပစ္စယာ ရော မရအာ လော့။ မွေးဖွားလာလျှင် ဇီသေကင်းခဲ့လား။ (မကင်းပါဘုရား)။ သဏ္ဌာတိဆိုတာ သေမျိုး၊ လူတာ သေမျိုး။ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း “နိုင်း ဘတသေ အမရကဲ့” မွေးဖွားသူမှာ မသေရှိ၊ မရှိ (သေကိုသေမှာ) လို သံယုတ်ပါ၌တော်ကြီးမှာ မဟောဘူးလား (ဟောပါတယ် ဘုရား)။ သေခြင်းတရားနဲ့၊ ရင်ဆိုင်တဲ့အခါ ဘယ်လို ရင်ဆိုင် ကြမလဲဆိုတော့ ဒီတရားအားထုတ်ထားတဲ့ ပုဂ္ဂိုလ်က ပဋိစ္စ သမုပ္ပါဒ်ကိုဖြစ်ကြောင်း လည်ကြောင်းနဲ့တွေ့ သဘောတွေ ပြီးအားထုတ်ထားတဲ့ ပုဂ္ဂိုလ်ဆိုရင် ပြနိုင်တယ်။ အားထုတ် ထားတဲ့ ပုဂ္ဂိုလ်တတော့ ဘယ်လိုမှ မမြန်နိုင်ဘူး။

မသေဆေးရှိလျှင်တေးကြတို့ မသေဆေးမှုများ
တော်တဲ့ သည်တော့ကောင်းပြီ၊ မသေဆေးပုဂ္ဂိုလ်ထွေကြပြ

လို့ရပါမလား (မရပါဘူရား)။ ခင်ဗျားတို့ ပညာတဲ့တဲ့ ပုဂ္ဂိုလ်
တွေ၊ ဆရာဝန်၊ အင်ဂျင်နီယာတွေ ကမ္မာ့ဗဟိုသုတန်း၊ ပြည့်စုံ
တဲ့ပုဂ္ဂိုလ်တွေ အဲသည်တော့ မသေဘူးဆိုတော့ ဟော . . .
ဒီထဲဆရာဝန်တွဲလဲပါအနတာပဲ၊ မသေဆေးလေးများရှိရင်
ကျေပ်ကိုပေးကြပါ။ တောင်းရတယ်ပျော်။ မြန်မာနိုင်ငံကဘူးကြီး
ကနေပြီးတော့ ဒကာတွေဆီတောင်းရတယ်။ မသေဆေးလေး
များပေးကြစမ်းပါလို့။ ပေးနိုင်ပါမလား (မပေးနိုင်ပါဘူရား)။
ကျေပ်က ဟိုးမြန်မာပြည်ကြီးက နိုင်ငံရပ်ခြားကို ဗဟိုသုတ
အနေနဲ့၊ ရောက်လာတဲ့အခါမှာ ကိုယ့်ဒကာဒကာမတွေဆီ
ရောက်တဲ့ရောက်ခိုက် ခေတ်ပညာတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့
အတွက်တောင်းတာပါ။ မသေဆေးများရှိရင် ပေးကြစမ်းပါ။
ပေးနိုင်ခဲ့လား။ မပေးနိုင်ဘူး။ ဟုတ်လား။

မသေဆေးမြန်မာပြည်မှာရှိ

က . . . ရှိစေး။ ခင်ဗျားတို့က မပေးနိုင်ရင် ကျေပ်
ပေးမယ်။ ဟာ . . . ဒီဘူးကြီးကြီးတို့တို့ဖန်ဖန် ကမ္မာ့မှာတောင်
မပေါ်ပေါက် မတို့ထွင်နိုင်သေးတဲ့ မသေဆေး။ တောက်တီး
တောက်တဲ့ပါ။ စဉ်းစားကြည့်ဖမ်း ဒကာဒကာမတို့၊ ဘာဆေး
ပေးမှာလဲ (မသေဆေးပါဘူရား)။ မသေတဲ့ဆေး၊ မြန်မာပြည်
တယူလာတာပျော်။ အဲဒီမသေဆေး ကမ္မာ့မှာ မရှိပေမယ့် မြန်မာ
မှာ ရှိနေတယ် ဒကာဒကာမတို့။ ကျေပ်မြန်မာပြည်ကတ္တာ

တဲ့ဘူန်းတော်ကြီးတစ်ပါး၊ ဟော... မသေဆေးပေးမယ်။
စက်ာပူမှာရှိတဲ့ သတင်းစာကြီးတွေမှာ ထည့်ကြုံရှာလိုက်ပါ။
ဘာဆေးပေးမှာလဲ (မသေဆေးပါဘူရား)။

အမြိုက်လက်ဆောင်

မြန်မာဘူန်းကြီးတစ်ပါးက မသေဆေးတွေပေးမှာ
ဟုတ်ရဲ့လား (မျှန်ပါ)။ မသေဘူးဆိုခတ္တု ပါ၌စာပေမှာ
ဝရဏတို့၊ မတ တို့၊ မရိတ တို့ဆိုတာသေတာ။ အမရဏ-
ဆိုတော့ မသေတာပေါ့များ။ အမရိတ>အမြိုတ>အမြိုက် ဆို
ပြီးမြန်မာမှုအဆင့်ဆင့်ဖြစ်လာ။ ဒါထားတော့ မြန်မာစာငွာန
က ဘာသာပေးဆောင်တွေရဲ့တာဝန်ထားလိုက်။ ဘူန်းကြီးတို့၊
ပေးမှာက အမရိတ>အမြိုက်ဆိုတဲ့ မသေဆေးကို ပြည်ပ
ရောက်တကာဒကာမတွေကို မြန်မာပြည်လက်ဆောင်အနေနဲ့
ပေးမှာ။

ဆေးမမီတော့ဘူး

သို့သော်လည်း ဒီဘဝတော့ မရောကတော့ဘူး။ နောက်
ဘဝတွေ နောက်ဘဝတွေ အတွက်ရမှာ။ ဒီဘဝတော့
လက်လွန် ခြေလွန်ဖြစ်သွားလို့ပရတော့ဘူး၊ ဆေးမမီတော့
ဘူးလျှော့။ ဒကာဒကာမတို့၊ ဘာတဲ့လဲ (ဆေးမမီတော့ပါဘူရား)။

ဆေးကုချိန်မရလိုက်တော့ဘူး။ ဒီဘဝ ဒီခန္ဓာ ဒီအတိကိုရပြီး ကာမှ မသေချင်ပါဘူးဆိုတော့ကောရမတဲ့လား။ အတိပစ္စယာ အော မရဏကိုးပျု။ အမှားကျော်သွားလို့၊ ဆေးမှားသောက် လို့။ သခ္ပါရေအေးသောက်မိလို့။ သခ္ပါရေဟို ဖိနိယမာန် အရ လို့။ ကံသခ္ပါရခဲ့ ပစ်ချဗျာဒဏ်တော့ခဲ့လိုက်ရပြီ။ အမှားကျော်သွား လို့၊ ဆေးမှားသောက်လိုက်လို့ ဝမ်းထဲရောက်သွားတော့ ဝမ်း ပိတ်ဆေး၊ ဖြေဆေးတိုက်ဖို့နောက်ကျသွားပြီ။ မရတော့ဘူး။

တစ်ကိုယ်လုံးပြန့်နှံသွားလို့၊ အဆိပ်ပြန့်သွားရင် ပုဂ္ဂိုလ်အခြားဖြစ်မှာလား၊ မသာပေါ်မှာလား (မသာပေါ်မှာ ပါဘူးရား)။ ကဲ သည်တစ်ခါတော့ မသာပေါ်မယ်၊ မတတိနိုင် တော့ဘူး၊ ဆေးလွန်သွားပြီ။ အဲ ... သည်တော့ကို နောင်တစ်ဘဝနဲ့၊ ဘဝအဆက်ဆက်မသေကြဖို့၊ သည်ကနေး၊ ပေးမယ်။

မသေဆေးဟူသည်

မသေခြင်းကို အမရိတ - အမြိုက်လို့ပြောခဲ့ပြီ။ မသေခြင်းအမြိုက်ဆိုတော့ နိုဗ္ဗာန်။ အဲဒါ အမြိုက်နိုဗ္ဗာန်ကို အရင်းခံရှာလိုက်တော့ ဒကာဒကာမတွေ တခြားလား၊ မရှင်လား (မရှင်ပါဘူးရား)။ ဒီတော့ မသေဆေးဆိုတာ မရှင် ဆိုတာပေါ်ပြောပေါ့ (ပေါ်ပါပြီဘူးရား)။ ဟော... မသေဆေး ဆိုတာ မရှင်တရားပါပဲ။ ဘယ်မရှင်တွေလဲ။

- (၁) သမ္မာဒီနို့ကောင်းစွာမြင်ခြင်း(အယူမှန်တန်ခြင်း)
- (၂) သမ္မာသက်ဖွားကောင်းစွာကြောည့်ခြင်း
- (၃) သမ္မာဝါယာမ၊ ကောင်းစွာအားထဲတ်ခြင်း
- (၄) သမ္မာသတို့၊ ကောင်းစွာအောက်ပေါ်ခြင်း
- (၅) သမ္မာသမာဓိ၊ ကောင်းစွာတည်ကြည်ခြင်း

အဲဒီပါးပါး- ရွှေမဂ္ဂိုလ်နှစ်ပါးက ပညာမဂ္ဂိုလ် နောက် မဂ္ဂိုလ်သုံးပါးက သမာဓိမဂ္ဂိုလ်ဆိုတော့ ဒီမဂ္ဂိုလ် ၅-ပါးများ ပညာ မဂ္ဂိုလ် ၂-ပါးကတိုးဆောင်ပါတယ်။ ဒီမဂ္ဂိုလ်၅-ပါးကို လောက် မဂ္ဂိုလ်လဲခေါ်တယ်။ နောက်ပြီး ဝိပဿနာမင်း၊ ပွဲစိုက်မင်း ရွှေးပြေးမဂ္ဂိုလ်၅-ပါး၊ ပုံရေစာရိကသမ္မာဒီနို့စသည်ဖြင့် အမည် ပေါင်း ၁၃-ဖိုးတောင်ဖို့ပါတယ်။ ဒီအမည်တွေထားလိုက်ပါ တော့၊ အမိတတတတော့ အလုပ်မဂ္ဂိုလ် ၅-ပါးပေါ့။ ဒေသ၊ ဒကာမတွေ ဒီလောက်မဂ္ဂိုလ်၅-ပါးသည် တခြားလား၊ အလုပ် မဂ္ဂိုလ်လား (အလုပ်မဂ္ဂိုလ်ပါဘူရား)။ အလုပ်မဂ္ဂိုလ်ဆိုတော့ ဘုန်းကြီးကတိုက်တွေန်းမှုလုပ်ရမှာလား၊ ကိုယ့်သဘောနဲ့ကိုယ် လုပ်ရမှာလား(ကိုယ့်သဘောနဲ့လုပ်ရမှာပါဘူရား)။ အေး... ကိုယ်လုပ်မှ ကိုယ်ရမှာပေါ့။ ကဲ... ဘုန်းကတော့ အေးနည်းပေးခဲ့ပြီ။ ဘာအေးလည်း (မသေအေးပါဘူရား)။ မသေအေး၊ မသေဆေး၊ ဒကာဒကာမတွေ မသေဆေး၊ လက်ဆောင်။

သစ္ာသီအောင်အရင်လုပ်ကြပါ

မထောက်ဆုံးတော့ မဂ္ဂိုင်ရဖို့ဆုံးတော့
ဘဏ္ဍားအလုပ် လုပ်ရမှာလား တရားအလုပ် လုပ်ရမှာလား
(တရားအလုပ် လုပ်ရမှာပါဘူရား)။ ဒါကြောင့် ဆရာတော်
ဘုရားကြီးကလဲ အလွန်အရေးကြီးသည် အတွက်ကြောင့်
သားရေား သမီးရေား စီပွားရေးတွေကို နောက်ထားပြီး
သစ္ာတို့ သိအောင်အရင်လုပ်ကြပါလို့ မတိုက်တွန်းသူး
လား (တိုက်တွန်းပါတယ်ဘူရား)။

ကျေးဇူးဆပ်ခြင်း

ပြတ်စွာဘုရားရှင်က ညီတော်အာန္တာတို့ "ချင်သား
ရေး သစ္ာသီအောင်ဟောပြောပေးခြင်းသည် အကြီးမားဆုံး
ကျေးဇူးဆပ်ခြင်း"လို့, ဓမ္မဟာဘုံးလား (ဟောပါတယ်ဘူရား)။
သစ္ာမသိသေးသော ပုဂ္ဂိုလ် မိမိရဲ့မိဘတွေ မသိသေးရင်
သိအောင်၊ ဘမိအဘာ အာဆွဲအဖျိုး၊ အဘိုးအဘွားတွေ
ဒီသစ္ာတရားတွေကို သိအောင် ဟောနိုင်ပြောနိုင်တော်း
အရေးမကြီးဘူးလား(ကြီးပါတယ်ဘူရား)။ ဟောနိုင် ပြောနိုင်
တဲ့ဆရာသမားများလီဖျောက် အရောက်ရှိပေးစို့, အာရေးပကြီး
ပေးဘူးလား(ကြီးပါတယ်ဘူရား)။ သစ္ာအလုပ်တွေလိုလုပ်နိုင်
အောင် ဒကာဒကာမတို့ ပုံပိုးပေးခြင်းသည် အကြီးမားဆုံး
ကျေးဇူးပြုခြင်းပါပဲ ဒကာ ဒကာမတို့။

မျက်နှာလိုက်ရဲ့လား

သည်ကအနုံမသေမဆားလက်မဆာ်ပေးမယ်ဆိုတော့
ဆေးခါးကြီးတွေ၊ ဆေးမှားကြီးတွေသောက်မိတို့၊ အတိသို့တဲ့
ဘဝခန္ဓာတွေရကြပြီ။ အတိတ်က သခိုရ အရ ဘဝအဆင့်
အတန်းတွေလည်းမြန်ကြပါပေ၏၊ အထက်တန်းကျ မျက်နှာ
ပန်းလည်းလှကြပါပေခဲ့။ သို့သော်လဲ ဘယ်လောက်ပင်
လောကဗုံး သူငြှုံးပြစ်ပြီး ကျန်းဟန်ပေါ်ယှဉ်၊ ချမ်းသာနေ
ပေမယ့်၊ အထက်တန်းမျက်နှာပန်း ရောက်နေပေမယ့် ဒကာ
ဒကာမတွေ တကယ်အသက်အရွယ် ကြိုးလာတော့ နောက်ဆုံး
မအိုဘူးလား (အိုပါစာယ်ဘူး)။ အတိဆိုတဲ့ ဘဝခန္ဓာကို
ရပြီးတာနဲ့ စိတ္တက္ခာက တစ်ချက်ချင်း၊ အအိုဘက်ကိုသွားနေ
တယ်။ အသက်ကြိုးတာကို ဘယ်လိုပြောလဲ (အိုတာပါ
ဘူး)။ ဒကာကြိုးတို့၊ ပြည်ပမှာနေတဲ့ပုဂ္ဂိုလ်တွေသိပါတယ်။
အင်လိပ်တွေ အသက်အရွယ်မေးတော့ ဘယ်လိုတဲ့။ “How
old are you” ခင်ဗျားဘယ်လောက်အိုပြီလိုတဲ့။ ဦးဝွေးင်း
တို့၊ အဲဒီစာမတတ်တတတ်နဲ့ အဲလိုပဲ ဘာသာပြန်လိုက်တာ။
မှားရင်လဲပြင်ပေါ့။ အိုတာကို ပါ့ဗိုလိုဆိုတော့ ဇရာပေါ့။
ဘာတဲ့လဲ (ဇရာပါ)။ ပိုက်ဆံရှိတဲ့သူရော ဇရာကသက်သာ
ပေးရဲ့လား (မပေးပါဘူးဘူး)။ ပိုက်ဆံပရှိတဲ့သူရော
(သက်သာမပေးပါဘူး)။ ဒီလိုပြုရဲ့ ဇရာရဲ့အက်ချက်တို့

ရှင်ဘုရင်လည်းခံရမှာပဲ။ မသက်သာဘူး။ သူတောင်းစားလဲ
မသက်သာဘူး။ သူငြွေးလည်းမသက်သာဘူး။ အကုန်ဒဏ်ခံ
ရတာပဲ ဒကာဒကာမတို့။ အဲဒီဇရာ ဒဏ်ရာဒဏ်ချက်တွေ
ခံပြီးတဲ့အခါကျတော့ကား မရဏဆိုတဲ့မသခြင်းတရားက နေ
ပါမလား (မနေပါဘုရား)။ သည်ထိဖြင့် ဘယ်လောက်ပဲ
အထက်တန်း မျက်နှာပန်းရောက်ရောက် နောက်ဆုံးအဆင့်
ဟိုးအမြှင့်ဆုံးဖြစ်တဲ့ရှင်ဘုရင်အထိ ရော မရဏက မျက်နှာ
လိုက်ရဲ့လား (မလိုက်ပါဘုရား)။ မျက်နှာမလိုက်ပါဘူး ဒကာ
ဒကာမတို့။ နိုင်ငြားမှာနေတဲ့ပုဂ္ဂိုလ်လည်းမျက်နှာ ပလိုက်
ဘူး။

နေရေး၊ သေရေး စဉ်းစားရ

အဲသည်တော့ ဘယ်လောက်ပဲ အထက်တန်းကျ
မျက်နှာပန်းလှတဲ့သူပဲဖြစ်ဖြစ် အသက်ကြီးပြင်း ယိုယွင်းလာတဲ့
အခါဓာ ဗုဒ္ဓဘာသာဝင်နှုလုံးသား . . . အော် . . . နေရေး
မျက်နှာပန်းလှပေမဲ့ သေရေးကြတော့ ဒကာဒကာမတွေ
မခတ်ဘူးလား (ခက်ပါတယ်ဘုရား) သေရေးကျတော့ အေား
ကြီးတယ်။ ဗုဒ္ဓဘာသာဆိုတော့ နေရေးတွေ သေရေးတွေ
စဉ်းစားရတာဘူးမျှ။ တကယ်သေရေးကို စဉ်းစားလိုက်တော့
ဘယ်လိုသေရေးမှန်း မသိတော့ဘူး။

တရားရစေချင်ကဲ့မေတ္တာ

အကာဒကာမတွေ ဖုန်းတို့ကဲ့ သေပို့ကို နယ်
ပေါ်လက်တင်ပြီး ညာအိပ်ထာဝင် အစမ်းသေကြည့်စမ်း အစမ်း
အစမ်း၊ အစစ်မဟုတ်ဘူး။ အတူသေတာနော်၊ အတူ။ အမယ်
လေး - အစ်သွားမလုပ်နဲ့၌ တရားရစေချင်မေတ္တာ၌။

သို့သော်လည်းပဲ သေခြင်းတရားဆိုတာ ခွဲထားလို့
ရပါမလား (ပရပါဘူရား)။ သတေသနရပြုတာပါ။ ပသေ
ပါနဲ့၌ပဲပါဘူာ။ ဒါ တရားရစေချင်ကဲ့မေတ္တာပေါ့ ဟုတ်လား
(မှန်လှပါဘူရား)။

သက်တောင့်သက်သာသောကဲ့မသာမရှိ

အ... သုၢ်တော့ အစမ်းကလေးသေကြည့်လိုက်
• တဲ့အခါကျတော့ အကာဒကာမတွေ... ဟော ငါသေပြီ။
သေတဲ့အခါကျတော့ သည်အတိုင်းပေါ့ပေါ့လျှော့လျှော့ ပြီးပြီး
• ရွှေ့ရွှေ့ သေတဲ့ မသာရယ်လို့နှိုက်သလား (မရှိပါဘူရား)။
စုံးစားကြည့်စမ်း - အကာဒကာမတို့၊ ဒြိုးပြီးရွှေ့ရွှေ့သေတဲ့
သက်တောင့်သက်သာသောကဲ့ မသာမရှိဘူးဆိုတော့ မသက်
မသာ မချိမဲဆန့်ဖြစ်တော့မှ အသက်ထွက်တာပါ။

အပြောရှိပေမယ့် သဘောရှိမဟုတ်

အသက်ဆိုတာဟာ အထွေပညတ်အနေနဲ့ ပြောတာပါ။ အသက်ဆိုတာ တဗြားနဲ့ပြောတာလား ပညတ်နဲ့ ပြောတာလား(ပညတ်နဲ့ပြောတာပါဘူရား)။ ပရမတ်နဲ့ပြောတာ အသက်ရှိလား (မရှိပါဘူရား)။ အသက်မရှိဘူး ပရမတ်မှာ ရုပ်စီဝိတာ နာမ်စီဝိတာ ဆိုတာပဲရှိတယ်။ အသက်လည်းမရှိ လိုပ်ပြောလည်းမရှိ ပုဂ္ဂိုလ်သွေးပါဆိုတာလည်းမရှိဘူး။ ပညတ်အနေနဲ့ပြောတဲ့အခါကျတော့ အထွေ၊ အသက်၊ လိုပ်ပြော၊ ဝိသာက်တောင် စသည်ဖြင့် သူ့အနေနဲ့ အပြောတဲ့ မရှိဘူးလား (ရှိပါတယ်ဘူရား)။ အေး- အပြောမှာရှိ သော်လည်း သဘောမှာမရှိဘူး ဒကာဒကာမတို့။

အပြောမှာတော့ရှိတယ်။ သဘောမှာတွေ့မရှိပါဘူး။ အဲဒါကြောင့် အသက်ထွက်တဲ့ပုဂ္ဂိုလ်တွေဟာ သက်သက်သာသာနဲ့ အသက်ထွက်နိုင်ခဲ့လား (မထွက်နိုင်ပါ)။ ဘယ်နည်းနဲ့မှုမထွက်နိုင်ပါဘူးနော်။ အဲဒီတော့ တစ်ခါတလေမချိမဆေနဲ့ ပိုက်အောင့် ပိုက်နာ ခခါင်းကိုတ်၊ အတ်ထိုးတာတို့ဖြစ်၊ မချိမဆေနဲ့ဖြစ်တဲ့အခါမြို့မှာ အမယ်လေးအသက်ကို မရှုနိုင်ဘူး။ မျက်ဖြူကြီးယားလန်သေခါနီးကြုံကဲ့သို့ ဖြစ်နေခြင်းသည် ဒကာ ဒကာမတို့။ သက်သက်သာသာဖြစ်လို့လား မသက်မသာ ဖြစ်လို့လား(မသက်မသာဖြစ်လို့ပါဘူရား)။ ဒတာ ဒကာမတို့ အပ်းတလေးရှင်ဆိုင်ကြည့်စမ်း ဘယ်လို့ရင်ဆိုင်ပါမလဲ။

နောက်ပြန်ဆုတ်အေသန

ပဋိစ္စသမ္မပါဝ်မှာ အနုလောမ- အစဉ်အတိုင်းသွားတဲ့
အနုလုံအေသန၊ ပဋိလောမ-နောက်ဆုံးကာနေပြီး ဘက်ဆုတ်
တဲ့ ပဋိလုံအေသနရယ်လို့ ပုံမျိုးရှိ။ အကာအကာမတို့ အေသန
ဘယ်နှစ်မျိုး (နှစ်မျိုးပါဘုရား)။ အေး- တရားတောင်းတဲ့
ပုံရှိလိုက တရားအဆုံးထိအောင် ပို့စမ်းပါဆိုတော့ ပဋိစ္စ
သမ္မပါဝ် နောက်ဆုတ်ပြန် ပဋိလုံအေသနနဲ့ သွားကြို့။

ပဋိလုံအေသနနဲ့ သွားကြို့ဆိုတော့ “ဝေမျှတသေး
ကောင်လသေး ဒုက္ခက္ခက္ခသေး နိရောဇာ ဟောတိ”။ ဒါ ပဋိလုံ
အေသနရဲနှစ်ရုံးလေ (ပုန်ပါ)။ အဲဒီလို ဘတိစသည်ချုပ်သော
ကြောင့် ဒုက္ခဟာ အတုံးလိုက်အတစ်လိုက်ကို ဆုံးသွားတယ်။
ဒုက္ခက္ခက္ခသေး- ဒုက္ခအတုံးအခဲကြီး။ ဒါဖြင့် အကာအကာမတို့
ဒုက္ခသေးသေးလေးလား၊ ဒုက္ခအတုံးအခဲကြီးလား (ဒုက္ခ^၁
အတုံးအခဲကြီးပါဘုရား) ကောင်လသေး- ဆိုတော့ ကစ်စိတ်
တစ်အေသာ ဒုက္ခတွေကုန်သွားတာလား၊ ဒုက္ခအားလုံးချုပ်သွား
တာလား (ဒုက္ခအားလုံးချုပ်သွားတာပါဘုရား)။ အေး-ပဋိလုံ
ဆိုတော့ နောက်ပြန်နည်းနည်းဆုတ်ကြည့်တော့ “ဘတိ
နိရောဇာ အော မရက သောက ပရီဒေဝ ဒုက္ခဒေဝမန်သူ
ပါယာသာ နိရုံးနှိုး”။ ဒါ အေသနတော်ကို ဒီလိုကိုင်ယား။
အကာက တရားအဆုံး ထိပို့ပါဆိုတော့ ပဋိစ္စသမ္မပါဝ်အဆုံး

ကိုင်ယား။ ဒီထော့တစ်ဘဝရဲ့အစက အတိဆိုတာပြောခဲ့ဖြစ်နော် (မှန်ပါ)။ အတိ ရခဲ့တာနဲ့ အရာ မရဏဆိုတာ မလာယား (သာပါတယ်ဘူရား)။ ကနေ့ဒကာဒကာမတွေ ဒီဘဝရီခန္ဓာ ဒီအတိ မရခဲ့ဘူးယား (ရခဲ့ပါတယ်ဘူရား)။ ရဇတ္တာ အရာမရဏဆိုတာ မဖြစ်စရာအကြောင်းရှိသေးယား (ပြစ်မှာပါဘူရား)။ ဖြစ်မှာ၊ ဖြစ်ကိုဖြစ်မှာ၊ အတိရခဲ့တော့ ဒို့ဒကာဒကာမတွေ ဆေးစားမှားလို့လွန်ခဲ့ပြီလို့ မခပြာခဲ့ဘူးယား (ပြောခဲ့ပါတယ်ဘူရား)။ အေး- အတိရတာနဲ့ အရာကလဲ စောင့်မနေဘူးယား (စောင့်လိုပါဘူရား)။ ဒါဖြင့် ပျာမိမရဏဆိုတာကရော မလာဘဲနေပါမယား (မနေပါဘူရား)။ ပျာမိနဲ့ မရဏက အသာကလေး စောင့်ပြီးနေကြတာ။ ကတွေတပေါက်က ပျိုင်းစောင့်သလို ဆိုတာဖော့။

ဒေသနာမတ်ကြည့်လိုက်တော့ အတိပစ္စယာ အရာမရဏကတိုး။ အတိရတာနဲ့ကျာတဲ့ အရာ မရဏက မှုချေအကျိုးရင်းအနေနဲ့ ဖြစ်ကိုပြစ်ရမှာ။ အခြား သောကပရှိအောင်ဆိုတာက တွေ့ချင်မှုတွေ့မှာ အဆင်မပြောရင် သောကရောက်မယ်။ အဆင်ပြောရင် မရောက်ဘူး။ အဲဒါကိုတော့ အတိ အကျိုးဆက်။ ဒါ မှုချေကျိုးမဟုတ်ဘူး။

အရာရှင် ရှိုး

ဒီတော့ အတိရတာနဲ့ အရာကမူချေရနေပြီ။ စိတ္တကွာဏာ တစ်ချက်ချင်း အိုနေတာ။ အဲဒါက အပါကဗျာရော။ ဆံဖြူ။ သွားကြွေ့ ပါးရေတွန့်လိပ်ဆိုတာက ပါကဗျာရော၊ ထင်ရှားတဲ့ ရော။ ပါကဗျာ ဆိုတာက ထင်ရှားတာ။ အာပါကဗျာ ဆိုတာက မထင်ရှားတာ။ စိတ္တကွာဏာ တစ်ချက်ချင်း အိုနေတာလူတွေ သော်ကြုံဘူး၊ ပါပြတ်စွာဘူးရှင် ကိုယ်တော်ပြတ်ကြီး ဖော် ထုတ်ပြလို့ သိရတာ။ ဒုံးတွေအရွယ်ကင်ယ်ပါသေး၊ ပျော်လိုက် မယ်၊ ပါးလိုက်မယ်၊ စားလိုက်မယ်၊ သောက်လိုက်မယ်။ ကိုယ့် ကိုကိုယ် အိုနေမှန်း သိကြခဲ့လား (မသိပါဘူး)။ ပညာတိ အားဖြင့်တော့ လူပို့ လူငယ် မင်းပို့ ပင်းလွင်။ ဝရမတ်အနေ ကတော့ စိတ္တကွာဏာ တစ်ချက်ချင်း အိုနေတာဆိုတော့ အိုပြီးရင် ဘာဖြစ်မလဲ၊ နာမယ်၊ နာမယ်နော်။ အိုပြီးရင်နာများ ဒကာ ဒကာမတွေ နာပျုံ နာပါဉီးမလားလို့၊ ဝမ်းများနည်းဉီးမှာလား (ဓနည်းရပါဘူး)။ ပနည်းနဲ့ စောင့်နေတယ်။ ပျို့ပြီးစောင့် သလိုခဏာတာလေးပဲ။ အချိန်ပိုင်းကလေးကောင့်နေတာ။ မနက် ပြန်လား သဘက်ခါလား ပြောလို့ ပရာဘူး။

နှိပ်စက်လိုက် ရှိုးမယ်

နာတာနဲ့ သေဟာသည် တစ်တွဲတည်းလည်း လာ တတ်တယ်။ ရှင်းရဲ့လား (ရှင်းပါတယ်ဘူး)။ တစ်တွဲတည်း

မလာရင် တစ်ပိုင်းခိုတစ်ပိုင်းခိုလည်း လာတတ်တယ်။ နာခြင်း
တရားကာနေပြီးတော့ကား “သေခြင်းတရား မင်းခဏာနော်း၊
ငါအရင်အံ့ဌာတာလေးနဲ့ နှိုင်စက်လိုက်ဦးမယ်” ဆိုပြီး နာ
တာနဲ့ နှိုင်စက်နေသေးတယ်။ လနဲ့ချို့ နှစ်နဲ့ချို့ပြီး အနာနဲ့
နှိုင်စက်နော်းမယ်လေ။ မင်းအသေခြင်းက အသာထားဦး၊ ငါ
ပြန်ပြန် နှိုင်စက်လိုက်ဦးမယ်။ များများကြီးနာသွားအောင်
အမိပ္ပါယ်က ဟုတ်လား၊ အဲဒါလိုနာခြင်းတရားက နှိုင်စက်လို့
ပြီးတဲ့အခါကျတော့ တဲ့ မင်းအလွယ်ရောက်ပြီးသွားခေါ်တော့။
သေခြင်းက လာတော့ ကဲ-ကိုစွဲခေါ်သွားရော။ ရှင်းခဲ့လား
(ရှင်းပါတယ်ဘူးရား)။

မြန်မာနှစ်လုံးသား

ဘိုခြင်း၊ နာခြင်းတွေပြီးတော့ သေခြင်းတရားက
အားမနာပါးမနာ ဘယ်သူ့မျက်နှာဘယ်ပညာမှ မထောက်ဘဲ
သူ့ဓမ္မသောာအရ တစ်ခါထဲခေါင်သွားရော။ ဒကာဒကာမှ
တွေ့ ဘယ်သူ့မျက်နှာမှ မထောက်ဘဲခေါ်သွားတယ်ဆိုတော့
တခြားလား၊ အားမနာတတ်တာလား (အားမနာတာပါ
ဘူးရား)။ အားမနာဘူး။ မြန်မာခတ္တာလေ အင်မတနဲ့
အားနာပါးနာချိုတယ်။ နိုင်ငံခြားသားတွေတော့ အများအား
ဖြင့် အားမနာဘူး။ ယုတ်စွဲအဆုံး လွှဲကိုရည်ဆိုင်ထိုင်တာ
တောင်မှ သူရှင်းမယ် ငါရှင်းမယ်ဆိုပြီး စေတနာပြုင်ကြရာ

က တစ်ယောက်က ရှင်းပေးတာတောင် တစ်ယောက်က
အားနာပါးနာဖြစ်လို့။ အမေရိကန်စတဲ့ နိုင်ငံခြားသားတွေ
ကတော့ အဲလိုမဟုတ်ဘူး။ ဘယ်လောက်ပဲ မိတ်ဆွေရင်း
ဖြစ်နေနေ စားပွဲတစ်စိုင်းထဲစားနေနေ ကိုယ်စား ကိုယ်ရှင်း၊
ကိုယ့်စရိတ်ကိုယ်ရှင်း။ ဒါဘာမှ အားနာမနေဘူး။ သူတို့
ယဉ်ကျေးမှုနော်။ ကိုယ့်မြန်မာပြည်တောင်ဒီစနစ်ကူးလာပြီ။
“ဟွှု ဒို့ကတော့ အမေရိကန် System ဟွှုတဲ့” ကိုယ့်ကိုစွဲ
ကိုယ်ရှင်း။ နိုင်ငံရပ်ခြားတွေ အသွားအလာများလို့ လားမသိ။
ဒါလေးတွေပါချင်လာပြီ။ အားမနာတတ်တော့ဘူး။ ကုန်ချေး
နှင့် ဝင်ငွေတွေကြောင့်ဖြစ်မှာပေါ့နော်။ ဒါတော့အပြစ်
မဆိုတော့ပါဘူး။ အဲ-အချို့ကိုစွဲတွေမှာ မြန်မာမျက်စိန့်
ကြည့်ရင်ဘင်မတန်ရှင်းပါတယ်။ မြန်မာတွေမှာ အားနာ
တတ်တဲ့နှင့်လုံးသားရှိတယ်။ ဒါ ယဉ်ကျေးမှုတစ်ခုပါပဲ။

အဲဒီ “အားနာပါတယ်” ဆိုတဲ့ စကားလုံးနဲ့
ပတ်သက်လို့ မြန်မာစာလျေလာတဲ့ နိုင်ငံခြားသား ကျောင်း
သားတစ်ယောက်ဟာ စာတမ်းတစ်စောင်ပြုပြီး ဘွဲ့တောင်ယူ
သွားသတဲ့။ ဒါ မြန်မာယဉ်ကျေးမှုနဲ့စပ်လို့ပေါ့နော်။ ဦးပွဲင်း
အပါအဝင်ပေါ့လေ။ ဦးပွဲင်းတို့ မြန်မာအများစုံ အားနာ
တတ်ကြတာမြန်ပေမယ့် ဒီစကားလုံးရဲ့မှုလအဓိပ္ပာယ်၊ ဆင့်ပွား
အဓိပ္ပာယ်၊ လေးနက်မှုဘာညာစတာကို မစဉ်းစားပါကြပါဘူး။

သာမန်ကာလျှောပဲ၊ ကိုယ်ဆီမှာ ထူးမှ မထူးဆန်းတာကို။
အဲ နိုင်ငံခြားသားကတော့ ဒီအားနာပါတယ် ဆိုတာကိုပဲ
အထူးတွေ အဆန်းတွေဖြစ်၊ တတမ်းတွေကာတွေ ပြုပြီးဘွဲ့
တောင် ယူသွားဆိုပဲ၊ တက္ကသိုလ်က။

အေး မြန်မာ့ယဉ်ကျေးမှု အရကတော့ ဘယ်သူပဲ
ဖြစ်ပြစ် ဒီအတားတော့ ဒါပြာလိုက်ရင်သူများ စိတ်ခုံသွားလေ
မလား၊ တစ်မျိုးဖြစ်သွားလေမလားဆိုတဲ့ အားနာစိတ်ကလေး
တော့ ပရီဘူးလား (ရှိပါတယ်ဘုရား)။ အဲဒါ မြန်မာတွေရဲ့
နှလုံးသား၊ ဗုဒ္ဓဘာသာတွေရဲ့ နှလုံးသားပါပဲ။

ရှင်ရေးအတွက် သာအားကိုးရ

ဆိုတော့ သေခြင်းတရားကတော့ ဘယ်သူဘယ်ဝါ
ဘယ်ပညာတတ်နှင့် အားမနာဘဲခေါ်မှာပဲ၊ ဘယ်လောက်ပဲ
အထက်တန်းရောက်နေနေ၊ ဘယ်လောက်ကြီးပဲ ပညာတတ်
နေနေ၊ ဘယ်လောက်ကြီးပဲ ရာထူးဂုဏ်ဝါ စည်းစိမ်တွေ ရှိ
နေနေ တကယ်သေမယ့်သေးနဲ့ ရှင်ဆိုင်ရမတော့ သူတို့ကာက်တဲ့
အတတ်ပညာတွေ၊ အသိပညာတွေ၊ ရာထူးဂုဏ်ဝါတွေ ဘာ
ထစ်ခုမှ အားကိုးလို့၊ မရလေ့ဘူး ရှင်းရဲ့လား (ရှင်းပါတယ်
ဘုရား)။

လူတွေ ငယ်စဉ်မတောင်ကျေး ကလေးဘဝကစပြီး
ပညာတွေသင်ကြ စီးပွားရေးတွေရာကြ၊ ရာထူးရာခံတွေ

ကြီးမားအောင် ဆောင်ရွက်ကြ၊ ဒါတွေတာဖြင့် တစ်ဘဝတာ
အသက်ရှင်နေထိုင်ရေးအတွက်သာဖြစ်ပါတယ်။ သူတို့တတ်
တဲ့ ပညာတွေ၊ သူတို့ရတဲ့ ရာထူးတွေ၊ နိုတဲ့စည်းစိမ့်တွေ
တာ တကယ့်သေရေးနဲ့တွေ့တော့ ဘယ်မှာ ဘယ်လို့မှာသံး
ချလို့မရတော့ဘူး။ ဒါတွေဟာ ရှင်ရေးအတွက်သာ အသုံးပြု
ရတဲ့ အသုံးချခံပစ္စည်းများပဲဖြစ်ပါတယ် ဒကာဒကာမတို့။

စဉ်းစားကြစမ်းပါ

ဒီတော့ တောင်းပြီ တရားနားနားရှိသတ်တွေထဲမှာ
နောက် နှစ်ပေါင်းငါးဆယ်လောက်ကြာတဲ့အခါမှာ ဟောဒီ
တရားနာတဲ့သူတွေရှိကြပါနီးမလား (မရှိကြပါဘူးရား)။ နောက်
နှစ်ပေါင်းငါးဆယ်ကြာရင် အခုတရားဟောတဲ့ ဘုန်းကြီး
အသက်ကငါးဆယ်၊ နောက်အနှစ်ငါးဆယ်ဆိုတော့ ဘုန်းကြီး
အသက်တစ်ရာဘယ်နေရပါမလဲ။ ဒကာဒကာမတွေ နေရပါ
မလား (မနေရပါဘူးရား)။ အခု ဒကာဒကာမတွေ အသက်
ငါးဆယ်၊ ခြောက်ဆယ်၊ ခုနှစ်ဆယ်။ နောက်အနှစ်ငါးဆယ်
ဘယ်နေရပါမလဲ။ မေတ်ကာလအနားနဲ့တွေ့ရင်နေရ^{ပါ}
ပါမလား (မနေရပါဘူးရား)။ ဆုတ်ကပ်၊ အသက်ကလေးမှ
ရာတန်း လျော့လျော့ကိုး။ သည်လို့ဖြင့်တောင်းပြီ၊ နောက်နှစ်
ပေါင်းငါးဆယ်ကျရင် သည်ဘုန်းကြီး သည်ဒကာတွေ

တစ်ယောက်မှုမရှိတဲ့ရင် ဘယ်သွားကြမလဲ ဒီလိုပဲပေးရမှာပဲ။ အဂါးပြီးလိုက်သွားမှာလား၊ လက္ခဏာတို့သွားမှာလား။ တန္ထားတစ်ပတ်ပဲ လျှောက်လည်နေကြမှာလား၊ ဝုံးဟားကြည့်ကြ စိုးပါ ဒကာ ဒကာမတို့။ ဒီမှာ မရှိကြတော့သွားဆိုတော့ လျှောက်လည်ကြမှာလား၊ သေကြံ့စွာလား (သေကြံ့ရမှာပါဘူး)။

မနက်ဖန်သေမယ်ဆိုရင် ဘာလုပ်ကြမှာလဲ

အခု တရားနာတဲ့ ပရီသတ်တွေ နောက်နှစ်ပေါင်းငါးဆယ်အတွင်း ဘာဖြစ်ကြမှာလဲ။ ကိုယ့်ကိုကိုယ်စဉ်းစားကြဖို့လား။ နောက်နှစ်ပေါင်းငါးဆယ်ကျော်ပုံ သေမယ်လို့ ဝါးစားမိရင် မတိုက်သေးဘူး၊ နှစ်ပေါင်းငါးဆယ်ကျော်မှ သေမယ်ဆိုရင်တော့ သည်ကြားထဲ ပေါ်လို့ပါးလို့ရသေးသူ။ အချိန်အများကြီးရှိတာနော်။ နောက်နှစ်ပေါင်းငါးဆယ်အတွင်း တစ်နေ့နေ့၊ အဲ... တကယ်လို့ဘူး မနက်ဖန်သေရင်ဘယ့်နှယ်လုပ်ကြမလဲ။ မနက်ဖန်တစ်ရက်စာ ဟားစရာနဲ့ဝတ်စရာ နေစရာတွေတော့ရှိသေးတယ်။ ရှိမို့ရသေးတယ်။ သေဖို့အတွက်ခတ်သေးတယ်။ ဒါကြောင့် နေရေးထက်သေရေး ခက်ပါတယ် ဒကာဒကာမတို့...။

သေမင်းကို ရင်ဆိုင်ခြင်း

ဒကာဒကာမတ္ထု၊ တတ်မြှာတ်ထားတဲ့ အကတ်
ပညာတွေ၊ ရရှိထားတဲ့ ရာထူးဂုဏ်ဝါ စည်းစီမံချွောတွေသည်
နေရေးအတွက်တော့ဖြင့် စိတ်အေးရပါပြီ။ နောက်အနှစ် ငါး
ဆယ်၊ တစ်ရာဆိုသလို စားလို့သုံးလို့၊ မတူနှိတော့ဘူးဆိုပါ
ဘော့၊ စကုန်ရုံသာမက သားတွေမြေးတွေအတွက်ပါ စည်း
စီမံချွေားမွှေတွေ ထားခဲ့ကြောတွေမယ်။

ဒီတော့ ကောင်းပြီ။ ဒေါ်းမယား၊ သမီးသားအတွက်
တော့ စည်းစီမံချွောအမွှေတွေ ထားခဲ့ပြီး၊ ဒီမိကလည်း အတိ
ဆိုတဲ့ သံသရာစက်ဝန်းမှာ ဝင်ပြီးဖြစ်နေလို့ ဇိုရမည် အမှန်၊
နာရမည် အမှန်၊ သေရမည် အမှန်။ နေရေးစိတ်အေးရပေ
မယ့်သေရေးကိုဘယ်လို့ရင်ဆိုင်ကြမှာလဲ။ ဒကာင်းမှုကုသိုလ်
နဲ့ ရင်ဆိုင်မှာလားမကောင်းမှု အကုသိုလ်နဲ့ ရင်ဆိုင်မှာလား၊
မဖြစ်မနေတော့ ရင်ဆိုင်ရတော့မယ်။ ကိုယ့်ဘက်က ဘာ
အကာအကွယ်တွေရှိသလဲ။ ဒုစရိတ်တွေ လုပ်ပြီးရင်ဆိုင်မှာ
လား၊ သုစရိတ်အမှုတွေပြုပြီးရင်ဆိုင်မှာလား။

ဒီနေရာမှာ ကောင်းမှုဆိုတာ အခံတရား လျှော့နဲ့တူ
တယ်။ မမကာင်းမှုဆိုတာ ဝန်နဲ့တူတယ်။ ကောင်းမှုကုသိုလ်
နည်းနည်းလုပ်ရင် လျှောင်ယ်လှုနဲ့တူတယ်။ မကောင်းမှု
နည်းနည်းလုပ်ရင်ဝန်ပျော်တယ်။ ဒီတော့ လျှော့ကိုပဲပြေားအောင်ပြု

မလား၊ ဝန်ကိုပဲများအောင်တင်မလား၊ ဝန်လေးတာနဲ့အမျှ
လေ့မနိုင်ရင် နှစ်သွားနိုင်တယ်၊ လျှကြီးတာနဲ့အမျှ ဝန်
ကလေး တင်မိတယ်ဆိုရင်တောင် မသိမသာဝန်ကလေးမို့
လေ့ဟာ တင်မှန်းမသိ ပေါ်လောပါ့နေမယ်။ ဒီတော့ ပရီ
သတ်များ ပေါ်ချင်သလား၊ ငုတ်ချင်သလားဆိုတာ ကိုယ့်ကို
တိုယ်စဉ်းစားပြီး သေမင်းကိုရင်ဆိုင်ကြရမယ်။

နားထောင်တောင်းအောင်ဟောတဲ့ တရားမဟုတ်

သေမင်းကို ရင်ဆိုင်ကြမယ်ဆိုတော့ သောကိုတို့
သတ္တဝါတွေ သေခါနီးကာလမှာ ကံရယ်၊ ကမ္မနိမိတ်ရယ်
ဂတိနိမိတ်ရယ် ဆိုပြီး သုံးဖျိုးမလာဘူးလား။ (လာပါတယ်
ဘုရား)။

ဒီမှာ ကံဆိုတာက မိမိတို့ဘဝတာ တစ်လျောက် ပြု
ခဲ့တဲ့ ဓကောင်းမျှမကောင်းမျှကံတွေ။ အဲဒီကံတွေထဲက တစ်
ပျိုးပျိုးသောကံက အနာဂတ်ဘဝ၊ နောက်ဘဝ ပဋိသန္ဓာ
ဇာတိကိုပြန်စေမည့်ကံ။ အဲဒီကံလည်းသေခါနီးကာလမှာ ထင်
လာတော်တယ်။ အဲဒါက စိတ်ထဲမနောထဲမှာ ထင်လာတယ်။
မိမိဘဝတာတစ်လျောက် ကောင်းတဲ့အလုပ် သူစရိတ်အပျော်
တွေပြုခဲ့ရင် ဒကာဒကာမတို့ အဲဒီကံတာတွေးအကျိုးပေးမှာ
လား၊ ဓကောင်းတုံးပေးမှာလား (ဓကောင်းကျိုးပေးမှာပါဘူး)။
ဒုစရိတ်မကောင်းမျှအလုပ်တွေလုပ်ရင် တွေးအကျိုးပေးမှာ

လား၊ မကောင်းကျိုးပေးမှာလား (မကောင်းကျိုးပေးမှာပါဘုရား)။ ဒါဖြင့်ရင် အကာအကာမတွေ သေခြင်းကို သေမင်းကို ရင်ဆိုင်တဲ့အခါ ကောင်းမှုနဲ့ ရင်ဆိုင်မှာလား၊ မကောင်းမှုနဲ့ ရင်ဆိုင်မှာလား (ကောင်းမှုနဲ့ ရင်ဆိုင်ရမှာပါဘုရား)။ အဲဒါ အကာအကာမတွေ မယ့်ရင် လက်တွေ့ရင်ဆိုင်ကြည့်နော်။ သည်တရားက နားထောင်ကောင်းအောင်ဟောတဲ့ တရား မဟုတ်ဘူး။ လက်တွေ့ကျင့်ရမည့် တရားဖြစ်ပါတယ်။ ဘာ တရားပါလိမ့် (ကျင့်ရမည့် တရားပါဘုရား)။

စောင်း၍ မျက် ရည် မသွန် ရဖော့။

သို့ဖြစ်ရင် ဒါနကုသိုလ်တွေရော မလိုဘူးလား (လိုအပ်ပါတယ်ဘုရား) သီယကုသိုလ်ရော (လိုအပ်ပါတယ်ဘုရား) သမထာ ဝိပဿနာ၊ ဘာဝနာကုသိုလ်များရော (လိုအပ်ပါတယ်ဘုရား)၊ ဆိုတော့ အဲခီကုသိုလ်တွေသည် တြေားအကျိုးပေးမှာလား၊ ကောင်းကျိုးပေးမှာလား (ကောင်းကျိုးပေးမှာပါဘုရား)ကုသလာ အနေဝါဒသူခိုပါကလတ္တကာ-တိုး။ ဒါနကုသိုလ်တွေလိုတယ်ဆိုတော့ တစ်ဘဝဘာ ရွှေပွဲ စုဆောင်းထားတဲ့ ပစ္စည်းညစ္စတွေကို ဇုန်းမယား သမီးသား တွေအတွက်သာ ထားခွဲမှာလား၊ ဒါနကုသိုလ်အတွက် အသုံး ပြုမှာလား (ဒါနကုသိုလ်အတွက် အသုံးပြုရမှာပါဘုရား)

သီလက္ခသိုလ်လိုတယ်ဆိုတော့ သီလစောင့်ရမှာလား၊ တခြား
လား(သီလစောင့်ရမှာပါဘူရား) သမထ ဝိပဿနာ ဘာဝနာ
ကုသိုလ်များလိုအပ်ရင်လည်း တခြားအလုပ်လုပ်ရမှာလား၊
တရားအလုပ်လုပ်ရမှာလား (တရားအလုပ်လုပ်ရမှာပါဘူရား)
ဒီတော့ မိမိတို့ဘဝကာ တစ်လျှောက်ဖြန်လည်ဆန်းစစ်ရင်
ကုသိုလ်ကများသလား၊ အကုသိုလ်ကများသလား ကြည့်၊
ကုသိုလ်များရင် တုသိုလ်အားသာမယ်၊ အကုသိုလ်များရင်
အကုသိုလ်အားသာမယ်။ တုသိုလ်များရင်ပေါ်မယ်။ အကု
သိုလ် များရင်မြပ်မယ်၊ ဒါကို ကြပ်ကြပ်ကြီးသတိပြုပြီး
ကျေးဇူးတော်ရှင် မင်းကွွန်းတိပိဋကဓရ ဆရာတော်ကြီး
တို့တွေန်းသလို-

ယခုပင်လျှင် မအိုခင်က ကြိုတင်တောင်းမှု

ကြိုးစား ပြုလော့။

ယခုပင်လျှင် မနာခင်က ကြိုတင်တောင်းမှု

ကြိုးစား ပြုလော့။

ယခုပင်လျှင် မသေခင်က ကြိုတင်တောင်းမှု

ကြိုးစား ပြုလော့။

မှန်ရဲ့လား ဒကာ ဒကာမတို့။

မိမိတို့မှာ ဓမ္မသဘာဝအရ ဘဝဘာတစ်လျှောက်
ပြုခဲ့လဲ့တဲ့တွေဟာ သေခါနီးမှာထင်လာတတ်လို့ မိမိတို့ မအို
မနာ မသေမီမှာ ပြုသင့်တာမပြုမို့ မပြုသင့်တာတွေပြုမို့

သေခါနီးမှ သေရာညာင်စောင်းမှာ စောင်းစောင်းလေး
မျက်ရည်မသွန်ရပါစေနဲ့ အတာ အတာမတိ။

အလားတူပဲ- သတ္တုဝါတွေ သေခါနီးကာလမှာ တမ္မ
နိမိတ်ဆိုတာလည်း ထင်လာတတ်တယ်။ ကမ္မနိမိတ်ဆိုတာ
က ကျောင်းဆောက်ဖူးသူဖြစ်လျှင် မကောင်းတိုက်ကြီးတွေ၊
ဆွမ်းသတ်နဲ့ စတဲ့ အရုပစွဲည်းတွေ၊ ဘုရားတည်တဲ့ ပုဂ္ဂိုလ်
ကလည်းပဲ စေတီဆင်းတုံးတော်များနဲ့၊ ပန်း ရေချမ်း ထီးမီး
တွေ ဒါက အကောင်းပက်ပေါ်နော်။ မကောင်းတဲ့ ဖက်မှာလဲ
သားငါးတွေကို လက်နက်ပိုက်ကွန်စတာတွေနဲ့ သတ်ရင် အဲဒီ
သူတို့၊ သတ်တဲ့ သားငါးတွေ၊ လက်နက်တွေ၊ နွားသတ်တဲ့
ပုဂ္ဂိုလ်များလည်း နွားအရှိုးစပ်ကြီးတွေ၊ ဒါတွေ ဒါတွေဟာဖြင့်
ကမ္မနိမိတ်တွေပါပဲ။ မိမိကောင်းမှု မကောင်းမှု ကံပြုစဉ်က
မတွေကြီးခဲ့သမျှ သက်ဆိုင်တဲ့ အာရုံတွေဟာ တြေားလား
ကမ္မနိမိတ်လား(ကမ္မနိမိတ်ပါဘုရား) အဲဒီကမ္မနိမိတ်ကလည်း
မိမိတို့ ပြုခဲ့သည့်အလျောက် သေခါနီးမှာ စီတ်အာရုံမှာ
ထင်လာတတ်တာပဲ။ စီတော့ ကောင်းမှုပြုခဲ့ရင် အဲဒီ
ကောင်းမှုကဲသို့လည်နဲ့၊ ပတ်သက်တဲ့ ကမ္မနိမိတ်တွေလာမယ်။
မကောင်းမှုပြုခဲ့ရင် ဓာန်ကပြာခဲ့သလို နွားသတ်ရင် နွား
အရှိုးစုတွေ၊ နွားသတ်တဲ့ လက်နက်ကြီးတွေလာမယ်။

နောက် ဂတိနိမိတ်ဆိုတာလည်းကြည့်ခြီး။ ဂတိနိမိတ်

ဆိုတာက မိမိလားရ ရောက်ရပည့် ဘဝကို အာရုံထဲမှာ
အိပ်မက်မက်သလိုမျိုးထင်လာတာ။ ဥပမာ လူပြည်ရောက်ရ
မည့်ပုဂ္ဂိုလ်က ကမ္မယာနိတဲ့သို့ နီမြန်းတဲ့အမိဝမ်းရော့ အဲ
နတ်ပြည်ဖြစ်ခဲ့ပုဂ္ဂိုလ်ကလဲ နတ်သမီး ပိမာန် ပဇ္ဇာပင်
ဥယျာဉ် ရေတန်းလတဲ့ နတ်ပြည်နဲ့ သက်ဆိုင်ကဲ အသုံး
အဆောင်တွေ၊ တစ်ခါ ငရဲလားမဲ့ ပုဂ္ဂိုလ်မှာလည်း ငွေးနက်
ကြိုး၊ လင်းတ၊ ကျိုး၊ ငရဲမီးလျှေး၊ ငရဲထိန်း စတဲ့ ကြောက်ပက်
ဖွယ်အာရုံတွေတိရွှေ့နှင့်ပြစ်ရပည့်သူမှာလည်း တော့အုပ်ကြိုး
တွေ၊ တော့ခြိမ်ပေါင်းတွေပေါ့ပျော့။ ပြီတွေ့ဖြစ်မည့်ပုဂ္ဂိုလ်
ကလည်း အပိုက်ပျောင်တွေ၊ သမုဒ္ဒရာ၊ မြစ်ချောင်း အင်း
အိုင် စကာတွေ ထင်လာရတယ်။ တစ်ချို့ကလဲ မိမိဓနရာ
အရပ်မှာ တွေ့ကြိုနေသလိုထင်လာတယ်။ တစ်ချို့က ဟိုက
သည်ကပေါ်လာသလိုထင်တယ်။ တစ်ချို့ဆိုရင်မိမိကိုယ်တိုင်
ငရဲတို့ နတ်ပြည်တို့ရောက်နေသလိုထင်ရသတဲ့ သေခါနီးမှာ
လော့။ အချို့ဆိုရင်သေခါနီးအပြင်းအယန်ဖျေားမော့မျေားသွားပြီး
ငရဲဓရာက်သွားသလို နတ်ပြည်ရောက်သွားသလိုတောင်ထင်
ထတ်ကြသတဲ့။ ဒါဘာလဲဆိုတော့ တဗြားလား ဂတိနီမိတ်
လား (ဂတိနီမိတ်ပါဘူရား)။

နှစ်များတွေအားဖြေဆောင်ရေးနှင့်အားလုံးအား နှစ်များတွေ

နှစ်များတွေအားဖြေဆောင်ရေးနှင့်အားလုံးအား နှစ်များတွေ

ကံအားလျှပ်စွာ

ဒကာ ဒကာမတွေ မြန်မာစကားမှာ “ကံအားလျှပ်စွာ” ဖြစ်တယ်ဆိုတာကြားဖူးမှာပေါ့။ ဒီနေရာမှာ အဲဒီက အားလျှပ်စွာ ဖြစ်ဟာလေးတို့ တိုက်ဆိုင်ကြည့်။ မိမိက ကုသိုလ်ကံတွေပြုခဲ့ရင် ဒီဘတ်က ကုသိုလ်ကမ္မာနိမိတ်တွေ၊ သုဂ္ဂတိနိမိတ်တွေလာမှာပေါ်ကျား။ အကုသိုလ်ကံတွေ ပြုခဲ့ရင် အကုသိုလ်ကမ္မာနိမိတ်နဲ့ ဒုဂ္ဂတိနိမိတ်တွေ လာပျာပေါ့။ ဘဝမှာ ကုသိုလ်တွေများကြောင် သေခါနီးကာလကျတော့ ကုသိုလ်နဲ့ ပတ်သက်တဲ့ ဂတိနိမိတ်တွေလာမယ်။ ဘာနဲ့ ပတ်သက်တဲ့ နိမိတ်လာမလဲ (ကုသိုလ်နဲ့ပတ်သက်တဲ့နိမိတ် လာပါမယ် ဘုရား) ဥပမာဒါနပြလျှပ်တဲ့ ပုဂ္ဂိုလ်ဟာ ဒါနနဲ့ ပတ်သက်တဲ့ သုဂ္ဂတိ ဂတိနိမိတ်ပလာဘူးလား (လာပါတယ်ဘုရား) သီးလ ကောင်းတဲ့ပုဂ္ဂိုလ်ဟာသီလနိမိတ်မလာဘူးလား (လာပါတယ် ဘုရား)။ ဘာဝနာပျားဘဲ့ပုဂ္ဂိုလ်တာ ဘာဝနာနဲ့ ပတ်သက်တဲ့ ဂတိနိမိတ်မလာဘူးလား (လာပါဟာယ်ဘုရား) ဒါဖြင့်ဒါန ကုသိုလ်၊ သီလကုသိုလ် ဘာဝနာကုသိုလ်ပေါင်းစုတဲ့ကုသိုလ် နိမိတ်သည်သုဂ္ဂတိနိမိတ်ပါပဲ။ ဘာတဲ့လ (သုဂ္ဂတိနိမိတ်ပါ ဘုရား)။

ဒီတော့ ကောင်းတဲ့ဘက်က လာတဲ့ပုဂ္ဂိုလ်တွေက ဘယ်ကိုသွားမှာလဲ(ကောင်းတဲ့ဘက်တို့သွားမယ်) ကောင်းတဲ့

သဂ္ဂတီသွားပယ်၊ လူပြည်၊ နတ်ပြည်၊ မြေဟွာပြည်စသဖြင့်
သည်လိုသွားပယ်၊ အကယ်၍ မိမိတို့မှာ တစ်နေ့တစ်နေ့၊
လောဘာစိတ် ခေါသစိတ် မောဘ မာနစိတ် ဒိဋ္ဌစိတ် စတဲ့
အကုသိုလ်စိတ်မတွေနဲ့ အချိန်ကုန်တဲ့ ပုဂ္ဂိုလ်များကျခတဲ့
တမြားသွားမှာလား အကုသိုလ်နဲ့သွားမှာလား (အကုသိုလ်
နဲ့သွားမှာပါဘုရား) ဒါကနော် ရင်ထဲကပေါ်တဲ့
စိတ်တွေ။

အဲဒီအဆပါမှာ ကာယကံမြောက်အားဖြင့် ပါကာတိ
ပါတာ အခိန္ဓာဒါနာ ကာမေသူ မိစ္စာတရာ မုသာဝါဒ ဖရာသ
ဝါဟာ စတဲ့ ကာယကံ ဝစ်ကံတွေ၊ အဘို့ဖြားစတဲ့ မနောကံ
တွေမရှိလား (ရှိပါတယ်ဘုရား) အဲဒီပါကာတိပါတစာတွေ
ဟာ တမြားလား ကာယကံလား၊ (ကာယကံတွေပါဘုရား)
မုသာဝါဒ ပိဿာပါစာ ရရာသဝါစာ ဒါတွေကရော (ဝစ်ကံ
တွေပါဘုရား) အသိဖြား ပျောပါဒုံးတာက မနောကံ။

အဲဒီလို ကာယကံတွေ ဝစ်ကံတွေ မနောကံတွေ
နေ့တိုင်းအချိန်တိုင်း ကျူးလွှန်မယ်ဆုံးရင် ယင်းကံတွေသည်
ပကောင်းတံ့လား၊ ကောင်းကံလား (မကောင်းကံပါဘုရား)
မကောင်းတဲ့ကံတွေနေ့တိုင်း ကျူးလွှန်နေတဲ့ ပုဂ္ဂိုလ်သည်
သေခါနီးကာလကျတော့ အားများတဲ့ မကောင်းတဲ့ကံလာပါ
လိုန့်ပယ်။ အဲ ... သေခါနီးကာလကျတော့ ဘာဖြစ်မလဲ
ကောင်းတဲ့အားများရင် ကောင်းတဲ့ကုသိုလ်တွေ လာပယ်။

မကောင်းတဲ့အားများခဲ့ မကောင်းတဲ့ ဂတိနိမိတ်တွေလာ
မယ်ပဲ့။ ဘဝတစ်သက်တာလုံးမှာပြုခဲ့တဲ့ကောင်းတဲ့ကူသိုလ်
အားတွေ့ကြောင့် ဟိုက ဂတိနိမိတ်က နတ်ပါမာန်တွေပေါက်၊
နတ်ရထားတွေဆိုက်မယ်နော်။ မိတ္တာသူကြောင်းတို့ဆိုရင်သေခါ
နီးတာလမှာနတ်ရထားခြောက်စီးဆိုက်တို့ သူရထားတက်ပါ
လို့ရထားတက်ပါအလုအယက်။ ဒါကူသိုလ်တံ့ကအားများလို့
သာဓကတွေအထုင်အချားရှိတယ်နော်။ ဒီဘုန်းတိုးခဲ့ စကား
နဲ့ မျှော်လင့်ချက်ပေး ဟောနေတာမဟုတ်ဘူး။ ဘုရားဟော
သာဓကတွေ ထာစ်ပုံကြီး။ ကူသိုလ်အားများတော့ နတ်တုံး
နတ်နှင့်တွေ့ပေါက် နတ်သမီး နတ်သားတွေမြင်၊ အဲဒါ
တခြားလား၊ ဂတိနိမိတ်လား (ဂတိနိမိတ်ပါဘုရား) ဒါနာ
သိလာ သမထာ ဝိပယာနာ၊ ဘာဝနာဆိုတဲ့ ကူသိုလ်ကောင်းမူ
တွေနဲ့ ပျော်ပွဲတဲ့ ပုဂ္ဂိုလ်အတွက် ဘာမှာ စဉ်းစားမေနနဲ့
လာခဲ့ သူဂတိနိမိတ်တွေ။ ကောင်းတဲ့ဂတိနိမိတ်တွေလာမယ်
ဆိုတာ သံသယမရှိပါနဲ့တော့။ ကောင်းတဲ့ ဂတိနိမိတ်တွေ
ပေါ်ရင် ကောင်းတဲ့ လားရာဂတိက ထခြားလား၊ လူမြည်
နတ်ပြည်လား (လူမြည် နတ်ပြည်ပါဘုရား)။

ကဲ . . . သည်တော့ မကောင်းမှုအဖြစ်အားတီး
တဲ့ ပုဂ္ဂိုလ်များကျတော့ သူတို့ကြားလွန်ခဲ့တဲ့မကောင်းကံတွေ
အလျောက် သေခါနီးတာလမှာလဲ အဲဒီတံ့တွေကမွှနိမိတ်
အမယောက် ပြောမယ်လေ အောင် အုပ်စုရှိမယ်လေ

တွေ ဂတိနိမိတ်တွေ မလာဘူးလား။ (လာပါတယ်ဘုရား) မကောင်းတဲ့နိတ်တွေ လာတဲ့အခါတျတော့ အဲဒီဝတီနိမိတ် တွေကလည်း ဒုဂ္ဂတိနိမိတ်ဆိုတဲ့ အပါယ်လေးဘုံး၊ ဒါပဲလာရ မှာပဲ။ ရှင်းပါတယ်နော် (ရှင်းပါတယ်) အဲသည်ကဲ့သို့ဖြစ်ခြင်း သည်ပင် “ကံအားလျှော်စွာ ဖြစ်တယ်” လို့ ကျေပ်တို့၊ ဘမာ စကားအမိပြုယ်ကောက်လို့မရဘူးလား။ (ရပါတယ်ဘုရား)

သည်လိုဖြင့် ကိုယ်ပြုခဲ့တဲ့ ကံအလျောက် ပိမိသည် ဘယ်ဘုံးဘယ်ဌာနကို သွားရမယ်ဆိုတာဖြင့် ဆုံးဖြတ်ချက် မချိနိုင်ပေဘူးလား။ (ချိနိုင်ပါတယ်)ခဲ့ဖြင့် အကာ အကာမတွေ ဝတီနိမိတ်ဆိုတာ သူများပြောမှ သိရမှာလား၊ ကိုယ် ကိုယ် တိုင်မြင်ရမှာလား။ (ကိုယ် ကိုယ်တိုင်မြင်ရမှာပါဘုရား)

သိပုံနည်းထက်ပိုပြီးသိပုံနည်းကျ

ဒါကြောင့် ဓုဒ္ဓရဲတရားတော်များတာဖြင့် အင်မတန် ပုံ ဓမ္မနိယာမကျပါတယ်။ သိပုံနည်းထက် ပိုပြီးသိပုံနည်းကျ လို့၊ သည်ဓုဒ္ဓရဲ တရားတော်သည် အပြောတရားမဟုတ်၊ အလုပ်တရားဖြစ်တယ်ဆိုတာ တစ်ခါတည်းကောက်ချက်ချာ။

ကောက်ချက်ချာပြီးသည်နှင့် အကာ အကာမတွေ ပြောနေရမှာလား၊ အလုပ်လုပ်ရမှာလား (အလုပ်လုပ်ရမှာပါ ဘုရား) ပြောနေလို့မပြီးဘူး၊ ဟောနေလို့လည်း မပြီးဘူး။ နာနေရုံးလည်းမပြီးပါဘူး၊ အကာ အကာမတို့။ အပြောသမား

နောက်ဆုတ်အလုပ်နဲ့ သက်သေပြုကြပါ။ သို့သော်လည်းတဲ့
 မပြောလို့လည်းမပြီး၊ မဟောလို့လဲမပြီး၊ မနာလို့လဲမပြီးပါ
 ဘူး။ သည်တော့ ဟောလျဉ်း ဟောရှုံး၊ ပြောလဲပြောရှုံး
 နာထည်းနာကြရှုံးမယ်။ ဒကာ ဒကာမတွေ ဓဟာဓမ္မပြုသ
 နာယူကြတာတွေဟာဖြင့် တခြားလား၊ ပရီယတ်လား။ (ပရီ
 ယတ်ပါဘုရား)။ တရားအားထုတ်စဲ့အခါမှာ ပရီယတ်နဲ့
 ရောကင်းလို့ရပါမလား။ (မရပါဘုရား) ပရီယတ်ရှိမှ ပဋိပတ်
 ရှိမယ်။ ပဋိပတ်ရှိပဲ ပဋိဝေဓဆိတာ ဖြစ်တော့မပေါ့ (မှန်ပဲ
 ဘုရား)တစ်ချို့ကရှိလိမ့်မယ်။ တရားအားထုတ်တာ ပရီယတ်
 မလိုပါဘူးကွာဆိုတာ၊ စွဲနှုံးလွှနှုံးဆရာတော်ကြီးကို သာမက
 ထားပြီး ပြောလား ပြောတတ်ကဲ့။ ထုခုကဲ့သို့ ဆရာတော်
 သမားတော်များရှေ့မှာ သည်လိုကျင့် သည်လိုတိုင် သည်လို
 အားထုတ်ဆိုတာတွေသည် တခြားလား၊ ပရီယတ်လား။
 (ပရီယတ်ပါဘုရား) သူတို့သာမကဆောင်တဲ့ စွဲနှုံးလွှနှုံး
 ဆရာတော်ကြီးသည် သည်ကဲ့သို့ တရားထူးများ မရမိက
 ဆရာတော်၏ သမားကောင်းတို့ရဲ့ ဟောညွှန်ပြုသမှုဆိုတာ
 ကင်းမှာမဟုတ်ပါဘူး။ အသောင်းတော်ဘဝဖြည့်ဆည်းခဲ့ရတဲ့
 ပါရမိတွေကိုမမြင်ကြတော့ “မလိုပါဘူးကွာ” ဆိုပြီး ပရီယတ်
 ပယ်တဲ့ တရားသမားဆိုသူတွေရှိသေး။ ယုတွေအခုံး အဲဒီ
 စွဲနှုံးလွှနှုံးဆရာတော်ကြီးတော်ကျောင်းသားဝယ်ဘဝ ဆရာ

ဘုန်းတော်ကြီး၊ ထွန်သင်ခုတွေ မရဘဲ နှိုဂုံမလား
နောက်ပြီး တရားထူးမရမိတဲ့ ဆရာတော်သမားတော်ကြီးများ
လောကြားတဲ့ တရားတော်ကို ဖနားကြားဖူးသဲ့ရှိပုံမလား။
(မရှိနိုင်ပါဘူး) အဲသည်ကဲ့သို့ နာကြားခြင်းသည်ဟင်
ပရီယတ်ဖြစ်လို့ ဒကာ ဒကာမတို့ ပရီယတ်ကင်းတဲ့ ပဋိပတ်
ပဋိဝေဇာ ဆိုတာ ရှိကို မရှိဘူးလို့ သန္တိမြာန်ကျမှတ်ပါ။

သည်တော့ အပြောအဖောနဲ့လည်း မပြီး၊ အနာနဲ့
လည်းမပြီးဆိုတော့ လုက်တွေကျကျက အလုပ်လုပ်ရမှာ။
အပြော အနာနဲ့ မပြီးတော့ တခြားလုပ်ရမှာလား၊ တရား
လုပ်ရမှာလား၊ ဒါနပြုရောရှိပြီ။ လက်တွေ့၊ ပါးစပ်နဲ့ ပြုလို့
ဘယ်ကလာဒါနအောင်မြင်မလဲ။ သီလဆောက်တည်ပရာရှိရင်
လက်တွေ့၊ သီလဆောက်တည်း၊ ပါးစပ်ကလေးနဲ့ဆောက်
တည်နေလို့ဖြစ်ပုံမလား။ ကိုယ်တိုင်ကိုယ်ကျ ကျင့်သုံးရမယ်။
သမထ ဝိပသနာ ဘာဝနာ ပွားတဲ့အခါကျတော့ရော ပါးစပ်
နဲ့ ပွားများရမှာလား လတ်တွေ့၊ ကျင့်သုံးရမှာလား
(လတ်တွေ့ကျင့်သုံးရမှာပါဘူး)

အဲဒိလို ပွားများတဲ့ စိတ်တွေ့သည် မိမိကိုယ်ကို
မိမိစိတ်ကို လွှမ်းခြေတဲ့အခါကျတော့ မီးများ မီးနှင့် ရေများ
ရေနှင့်ဆုံးလို့ အဲဒိဘာဝနာ စိတ်တွေ့ဟာ မီမိမာ ပွားများပြီ
ဆုံးရင် မိမိကိုယ်စိတ်ကို ထဲမှုမ်းထားတဲ့ ဘာဝနာစိတ်သည်
သေခါနီးအခါမှာ ဂတိနိမိတ်အဖြစ် မလာနိုင်ဘူးလား။

(လာပါတယ်ဘုရား) အဲဒီဂတိနိမိတ်သည် အောက်ဆင်းမည့်
နိမိတ်လား၊ အထက်တက်မည့် နိမိတ်လား (အထက်တက်
မှာပါဘုရား)၊ မိမိက အထက်တန်းကျတဲ့ အလုပ်လုပ်ရင်
အထက်ရောက်မယ်။ အောက်တန်းကျတဲ့ အလုပ်လုပ်ရင်
အောက်ဆင်းရမယ်။ ဒါနိယာမ။ အဲ-အောက်ဆင်းမည့်ပုဂ္ဂိုလ်
များ ခွေးနက်ကြီးတွေကလာဆွဲလို့၊ ကျိုးလင်းတေတွေထိုးဆိတ်
ခံရလို့၊ မီးမတာက်ဒီးလျှံကြီးဓတ္ထ အလျှံညီးလို့၊ သည်လို့ ဂတိ
နိမိတ်တွေ ထင်တော့တား ဒို့သွားရမည့်လမ်းဆိုတာ သူ
ပြောပါပြောနဲ့၊ သူများပါးစပ်ဖျား လမ်းဆုံးမှာလား။ တို့ယ်
တိုင်မြင်ရမှာလား (တို့ယ်တိုင်မြင်ရမှာပါဘုရား)။

ဒီတော့ အပြောနဲ့သာ ရပ်မနေကြပါနဲ့။ တရား
အလုပ်လုပ်ရင် တရားတဲ့လမ်းရောက်မယ်။ မတရားတဲ့ အ
လုပ်လုပ်ရင်မတရားတဲ့လမ်း ပတရားတဲ့ဘုံးရောက်မယ်ဆိုတာ
တော့ သံသယမဝင်ပါနဲ့တော့။

လောဘကြီးတော့ သေခါနီးအခါ ဂရုစိုက်
ကြည့်၊ ဝတေနာတွေ ပချိမဆန့်ခံပဲ၊ ဒီကြားထဲ သားတွေ
သမီးတွေက ဝန်းခံ၊ ဝေါနာမချိမဆန့်ခံရာက မျက်စိလေး
အားယူဖွံ့ဖြိုးလေးလေးကြည့်လိုက်၊ မြေးလေးကြည့်လိုက်၊
အောက်မြေးလေးကြည့်လိုက်၊ အောက်မြေးလေးကြည့်လိုက်၊

မျက်စီလေးကလယ်ကလယ် မဖွံ့ဗုံတွေ့ပွင့် မျက်စီလေးများ
မျက်ရည်တွေကိုင်းလို့။ ဇနီးမယား သမီးသားတွေ မသိ
စေချင်လို့ မျက်ရည်လေးအသာစောင်းသွန်း။

သည်တဲ့သို့ဖြစ်ခြင်းသည် ဇနီးမယား သမီးသားကို
ခင်တာလား။ တခြားလား (ခင်တာပါဘူရား)။ မိမိခန္ဓာကိုယ်
ကိုလဲ မစွန်းရက်မစွန်းနိုင်၊ ဇနီး မယား သမီးသားကိုလည်း
အောင်မလေး မစွန်းရက် မစွန်းနိုင်။ ဒီလိုဖြစ်ခြင်းသည်
တခြားလား၊ ခင်တွယ်နေတာလား(ခင်တွယ်နေတာပါဘူရား)
ခင်တွယ်တာသည် တခြားလား၊ လောဘလား (လောဘပါ
ဘူရား)။ လောဘဆိုတာ တကယ်တော့ မီးပါပဲ။ အဲဒီ မီးကို
သတ်နိုင်ရင်သတ်၊ မသတ်နိုင်ရင် ဖွားတဲ့အမျိုးတွေပဲ။ အနှုံက်
ကစ ပြဿာဒီမီးလောင်ဆိုသလို မီးပွားကလေးတစ်ခုကျေရင်
အဲဒီအမြှုက်ကစပြီး တစ်ခါတည်း တစ်မြို့လုံး တစ်နယ်လုံး
မကုန်ဘူးလား (ကုန်ပါတယ်ဘူရား)။ ဒီတော့ မီးဆိုတဲ့ အမျိုး
တာ သေးသွားတဲ့အမျိုးလား၊ ကြီးထွားတဲ့ အမျိုးလား (ကြီး
ထွားတဲ့အမျိုးပါ)။ ကြီးထွားလာတဲ့ အမျိုးပြစ်တဲ့အတွက်
လောဘသေးသေးလေးပြစ်ရင် သတ်နိုင်ရင်သတ်၊ မသတ်
နိုင်ရင် ဒီလောဘက ကြီးထွားလာလိမ့်မယ်။ ရှင်းပြီနော်။
ကိုယ့်ခန္ဓာကိုယ်အပေါ်မှာ ဝိပသနာ ရှုံးထားသူအတွက်
ခန္ဓာကိုယ်ကို ခင်တာ တခြားလား လောဘလား (လောဘ
ပါဘူရား)။ အဲဒီလောဘကလေး ခန္ဓာကိုယ်မှာ ပြစ်လာရင်

လောကတလေးက သေးသွားမှာလား၊ ကြီးထွားလာမှာလား
(ကြီးထွားလာမှာပါဘုရား)။ လောဘ ကြီးထွားလာတော့
အသနာကိုကြည့်တော့ တက္ကာပစ္စယာ ဥပါဒါန် လောဘ
သေးသေးက ကြီးထွားလာတော့ ဥပါဒါန်။

တစ်တန်းစားတည်းဆက်ဆံ

ဥပါဒါန်ဆိုတာ လောဘအကြီးကြီး ဖြင့်လာတယ်။
အဲဒီအကြီးကြီးပြုလာတော့ ကိုယ့်ခန္ဓာကို တွယ်တာလိုက်
တာ။ ခလုပ်စတိဆူးမပြုအောင် အမြဲတောင့်ရောက်တာ။ ခန္ဓာ
ကိုယ်ကို မခင်တွယ်ဘူးလား (တွယ်လို့ပါဘုရား)။ ကိုယ့်ခန္ဓာ
ကိုယ်ကို တွယ်တာသလို တဗြား ဇနီးမယားသမီးသားတွေရဲ့
ခန္ဓာကိုယ်ရော မတွယ်တာဘူးလား (တွယ်တာပါတယ်
ဘုရား)။ အဲဒီတွယ်တာမှုသည် တဗြားလား ဥပါဒါန်လား
(ဥပါဒါန်ပါ ဘုရား)။ ဥပါဒါန်ဆိုတာက နည်းနည်းတွယ်တာ
တာလား၊ များများတွယ်တာ တာလား (များများပါဘုရား)။
ကိုယ့်ခန္ဓာကိုယ်တွယ်တာသလို ဇနီး မယား သမီးသားတွေရဲ့
ခန္ဓာကိုယ်ရော ပတွယ်တာဘူးလား (တွယ်တာပါတယ်
ဘုရား)။ အဲ... တစ်လောကလုံးမှာရှိတဲ့ ဆွဲတွေ မျိုးတွေ
တစ်ပါးသောပုဂ္ဂိုလ်တွေရဲ့ ခန္ဓာကိုယ်တွေရော မတွယ်တာ-
ဘူးလား (တွယ်တာပါတယ်ဘုရား)။ ဒါဆို ဥပါဒါန်နယ်ပယ်

က ကျဉ်းကျဉ်းကာခလေးလား၊ အတျေထိုးလား (အတျေထိုးပါဘုရား)။ အဲဒီလိုတွယ်တာထာကို သံယောဇုံလို့ရောမခေါ်ရဘူးလား (ခေါ်ရပါတယ်ဘုရား)။ ဒါကို ပဋိစ္စသမျို့ပါဝါ
ဒေသနာအရပြောရရင် အဲဒါတခြားလား ဥပါဒါန်လား
(ဥပါဒါန်ပါဘုရား)။ တွယ်တာတဲ့မိတ်ယာ တအော်ပါဒါန်
ဆိုတော့ အဲဒီလိုတွယ်တာတာတွေ သေခါနီးကာလကျလာပြီ
ဆိုမှုတော့ ဒါဝါပသာနာ ရှုမထားရင် ဒါနတ္ထတို့ တွန်းလျန်နှင့်ပါ
ပလား (မတွန်းလျန်နှင့်ပါ)။ သားရေးသမီးရေး နီးစွားရေးတွေ
ဝိပသာရှုမထားခဲ့ ရှုမထားတဲ့ပုဂ္ဂိုလ်တွေမှာ လာနေကျား။
အင်း-ပြောကြသေးတယ်၊ အော် . . . ဒီသမီးလေး ဒီသား
လေးတတော့ အဖေတို့အမေတို့ မသေခ်မှာ နေရချုခဲ့ချင်
တယ်၊ မိတ်တွေအသေဖြောင့်အောင်ထို့။ အောင်မယ်လေး-
ဘယ်လောက်ဖောင်များလဲဆိုတော့ မိတ်တွေ အသေဖြောင့်
အောင်လို့တဲ့၊ ဒီသမီး ဒီသားမတွေ နေရာကျေတာနဲ့ မိဘတွေ
အသေဖြောင့် ကြတယ်ဆိုရင် ဒကာဒကာမတွေ ဝိပသာ
အလုပ် အားမထုတ်နဲ့တော့ ထွယ်လွယ်ခဲ့အသေဖြောင့်
နှင့်ပါတယ်။

သည်လိုဖြင့် ဒကာဒကာမတွေ အသေဖြောင့်အောင်
ဆိုတော့ သားသမီးတွေကို နေရာချေပေးချိခဲာ လုံလောက်ပါ
မလား (မလုံလောက်နှင့်ပါဘုရား)။ အဲ - မလုံလောက်ဘူး။
အဲ - သူများကို အနေဖြောင့်အောင် စဉ်းစားစီစဉ်ရခလ

ကိုယ်အသေမန်ဖြာင့်လေဘဲမှုတ်ပါ။ ဒီတော့ အသေဖြာင့်
အောင်ဆိုရင် တြေားအလုပ်လုပ်ရမှာလား ဝိပဿနာ
အလုပ်လုပ်ရမှာလား (ဝိပဿနာအလုပ်လုပ်ရမှာပါဘူရား)။

ဒါကိုပဲ ဒထာဓကာမတွေ အသိလွှာအမှုတ်လွှာ လိုက်
ကြပုံက ကိုယ်အသေဖြာင့်တာက ဘယ်လိုမှန်းမသို့ သား
သမီးတွေ အနေဖြာင့်အောင်က စီမံခြေကြချင်သေး။ ဒါဟာ
သားဇောသမီးအောဆိုတာ ဥပါဒါန်ကလွှာပြီး ဘာဖြစ်လီးမလဲ။
အဲဒီလို သားရေးသမီးရေး၊ စီးပွားရေး ကြိုးပွားရေးဆိုတဲ့
သဘာဝတွေဝင်လာပြီသို့ပုံဖြင့် ဘယ်သူ့မျက်နှာလိုက်မှာလဲ။
သူကတော့ ရှင်ဘူရင်မှု၊ သူကစစ်သူကြီးမှု၊ သူတောင်းစားမို့
ဆိုပြီး ဥပါဒါန်ဆိုတာ မလာဘဲရှိပါမလား။ (လာပါတယ
ဘူရား) အကုန်တယ်သူ့မှ မျက်နှာမလိုက်တာ၊ လောကကြီး
တယာ မျက်နှာလိုက်ကောင်းလိုက်မယ်။ ဓမ္မသဘာက
ဘယ်သူ့မှ မျက်နှာမလိုက်ပါဘူး။ ပရမတ်သဘောဇူး
“မဖောက်စရှုန် မှန်ကန်တည့်မတ် ဂုဏ်သကတ် အမြတ်
ဘူးခေါ်” ဆိုသလို ဘယ်လိုမှုမဖောက်ပြန်တဲ့ ပရမတ်
သဘောတွေ ရှင်းချဲလား (ရှင်းပါပြီဘူရား)။

ဘာမှာပြောမနေနဲ့။ ရှင်ဘူရင် တွယ်တာလဲ ဥပါဒါန်
ပက္ခာ သူတောင်းစားတွယ်တာရင်ကာ (ဥပါဒါန်ပါပါဘူရား)
အဲဒါ ဘယ်သူ့မျက်နှာလိုက်သလဲ၊ ဘယ်သူ ဘယ်ဝါ

ဘယ်ပုဂ္ဂိုလ်မှ မျက်နှာပလိုက်ဘဲ တစ်တန်းတစ်ဘေးထဲ
ဆက်ဆံလိုက်တော့ ရှင်ဘူရင်လည်း ဝိပဿနာမရှုမိရင်
တြေားလား၊ အပါယ်ကျမှာလား၊ (အပါယ်ကျမှာပါဘုရား)
ဆင်းခဲ့သားက ဝိပဿနာရှုမိရင် တြေားလား နိဗ္ဗာန်ရမှာ
လား (နိဗ္ဗာန်ရမှာပါဘုရား) ရှင်းပြီနော်။ ရှင်ဘူရင်မရှုမိရင်
အပါယ်ကျမယ်၊ ရှုမိရင် သုဂတ္တဘုံနဲ့ နိဗ္ဗာန်မရနိုင်ဘူးလား
(ရနိုင်ပါတယ်ဘုရား)။ အကျိုးပေးတာတတော့ ရှုမိ/ပရှုမိ
အပေါ်မှာ အတျိုးပေးကွာပါတယ်။

ဝါဗုံးအနေဘယားနဲ့တော့ ပလာကရဲ့ဂုဏ်ဖြစ်
အလိုက် အကြောင်းအကျိုးဆက်စပ်ပြီး မျက်နှာလိုက်ကောင်း
လိုက်နိုင်သော်လည်း ဓမ္မသဘာနဲ့ ကြည့်တော့ အကျိုးပေး
မှာ မျက်နှာပလိုက်တော့ဘူး။

အဲသည်တော့ ဒကာ ဒကာမတွေ တစ်ကဲ့လုံးမှာ
အထက်တန်းကျ မျက်နှာပန်း လုပင်လျှေားသော်လည်း
တကယ့်တတယ် ပျောစီ မရကတို့နဲ့ ရင်ဆိုင်တဲ့အခါမှာ
တစ်တန်းဘေးထဲပါပဲ (မှန်ပါဘုရား)။

သေတဲ့ နောရာမှာအသင့် အတန်းမရှိ

ပျောစီဆိုတာ တြေားလား နာတာလား (နာတာပါ
ဘုရား) မရကဆိုတာကရော (သေတာပါဘုရား) သည်လို

ဖြစ်ရင်သူငွေးလည်းသေတာပဲ။ ဆင်းရုံသားရော (သေတာပဲ) သေတဲ့နောရာမှာ အဆင့်အတန်းရှိရဲ့လား (မရှိပါဘူရား) ဟိုအများသုံးအိမ်သာထဲမှာ လူနောက်တစ်ယောက်ရေးထား သလိုပါပဲ။ အိမ်သာထဲမှာ ထာရေးထားသလဲဆိုတော့ “ဒီနေရာရောက်ရင် ဘယ်သူမဆို (...) လှန်ရတာချည်းပဲ” တဲ့။ ကဲဗျာ အိမ်သာထဲက စာကလဲ ရုံခါရယ်စရာလိုနဲ့ ထိထိမိမိလေးပေါ်စိတ်တယ်။ လူတွေဟာ ချမ်းသာလို့ ဝညာတာတ်လို့၊ ဆင်းရုံလို့၊ ဝညာမူးလို့ဆိုပြီး ဂုဏ်သကတ် တွေ ဘယ်ပေါ်ပင်ခွဲခြားပြီး မာနကြီးတစ်ခွဲသားနဲ့ ဆက်ဆံနေကြပေမည့် ဒီနေရာရောက်ရင် ဘယ်သူပဲဖြစ်ဖြစ် ဒီလိုမျိုးချည်းပဲတဲ့။ အဲ . . . သေခြင်းတရားဟာလဲ ဥစ္စာ ရှိပဲ လူတန်းစားခွဲခြားရဲ့လား (မခွဲခြားပါဘူရား) အဲ . . . ဝါဟာရတွေတော့ ကွဲပြားထာပေါ့။ ဒါကိုပဲ လောက က ခွဲခြားထားတာလေ။ ဘုရားရဟန်းတော့ ပရီနိုဗုန်စံတယ်။ ရှင်ဘူရင်တော့ နတ်ရွာစံတယ်။ လူတွေကျတော့ ကွယ်လွန် တယ်။ ခရစ်တော်၌ အိပ်ပျော်တယ်။ အလွှာအရှင်မြတ်ရဲ့ အပိန့်တော်ခံယူတယ်။ အဲဒီကဲ့သို့ သူ့ဂုဏ်ဖြပ်နဲ့ သူ့အခေါ် အဝါးပြောင်းလဲသွားပေမယ့် အကာအကာမတို့ မမွှေသဘာဝ တရားကိုယ်ကျ ကောက်လိုက်တော့ မြန်မာစကားနဲ့ဆို တခြားလား၊ သေတာလား (သေတာပါဘူရား) တစ်တန်း တားဆဲပဲ ရှင်းပြနော် (ရှင်းပါပြီဘူရား)။

အိပ်ဆေးမေ့ဆေးသည် မသေဆေးမဟုတ်

အဲဒီလို သေခြင်းနဲ့ ရင်ဆိုင်လာပြီဆိုရင် အဲဒီလို ရင်ဆိုင်နှင့်တဲ့ဆေး ကမ္ဘာမှာရှိရဲ့လား၊ (မရှိသေးပါဘူရား) နှစ်ဝံခြားဓရာက်နေတဲ့ သာရာဝန် ပါရဂူကြီးတွေ ခင်ဗျားတို့ ရှာကြစမ်းပါ။ အဲ . . . တစ်ခုတော့ရှိတာပေါ့။ သေခါနီးကာလု မှာ ဝေအနာသက်သာအောင်ဆိုပြီး အိပ်ဆေးတွေ မမှုဆေး တွေ ထိုးရင်ထိုးမယ်။ အိပ်ဆေးထိုးတာက အဆေးပျောက် အောင် လုပ်တဲ့ဆေးမှုမဟုတ်တာ။ အဲ . . . မိန်းမောသွား အောင်လုပ်တဲ့ဆေးလဲ။ အဲ . . . မိန်းမောသွား တယ်ဘို တော့ ဖြစ်ပေါ်နေတဲ့အဖြစ်ဟိုမသိအောင်လုပ်တာ၊ တွေဝေ မိန်းမောတဲ့မောဟာ။ ဆိုတော့ဘာမှုမသိတာသည်တွေးလား၊ အပိုဇာလား (အပိုဇာပါဘူရား) အပိုဇာနဲ့ သေပြစ်ရင်လည်း တွေးလာဆ တိရှိစွာနိဂုံတိလား (တိရှိစွာနိဂုံပါဘူရား) ကြောက်စရာကောင်းလိုက်တာဒဏ္ဒကာမတို့၊ ဖြစ်ပေါ်ထာ တို့ဖြစ်ပေါ်မှန်းသိမှ သွားခိုင်းညာက်နော်။ မသိအောင်ဖိုးကွယ် တဲ့ အပိုဇာနဲ့မသတော့ အာဖြစ်မလဲ (တိရှိစွာနိပြစ်မှာပါ ဘရား) အပိုဇာနဲ့သေရင် တို့ရှိစွာနဲ့။

အိပ်မက်းအလား

အဲသည်တော့ သေခါနီးကာလုမှာ ဖြစ်ပေါ်လာတဲ့ ဝေအနာကို ပိုပယ်နာမရှုခတော့ အမေလေး အဘလေး

နာတာတွေ ကျင်တာတွေ ကိုက်ခဲတာတွေ မဖြစ်ဘူးလား။
 (ဖြစ်ပါတယ်ဘုရား) တော်ကြာ ခေါင်းကကိုက်၊ ဇက်ကထိုး၊
 ဝမ်းလိုကနာ၊ ရင်ကပူ ဝေါဒနာတစ်မျိုးမဟုတ် တစ်မျိုး
 ကြာတော့ အသက်ရှုတွေကြပ်၊ အမျိုးမျိုးတွေ မဖြစ်ဘူးလား
 (ဖြစ်ပါတယ်ဘုရား)

ဒီခန္ဓာရှိနေရင် ဒီဝေါဒနာရှိမှာပဲ။ အဲဒီလိုဖြစ်ပေါ်
 လာတဲ့အပေါ်မှာ ဝိပဿနာရှုမထားရင် ဒကာဒကာမတွေ
 ဖြစ်မှဖြစ်ရလေခြင်း၊ အင်... . သေခြင်း၊ ဒီရောဂါ ဒီဝေါဒာ
 တွေက ငါ့ကိုမှုဇ္ဈားဖြစ်ရလေခြင်း အမယ်... . ဒီလိုစိတ်မျိုး
 တွေ တောင်ပလာဘူးလား (လာပါတယ်ဘုရား)။ အဲဒီလို
 စိတ်မျိုးဝင်လာတာသည် တခြားလား၊ အလိုမကျစိတ်လား
 (အလိုမကျတာပါဘုရား) အလိုမကျတော့ တရားကိုယ်က
 ဒေါသစိတ်ဒေါမနသေဝေါနာအဲဒီလိုဒေါသစိတ်တွေ ဒေါမန
 သာဝေါဒာတွေသေခါနီးမှာဝင်လာရင် ဟိုကဗိုဏ်နိမိတ်တွေ
 က အုဂ္ဂတိနိမိတ်တွေကိုဖျံ၍ ဒီးတောက် ဒီးလျှော်းတွေဟပ်
 ခွေးနက်ကြီးတွေဆဲ ကိုက်ခဲ စာပေအလိုက ခွေးနက်ကြီးဆို
 တာ သူလိုကိုယ်လိုအိမ်မွေးနေကျခွေးနက်ကြီး၊ မျိုးမဟုတ်၊
 စွားပေါက်လောက်၊ ကျွေပေါက်လောက်ရှိတဲ့ ခွေးနက်ကြီး
 ဆိုတော့ အင်မတန်ကြာက်စရာကောင်း၊ ဒီလိုခွေးမျိုးကြီး
 မြင်ရှုနဲ့၊ ဆတ်ဆတ်တုန်အောင်ကြာက်စရာကောင်းတာနော်

(ဖုန်ပါ) ဆတ်သတ်ကုန်သူးအောင် ကြောက်စိတ်မဝင်ဘူး
လား (ဝင်ပါတယ်ဘုရား) အဲဒီဇွေးနှက်ကြီးတွေ အာရုံထဲမှာ
မြင်နေတာ၊ ဒကာဒတာမတို့ လူတိုင်း အိပ်မက် မမက်ဖူး
ဘူးလား (မက်ဖူးပါတယ်) အိမ်မက်မက်ဘဲအခါ တကယ်
ဖြစ်သလိုပဲ ခံစားရတာနော်။ ဇွေးနှက်ကြီးအွဲလို့ ပြေးလိုက်ရ^၁
တာ အိပ်မက်ထဲ မောလို့ ဆိုလို့ ကြောက်လို့နော်။ အဲဒီလို
ဇွေးနှက်ကြီးတွေဆွဲတော့ ကြောက်လန်းတုန်လှပ်မှုလွှာရှိတာ
ပေါ့။ ကြောက်မနေနဲ့ သေချာပြီ ဘယ်လဲ အပါယ်ဝဲ။ မိမိ
ဘဝတာမှာ ပြုခဲ့တဲ့ မဟကာင်းမှုအက်ချက်တွေလော့။ သွားပြီ
ဖြင့်သို့မရတော့ဘူး။

အဲဒီလို ဇွေးနှက်ကြီးအွဲတဲ့အခါကျောတာ၊ ထိတ်လန်း
တုန်လှပ်မှုအတွေမဖြစ်ဘူးလား၊ (ဖြစ်ပါတယ်ဘုရား) အဲဒီတော့
အဲဒီကာယက်ရှုပ်လူနာသည် တွန်းလိမ်တွန်းလိမ်နဲ့ ဘယ်လာ
လူးလို့ ဂယောင်ဝတ်းတောင်အောင်ယ်လို့ သို့ကိုင်က
မယောက်တစ်ပါးခဲ့ဖောင်ကြီးကြည့် သေခါနီးမှာဂယောင်ဝတ်း
ပြိုပြီး “တဲ့သားရဲ့ချောက်ပါဒီးတဲ့ ဇွေးနှက်ကြီးတွေလာနေလို့”
ဆိုတာ။ ဒါသူ့တစ်ယက်လုံးကပြုလှပ်လာခဲ့တဲ့ မုဆိုးအလှပ်နဲ့
အသက်မေးလာခဲ့တဲ့အကုသိုလ်ကမွန်မိတ်ကြောင့် ဂတိနိမိတ်
အနေနဲ့ ဇွေးနှက်ကြီးတွေထွေထွေလာတာ။ နောက်ပုံသာ မယောက်
က ဘရားဟောလို့ ဂတိနိမိတ်တွေ ပြောင်းလာလိုက်ပုံက
နတ်သပီးတွေက သူ့လာခေါ်လို့ “တဲ့သား၊ သားမိဇ္ဈိုးတွေ

လာနေပြီ” ဆိုတာ ဝယ်ယောက်စာများပြော ဒါဟာ ဂတိနိမိတ် စွမ်းအားတွေပါပဲ။

ဆိုတော့ ခွေးနှက်ကြီးဆွဲလို့ ထိတ်လန့် ကုန်လျှပ်နေ ရတာသည် တခြားလား ဒေါသ၊ ဒေါမနသာ ဝေအနာ ဖြစ်နေ တာလား(ဒေါမနသာဝေအနာဖြစ်နေတပါဘူရား) ခံစားနေရတဲ့ ဝေအနာ၊ ဒေါသ၊ ဒေါမနသာဝေအနာနော် တိုယ့်တိုကိုယ် မကျေနပ်လို့ ဖြစ်တဲ့ဒေါသ၊ အနီးမယား၊ သမီးသားဆိုတဲ့ ပတ်ဝန်းတွေပိုကို မကျေနပ်လို့ဖြစ်တဲ့ ဒေါသနော်၊ တိုယ့်တိုကိုယ် မကျေနပ်တာလဲ (ဒေါသပါဘူရား) မီးပွားဌားရာထူး ဂုဏ်သိန်းကြောင့်လောကကြီးတို့ မကျေနပ်တာသည်း (ဒေါသပါပါဘူရား) နာမည်တွေ ခေါင်းစဉ်တွေ တယ်လောက်ပင် ကွဲသော်ငြားလည်း ဒကာ ဒကာမတွေ ဒေါသကျတော့ အတူဘူပါပဲ။

ဟစ်ခွန်းတော်းရဲဟော

အဲဒီဒေါသက်ခုသည် သေခါနီးကျတော့ ဖြစ်ပေါ်လာတဲ့ ဝေအနာပေါ်မှာ မရှုမိ ပုံးပို့လိုက်လို့ရှိရင်လည်း အဲဒီဒေါသဓ္ထုမလာဘူးလား (လာပါတယ်ဘူရား) အဲဒီလို့ ဒေါသတွေလာလို့ရှိရင် တောယိုက ဂတိနိမိတ်က ခွေးနှက်ကြီးတွေဆွဲမယ်။ ငရဲမီးတွေ ကောက်မယ်။ အဲဒီလို့တောက်

တာတွေဟာ သူပြောဝါပြောလား။ ကိုယ်တိုင်မြင်ရမှာလား (ကိုယ်တိုင်ဖြင့်ရပှာပါဘူရား) ဘုရားက အမှန်နဲ့ တစ်ခွန်းထဲပဲ ဟောတာနော်၊ ဇကဝစန်း=တစ်ခွန်းထဲပဲဟောတာ၊ အခွဲ့
ဝစန်း=နှစ်ခွန်းမပြောဘူး။

ကိုယေသာတို့အားပြီးစွဲ

အဲဒီလိုမြင်တော့ မကြောက်ဘူးလား (ကြောက်ပါတယ်ဘူရား) ကြောက်ပြီ။ ဒီတော့ အဲဒီပုဂ္ဂိုလ်ကြောက်ပြီး သေတဲ့အတွက် သူအကျိုးဓမ္မားသည် တဗြားသွားမှာလား ငရဲသွားမှာလား (ငရဲသွားမှာပါဘူရား) ဒီတော့ ဟယာဂါတို့၊ ကိုယ်ဖြစ်စနတာကို ပသိပြန်ရင်လည်း အဝိဇ္ဇာ၊ အဝိဇ္ဇာနဲ့ သေဆုံးပြန်တော့လဲ တိရစ္ဆာန်ဘုံသွားရှိုးမယ်။ ဖြစ်ပေါ်လာတဲ့ ဝေအနာပေါ်မှာ သည်းမခံနိုင်ဘူး။ အလိုပကျနိုင်လို့ ဒေါသ ဖြစ်ရင်လည်းပဲ ငရဲသွားရှိုးမယ်။ သားရေးသမီးရေး စီးပွားရေးတွေကိုမဆွဲနိုင်မခွာရက်တွယ်ဖက်နေပြန်ရင်လဲ လောက်ရှိုး စီးပွဲးနေတဲ့အခါကျတော့ တဗြားလား ပြီတွာလား။ (ပြီတွာပါဘူရား) ဆိုတော့ သေခါနီးကာလကျတော့ တတယ့် ဒကာ ဒကာမတွေ လောကရယ်၊ ဒေါသရယ် မောဟရယ် အဲဒီတရားတွေက မိမိရဲ့ သစ္စာန်မှာ သည်လို့မျိုး ဝင်ဝင် ဝင်ဝင်ပြီး နေရာထူးလိုက်တော့ ဟော ဒကာ ဒကာမတွေ၊ လောဘတစ်လျဉ်း နေရာပေးလိုက်၊ ဒေါသတစ်လုံးည်းနေရာပေးလိုက်

ဇော်တစ်လျှည်နေရာမေးလိုက်နဲ့ အားကောင်းတဲ့ သူက
ကိုယ့်ကို အုပ်ချုပ်ပြီး လိုရာဆွဲသွားတော့တာပဲ။ ဒောက် . . .
သေခါနီးကျမှ တာတတဲ့ လောဘ ဒေါသ မောဟ ကိုလေသာ
ထွေ အားပြိုင်နေလိုက်ကြတာ၊ ဒေါသက အားကောင်းတော့
ဘယ်သူက အုပ်ချုပ်သလဲ (ဒေါသအုပ်ချုပ်ပါတယ်ဘူးရား)
ဒေါသအုပ်ချုပ်တော့ ဒေါသက “က . . . မင်း ငါလူဖြစ်ပြီ
ငါလူဖြစ်တဲ့အတွက် ငါပို့မဲ့လမ်းကို လိုက်ခဲ့” . . . ဆိုတော့
တဗြားပို့တာလား၊ ငရဲခေါ်တာလား (ငရဲခေါ်တာပါဘူးရား)
ပါသွားပြီ ငရဲပြုည်ကို အမလေးကြောက်စရာကောင်းလိုက်
တာ ရီစရာပြောနေတာ မြောက်လျှန်းပြောနေတာ ကမ်ခွန်းမှ
မပါဘူးနော်။ ဘူးရားဟောတဲ့ တာရားက သည်အတိုင်း
ကိုယ်သွားရမည့်လမ်းစဉ်ပဲ။ ခုနက မပြောခဲ့တဲ့ လောဘ၊
တရာ့ဘာ တွေယ်တာမှုမွေ့ခွဲ့ခွဲ့ မခွဲ့ရက် အစရိုသဖြင့် အဲဒီစိတ်
တွေများ နေရာယူပြီ ဆိုလို့နှိုးရင် ဟော လောဘစိတ်က
“ပင်းလာခဲ့၊ ငါနဲ့အတူသွားပယ် ပြီတဲ့” စသည်ဖြင့် မဖြစ်
ဘူးလား (ဖြစ်ပါတယ်ဘူးရား) အေးဖြစ်ပေါ်လာတဲ့ မမွေတွေ
အပေါ်မှာ ပသိုံ၊ တွေဝေလာပြီဆိုရင် ဟောဟကလဲ “မင်း
ငါလူဖြစ်ပြီ ငါနဲ့လိုက်ခဲ့” ဆိုတော့ တဗြားသွားမှာလား၊
တိရစ္စာန်သွားမှာလား (တိရစ္စာန်သွားမှာပါဘူးရား) ဝိပသာနာ
မရှုတဲ့ ဂုဏ်လိုအတွက် သနားစရာကောင်းလိုက်တာ လောဘ

က လာခေါ်လိုက်၊ ဟိုမှာ ပြိုတာပြည်သွားရအောင်၊
ဒေါသကလာခေါ်လိုက် ငရဲပြည်သွားရအောင်၊ မောဟတ
လာခေါ်လိုက် ထိရွှေ့နှံဖြစ်တာကောင်းတယ် လာလိုက်ခဲ့။
အမယ်ကိုယ့်လူကိုယ်ခေါ်တာ။ ကိုယ့်မှာ ဝိပဿနာဉာဏ်(၀။)
ဉာဏ်ချိန်ခွင်မရှိသူက ဘယ်လိုက်ရင်ကောင်းမလဲ၊ သူများ
ပါစစ်ဖျေား လမ်းဆုံးနေတာနေ။

ငရဲပန်းကိုနတ်ဝန်းထင်

သူများပါးစပ်နဲ့လမ်းဆုံးနေတာ၊ အခု ဒကာ ဒကာမ
တွေ ငရဲပြည်လိုက်မလား ဆိုတော့ ဘယ်သူလိုက်မယ်ပြော
ပလဲ (မလိုက်ပါဘူရား) အခုမှ မလိုက်ဘူးပြောမနေနဲ့။
နွောင်းခဲ့ပြီ။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ် အလောက်
ထျွောက်ရတော့မယ်။ ဓမ္မက သူနှစ်ယာမအတိုင်းအဆာင်
တော့မှား။ ကဲ . . . ငရဲကိုပို့မယ်ဆိုတော့ ဘယ်သူပို့မှာလဲ
(ဒေါသကရို့မှာပါဘူရား) ဒေါသရှိတဲ့ပုဂ္ဂိုလ်က ငရဲပြည်သွား
ဦးမယ်။ ဒေါသဖြစ်နေတဲ့အခါ အမှန်မြင်ရဲ့လား (မမြင်ပါ
ဘူရား) ဒေါသော အတွဲ န ဇနာတိကိုး” အကြောင်းအကျိုး
ဘာမှုမသိဘူး။ အမှန်မမြင်တာတဗြားလား အဝိဇ္ဇာလား
(အဝိဇ္ဇာပါဘူရား) အမှန်ကိုမမြင်တာ တဗြားကြောင့်လား
ဒေါသကြောင့်လား (ဒေါသကြောင့်ပါဘူရား) အပြန်အလှန်
တေားလူးပြုနေကြတာနေ။ သဟအတာပစ္စည်း အညမည

ပစ္စည်းနဲ့ ဟူတ်တဲ့လား (မှန်ပါဘူရာ) အဲသည်လိုမမြင်တဲ့
အခါကျထော့ အပိုဇာရဲ့သတ္တိတလဲ အမှန်ကိုမမြင် အမှား
ကိုတော့မြင်တယ်။ အမှားမြင်တာက အဖွဲးကို အမှန်လုပ်ပြီး
မြင်နေတာ။ အမှန်အတိုင်းမြင်တာမဟုတ်ဘူးနော်။ အဲသည်
တော့ဝရဲ့သည် အင်မတန်ဆင်းရတာ သဘာဝမကျဘူးလား။
(တျေပါတယ်ဘူရာ) အင်မတန်ဆင်းရတဲ့ ငရဲကို သူက
အမှားမြင်တယ်ဆိုတော့ဝရဲ့ခရာက်ရင် Air Con နဲ့ လေအေး
ကက်နဲ့ အအေးပူးလေး သောက်လိုက်၍ အမယ် ဒီလိုချား
ထင်နေမလား၊ သူ့စိတ်ထဲသည်လိုမြင်နေတော်းမြင်နေမှာ၊
ဒါကြောင့် ဘယ်သွားရမယ်ဆိုတာ ဆုံးပြတ်ချက်မကျနိုင်ဘူး။
အကုသိုလ် ဖိမိုးပြီဆိုပါမြဲ့ ဆရာတော်ကြီးရဲ့ အပြောအရ
ပြောရရင် “ငရဲဝန်းတို့ နတ်ပန်းမှတ်လို့” ဆိုးလားကြည့်
• ဒကာ ဒကာမထွေ့ အကုသိုလ်တာ ငရဲပန်းကို ဘာထင်တာလဲ
। (နတ်ပန်းထင်တာပါဘူရာ)

စာရင်းသွင်းထားလိုက်တော့

မိတ္တိန္တက ဗာတ်တို့ပြန်ကြည့်လေး၊ မိတ္တိန္တထား
မိဘခေါ်ကားလို့ ငရဲခဲ့နေရတဲ့ ဗုဏ်လိုတို့ ဒါးခကြီးဘွဲ့ဗြို့နဲ့
ရိပ်ရိပ် ရိပ်ရိပ်နဲ့ သွေးသံရဲရဲ့ မချိမဆန့်ခဲ့နေရတဲ့ ဗုဏ်လိုကို
မိတ္တိန္တကတော်ည့်ပြီး ဟာ သူ့ခေါင်းမှာပန်ထားတဲ့ ပန်းကြီး

ကြည့်လော့ လွှာမလော့ လေး ပုံစွဲခိုင်း အောင်

တလူလိုက်တာ။ အမလေး ပါဝါချင်လိုက်တာဖြစ်လာတယ်။ ဒကာ ဒကာမထွေစဉ်းဟားကြည့် ဟိုမှာက အကုသိုလ်ကြောင့် ဒါးစကြောကြီးနဲ့ ခေါင်းပေါ်မှာ တရိပ်ရိပ်နဲ့ လည်ပတ်ပြီး တစ်ခုချင်း ဖြတ်နေတာ။ သွေးထွေက်သံယိုနဲ့ အမလေး အဘလေး အော်နေတာ သူ့စီတ်ထဲ မြင်လိုက်တဲ့အခါကျ တော့ ဒါ ဒါးနဲ့ အခုတ်ခံနေရတာကို မြင်တာလား နတ်ပန်း ထင်တာလား (နတ်ပန်းထင်တာပါဘုရား) အနားသွားကြည့် အနီးကပ်ကြည့်၊ ဒါ နတ်ပန်းပဲ သေချာတယ်။ သူ့အမြင်က မပြောင်းဘူး၊ အကုသိုလ်က သူ့ကိုပြုနေတာ။ ကံပိစီးနေတာ။ အဲသည်တော့ သူတဲ့ “ခင်ဗျားခေါင်းမှာပန်ထဲးတဲ့ နတ်ပန်း ကြီး ကျွန်ုတော့မေးပါလားခင်ဗျား” အောင်မယ် မဝေးဘဲ နေမှာကြောက်လို့ ရိုရို ကြိုးကြိုး။

ဒါတော့ ဟိုလူက သံသွားပြီ။ ငါအကုသိုလ်တော့ ကုန်ပြီ။ သည်အထူပ်ကြီး ဟိုကောင်ရတော့မယ်။ ဆိုပြီး “က 。。。ရွှေ့” လို့ပေးလည်း ပေးလိုက်ရော ဒကာ ဒကာမထွေ သူထင်တဲ့ နတ်ပန်းလား သေချ်းဆုံးနဲ့ သေရှုမှာလား (သေချ်းဆုံးသေရှုမှာပါဘုရား) ချုပြီ။ တစ်ခါတည်းကို သွေးသံရဲ့နဲ့ ခံလိုက်ရတာ။ ဒကာ ဒကာမထွေရှင်းပြီနော်။ အဲသည်တော့ အဲဒီလို ဒုက္ခကြိုးကို အရင်တဲ့က စောဇာ ပိုင်းက မြင်ရဲ့လား (မမြင်ပါဘုရား) မဖြင်တာဘယ်သူလဲ။ အပို့ဗာ၊ အဲဒီကြောင့် ဒကာ ဒကာမထွေ စဉ်းစားကြည့်။

ဝိပဿနာညာဏ်နဲ့ ကိုယ့်ကိုတိယ် အပိုင်စားထုတ်မထားတဲ့
ပုဂ္ဂိုလ်ရွား အဲဒီငရဲပန်းကို နတ်ပန်းမှတ်လို့ပန်တယ်ဆိုတဲ့
အထဲမှာ “နို့လည်းပါတယ်” လို့သာဖွေက်ယား၊ စောဘေးစီး
Register သွင်းထားလိုက်တော့၊ ရှင်းရဲ့လား။

အပါယ်စာရင်းမဖြစ်ပါစေနဲ့

အေး - ခုတော့ ဒကာ ဒကာမတွေ ငရဲပန်း နတ်
ပန်း ကွဲကွဲပြားပြား သိကြပြီဆိုတော့ ကျူပ်တို့တွေစာရင်းထဲ
သွင်းဖို့လိုသေးလား။ (မလိုတော့ပါဘူး) စာရင်းကပယ်ဖျက်-
တယ်။ ခုတော့ ပယ်ဖျက်ထားတဲ့အထဲရောက်သွားပြီ။ ဘယ်
အထဲရောက်သွားတာလဲ (ပယ်ဖျက်တဲ့စာရင်းထဲရောက်သွား
ပါတယ်) တော်သေးတယ်။ မြန်မြန်ဆန်ဆန်သို့ မြန်မြန်
သတိရလို့၊ မြန်မြန်လေးဝယ်ပေလို့ နှို့မို့ရင် “အပယ်စာရင်း
မတူတ်ပဲ၊ အပါယ်စာရင်း” ပြစ်သွားရင် ကိုယ်ကျိုးကြီး
နည်းရချေခဲ့၍။

အဲဒီလိုအပါယ်စာရင်းထဲ ပါသွားရင် ဘုရားဖွံ့ဖြိုးတယ်
ဆိုတာတောင်သိမှာမဟုတ်တော့ဘူး။ ဒီတော့သေခါနီးကာလ
မှာ ရင်ဆိုင်တွေ၊ ရမယ့်ဘရားတွေဟာ လွှတ်ပဲ့မလား၊ သည်
လိုဖြစ်ရင် အဲဒီအသေတရားကို ရင်ဆိုင်နိုင်တဲ့တရားတွေ
အဲဒီအသေကိုနောင်တစ်ဖန်ခဲသေခိုင်တဲ့တရားတွေ ဘယ်မှာ

ရှိတာလဲ။ တိုးတက်တဲ့ကမ္မာအနိုင်နိုင်မှာရှိရဲ့လား (မရှိပါဘုရား)သည်လိုဖြစ်ရင် မြန်မာနိုင်ငံလို ထေရဝါဒ ပုဂ္ဂိုလာသာနိုင်ငံမျိုးမှာ လူဖြစ်ရတာသည် အပါယ်စာရင်းက ပထ်ဖျက်တယ်လို့ သဘောကျလိုက်(မြန်ပါ) ဆိုတော့ ဒီလိုပုဂ္ဂိုလာသာကောင်းတစ်ယောက် ဖြစ်ပါလျက်နဲ့ ဒီဆေးမသုံးဘူးဆိုရင် ဒီထက်မိုက်တဲ့သူရှိပါပြီးမလား(မရှိပါဘုရား) တော်ဇူးတော်ရှင်လယ်တီဆရာတော်ကြီး အပြောနဲ့ဆိုရင် “ခွင့်သာခိုက်မှုမလိုက်ပါလျှင် အမိုက်နင့်ပြင်ရှိသေးရဲ့လား၊ ခွင့်သာတုန်းမှမရှုန်းပါလျှင် အရှုံးနင့်ပြင်ရှိသေးရဲ့လား” လို့ဆိုရတော့ မယ်။

အဆိုပိုသင့်နောက်တာ

ကောင်းပြီ ဘယ်တော့မှ မအိုတဲ့ မနာတဲ့ မသောတဲ့ ဆေးသည် တခြားဆေးလား၊ ဘုရားဆေးလား (ဘုရားဆေးပါဘုရား) ဟော . . . သစ္စာလေးပါး ဆေးပါးပဲ။ တစ်နည်းအားဖြင့်မရှင်ဆေးပါပဲ။ အဲသည်တော့ဒီဘဝမှာတော့ဆေးကများသောက်ထားတော့ ရင်ထဲရောက်သွားလို့ အဆိုပိုက ပြန်နေပြီ။ အခု ဒကာဒကာမတို့ အဆိုပိုသင့်နောက်တာ။ ပန်ည်းကုယ်ရမှာ။ အဆိုပိုထက်နေလို့ပြေဆေးတွေနဲ့လုပ်နေရတာ။ တော်ကြာလောဘစိတ်ကလာလိုက်၊ ဒေါသစိတ်ကလာလိုက်၊ မောဟစိတ်ကလာလိုက် သားရေး သမီးရေး စီးပွားရေး

လူမှုရေး သည်ကြားထဲ ထပ်ထပ်ပြီး အဆိပ်က ပြန့်နေတာ နော်။ နောက်ထပ် မလာရအောင်။ အဲဒီအဆိပ်တွေတို့ ပပြန့်အောင် ဝိပသသနာရှုနေတာ၊ အဆိပ်တွေကို ဘာလုပ် နေတာလဲ၊ သတ်နေတာနော်။

မြတ်စီတို့ သေမြေခေါ် တိစ္စမရှိဘူး လွန်သွားလို့၊ လွန်သွားလို့။ နောင်သံသရာမှာထပ်ပြီး ပသေရအောင် ပြန့်နေတဲ့အဆိပ်တွေကိုယူတြော်လုပ်နေတာလား။ ပြယ်ဆေး သောက်နေတာလား (ပြယ်ဆေးသောက်နေတာပါဘူး)

လိမ်းလည်းလိမ်း၊ သောက်လည်းသောက်

တရားအားလုံးတို့နေတာ တခြားလုပ်နေတာလား ဆေးသောက်နေတာလား (ဆေးသောက်နေတာပါဘူး) မြတ်ဖို့ဖြင့် အဲဒီတရားမတွေတို့ “အပိဋကပဇ္ဈယာ သခါရ၊ သခါရ ပဇ္ဈယာ ပိဉာဏ် အစရို့သဖြင့် ရွတ်ဖတ်သရုချာယ်ပြီးတော့ ဘုရားခန်းအေးမှုံးမှုံးလုပ်နေတာသည်” တခြားလား၊ လိမ်းဆေး လိမ်းတာလား (လိမ်းဆေးလိမ်းတာပါဘူး) ခင်ဗျားတို့ နှစ်မျိုးလုံးလုပ်လျား။ လိမ်းဆေးလည်းလိမ်းသောက်ဆေးလည်း သောက်။ လိမ်းဆေးလိမ်းလို့လည်း အပေါ်ယံကကုန်နေတာ ပေါ့။ အတွင်းယဲရှိတာတဲ့ သောက်ဆေးလဲသောက်ချုံ။ အဲလို့ နှစ်မျိုးနှင့်စွဲယ် သုံးလိုက်ပယ်ဆိုရင် ဒကာဓကာမတို့ သင့်နေ

တဲ့ အဆိပ်တွေပျောက်သွားပြီးတော့ နောင်ဘယ်တော့မှ
အသေခြားပါဘူး။

သေစိုးသာပြင်

ရှင်းပြီနော်။ အဲသည်တော့ ဒီဂဲ့ဆို့၊ သေခြင်းတရား
ဓတ္ထကို ရင်ဆိုင်နိုင်ဖို့အတွက်မှာ အကာအကာများ ဒါ
အောက်ဆုံးခရီးတို့ ဟောခြင်းဖြစ်ပါတယ်။ အဲဒီသေခြင်း
တရားကို ရင်ဆိုင်နိုင်ဖို့အတွက် ပစ္စိုဗုန်ကနေဘယ်လိုလုပ်ရ^၁
ပလဲ။ ဟိုကရင်ဆိုင်တဲ့ ကိစ္စခြားပြု။ အဲသည်လိုရင်ဆိုင်ရမှာ
သေခြားနေပြီနော်။ သေခြင်းတရားကို ဘုရားဟောဒေသနာ
အတိုင်းမဟာလိုက်တာ။ ခုအော်နှင့် တို့ယု့တို့ယု့ဖြတ်ချက်
ချုံ။ သေခါနီး သသိလို့ ရင်ဆိုင်ရမယ်ဆုံးတော့ အခုံ အကာ
အကာမတွေ အာမြားလုပ်ရမှာလား၊ ပြင်ရမှာလား (ပြင်ရမှာပါ
ဘုရား)

သေစိုးပြင်ရမှာဆိုတော့ လတ်ထက်တော်ကြီးခေါ်တဲ့
ရတနာပုံမဏ်းတုံးမဏ်းတားကြီးခေါ်မှာ ပညာရှိယောအတွင်း
ဝန်ကြီး ဦးဖိုးလိုင်ဆိုတာ လူတို့ရိုးသိတယ်။ မဏ်းတုံနီးမဏ်း
သားတော်သီပေါ်ပင်းတို့ မဏ်း၂-ဆတ်တိုင်တိုင် ရွှေနန်းတော်
တွေ့အမှုတော်ထမ်းသွားတဲ့ ယယာမဏ်းကြီးဦးဖိုးလိုင်၊ မဏ်းကြီး
ခဲ့ “သေစိုးပြင်ဆင်ခြင်း” တို့ သွားသတိမဲ့တယ်။

ကျော်တို့မြန်မာစကားမှာ “က . . . သေဖို့သာပြင် ပေတော့” ဆိုပြီး ပြောပြောမနေကြ။ ပြောနေကျော်ကားဖြစ်တော့ ဘာမှ မလေးနက်လှပါဘူး။ ဒါပေမယ့် တရား သဘောနဲ့ ကြည့်လိုက်တော့ “သေဖို့ပြင်တယ” ဆိုတာ သိပ်လေးနက်ပါတယ။ ဒီမှာ ယောမင်းကြီးဦးဘိုးလိုင်ရဲ့ သေဖို့ပြင်ဆင်ပုံကဖြင့် ပညာရှိ ပီသလွန်းလို့ နှောင်းလူတို့ အတူယူဖွံ့ဖြိုးဖြစ်ပါတယ။

မင်းကြီး နာမကျန်းဖြစ်နေတော့ မသေမီတစ်လ လောက်အလိုမှာ စစ်ကိုင်းက သူ့ငယ်သူ့ငယ်ချင်း ဦးဘိုးတဲ့ ဆိုသူကို ခေါ်ယူပြီး-

“မောင်တူ၊ မင်းနဲ့ဝါဟာ ငယ်သူ့ငယ်ချင်းတွေဖြစ်တယ။ ဒါကြောင့် မင်းကလဲင့်ကို ငယ်ငယ်တဲ့ဗောက်ခေါ်သလိုပဲ ဖိုးလိုင်လို့ပဲခေါ်။ မင်းကြီးတွေဘာတွေခေါ်မနေနဲ့။ ဒို့တွေ အရာတတ်တွောင်းမှာတဲ့ဗောက်တဲ့ စာတွေအပြီးကျက်။ ဘုရား ဝတ်တက်ပြက်ရအောင်။ ငါနဲ့တစ်လလောက်လာနေပေးပါ။ မင်းမီသားစု စားသောက်နေထိုင်ရေးအတွက်လဲ ဒီက ဒေါ်း နှစ်ရာရို့လိုက်ပါဘီ။ သည်ကနေ့ကစပြီး ဘုရားထူးခြင်း၊ မင်းကြီးခေါ်ခြင်းလည်း မပြနဲ့တော့ ငယ်ငယ်ကလိုပဲနေပြီး ဒီအခန်းမှာ မင်းကတော်မှုအစ ဘယ်သားသမီးဘယ်ဆွဲမျိုး မူလဲ မဝင်ပါစေနဲ့ အဲဒါ မင်းငဲ့ကို တူညီပေးပါက္ခာယ်”

ဆိုပြီး စစ်ကိုင်းက ဦးဘိုးတူကိုခေါ်ထားသတဲ့။ အဲ သည်ကစွဲး သူငယ်ချင်းနှစ်ယောက် ငယ်ငယ်ကလိုပဲစာတွေ အောင်ကျက်၊ ငယ်ငယ်တုံးကအကြောင်းလေးတွေကြောလိုက် ဆိုလိုက် စာမြို့ပြန်လိုက်ပေါ့။ အင်း . . . ဘေးလူမြင်ရင် တော့ ဒီအပိုးကြီးတွေ ရူးများနေသလားလို့ ထင်စရာပေါ့။ စာတွေအောင်ကျက်၊ ဝတ်တက်စတုံးလည်း ကျောင်းမှာတုံးက လိုအောင်ဆို၊ ကျောင်းသားငယ်သဘာဝ စိတ်လွှာတိုက်လွှာတိ စိတ်ပါလက်ပါပေါ့လေ။ ဒီလိုနဲ့ နေလာလိုက်တာ တစ်လ လောက်ကြာတော့-

“မဟာင်တူရေး ကနေ့၊ ငါစောစောအိပ်ဓယ်ကွယ်၊ ငါ အိပ်ယာထဲမှာ ဓမ္မစကြာတရားနာချင်တယ်၊ မင်းဓမ္မစကြာ ရွတ်ပြီး ငါတို့ သိပ်ပါကွယ်။ နှဲနာရို့ လောက်ကျရင် ငါတို့နှီးပါ”

လို့ပြောဆိုပြီး အိပ်ယာဝင်တော့တာပေါ့။ အဲ ဦးဘိုး တူကလည်း ပြောဆိုထားတဲ့အတိုင်း ဓမ္မစကြာတွေ အနစ္စ လက္ခဏာသုတေသနတွေရွှေတို့၊ ဘာလာပြုပြီးအိပ်။ နှဲနာရို့ ငါတို့တော့ ပြောဆိုထားတဲ့အတိုင်း မင်းကြီးကိုနှီးတော့ မင်းကြီးအသက်မရှိတော့ဘူး၊ ကွယ်လွှန်သွားရှာပြီ။

က . . . ဒီမှာ ယောမင်းကြီးရဲ့သေဖို့ပြင်ဆင်တာကို ကြည့်တော့ ဘယ်လောက်အတူယူစရာကောင်းသလဲ။ သေ ခါနီးမှာ ဇနီးမယား၊ သမီးသားတွေရဲ့အကွယ်အတာမတွေ ဖြစ်

မှာစိုးလို့တစ်လလောက်တိုင်ကြိုတင်ပြီးဆုံးအခန်းထဲ ဘယ်သူ
မှုမဝင်ရ၊ ဟုတ်လား အမိန့်နဲ့။ အဲသည်ကြားထဲကသားရေး
သမီးရေး၊ စီးပွားရေး၊ နိုင်ငံရေးစတာတွေမဝင်အောင် ကိုယ့်
ကိုယ်တို့ ဘုန်းကြီးကျောင်းသားပေါက်စလေးလို့ အရောင်
အသွေးတင်းတင်း ဆရာဘုန်းကြီးကို ဓကြာက်ရတဲ့ပုံစံမျိုးနဲ့
စာတွေအောင်ကျက်။ဘုရားဝတ်ထက်၊ ကျောင်းတုံးကလိုလေ။
အဲခိုက့်သို့ပြုခြင်းသည်တဗြားလားသေဖို့ပြင်တာလား။ (သေ
ဖို့ပြင်တာပါဘုရား)ဒီတော့သေဖို့ပြင်တယ်ဖို့တော့ ခေါင်းက
လားတွေ၊ လွှမ်းသူပန်းခွဲတွေပြင်ရမှာလား သမထိပ်သုနာ
ဘာဝနာစတဲ့ တုံးသို့လိုအလုပ်လုပ်ရမှာလား (ကုသိုလ်အလုပ်
လုပ်ရမှာပါဘုရား) ဒါက သေခါနီးမှာပြင်တဲ့ သေဖို့ပြင်ခြင်း။
မသေခိုက်ဘဝတာအတွင်းမှာ ဝိဝင့်အနေဖြင့် ဝန့်ပြတ်
အောင်ပြတဲ့ ကုသိုလ်အလုပ်တွေလုပ်ခြင်းတာလည်း တဗြား
လား၊ သေဖို့ပြင်တာလား၊ (သေဖို့ပြင်တာပါဘုရား) ဒီလိုပြင့်
အကာအကာမတွေ ဒီတရားကိုနာဖြီး အသေကောင်းအောင်
ပြင်တတ်ကြပါမလား (ပြင်ကတ်ပါပြီဘုရား) ပြင်တတ်ပြီဆို
တော့ ဒို့တွေသေဖို့ ဘယ်လောက်အသင့်ဖြစ်ပြီဆိုတာ ကိုယ့်
ကိုကိုယ် ဆုံးဖြတ်ချက်ချဖြီးသေဖို့သာပြင်ကြပါတော့။ ဒီဘဝ
ခိုက်ခါသေပြီးနောက်နောင်ဘဝတွေမသေရာဇာင်ကြီးစား
ကြပါ။ဒီလိုမထိုက်တွေန်းရသူးလား(တိုက်တွေန်းရပါတယ်ဘုရား)

အသေပြင်တဲ့တရား

ပြင်ရတော့မယ်ဆိုတော့ ဒီနေ့ဟောတဲ့တရားသည်
အခြားတရားလား၊ အသေပြင်တဲ့တရားလား။ (အသေပြင်တဲ့
တရားပါဘူရား) သေခြင်းဆိုတဲ့ မရကတိ စိန်ခေါ်နှင့်ဖို့
အတွက်။ ဘာတဲ့လဲ။ (မရကတိစိန်ခေါ်ဖို့ပါဘူရား) သေခြင်း
တရားဂိုစိန်ခေါ်ဖို့က တခြားလုပ်ရမှာလား၊ ဒါနလုပ်ရမှာ
လား။ (ဒါနလုပ်ရမှာပါဘူရား) ဒါနလုပ်ရခံယ်ဆိုတော့ ဝိဝင့်
ဒါန၊ ဝိဝင့်သိတဲ့ဒါနနှစ်မျိုးတွင် ဝိဝင့်ဒါနပြုရမယ်။ ဝိဝင့်ဒါန
ဆိုတာ ဝိုပြတ်အောင်ပြုတဲ့ဒါနကူးသို့လ်။ ဝိဝင့်သိတဲ့ဒါန
ဆိုတာ ဝိုကိုတောင်းတပြီး မှိုပြီးပြုရတဲ့ကူးသို့လ် ဆိုတော့
ဝိဝင့်သိတဲ့ဒါနပြုရင် အဝိဇ္ဇာဝစွဲယာ သခ္ပါရာအရ ပုံညာဘိ
သခ္ပါရနဲ့၊ အာနေဇ္ဇာဘိသခ္ပါရဆိုတာတွေ မလာဘူးလား။
(လာပါတယ်ဘူရား) လာတော့ ပုံညာဘိသခ္ပါရ ပစွဲယာ
ကာမ သူဂတိစိုညာကဲ့ မလာဘူးလား။ (လာပါတယ်ဘူရား)
နောက် အာနေဇ္ဇာဘိသခ္ပါရပစွဲယာ ကျတော့ကော ရှုပ၊ အရှုပ
စိုညာကဲ့ ဆိုတာ မလာဘူးလား။ (လာပါတယ်ဘူရား) ယင်း
သည် သေခြင်းတရားကို စိန်ခေါ်လို့ရပါမလား။ (မရပါဘူရား)
ကာမသူတိဆိုတာရော ရှုပ၊ အရှုပဆိုတာရော ဒီဘဝတွေက
အသေကင်းပြုလား။ (မကင်းသေးပါဘူရား) ဆိုတော့ သခ္ပါရ
မှန်သမျှ ပစွဲယာ စိုညာကဲ့မှန်သမျှဟာလည်း သေခြင်းတရား
တို့စိန်ခေါ်လို့မရပါဘူး။

အဲဘီမသေဆေးပဲ

သည်လိုဖြစ်ရင် အဝိဇ္ဇာပစ္စယာ သခ္ပါရာ၊ သခ္ပါရ
ပစ္စယာ ဝိညာကံကို ပြုရမှာလား။ (မပြုရပါဘူရား) ဒီတော့
သေသနတော်က “အဝိဇ္ဇာယတွေဝ အသေသပိရာဂနိရောမာ
သခ္ပါရနိရောမော၊ သခ္ပါရနိရောမာ ဝိညာကံနိရောမော”

အဝိဇ္ဇာချုပ်မှ သခ္ပါရချုပ်မယ်။ သခ္ပါရချုပ်မှ ဝိညာကံ
ချုပ်မယ်။ ဒါဆိုမှ သေခြင်းကို စိန်ခေါ်ရမှာ။ သေခြင်းကို
အကာအကာမတွေ စိန်ခေါ်ရမည့်တရား၊ တစ်နည်းအားဖြင့်
မသေမယ့်တရား အဲသည်တရားပဲ။

သည်လိုဖြင့်မသေမယ့်တရားသည် အဝိဇ္ဇာယတွေဝ
အသေသပိရာဂနိရောမာ သခ္ပါရနိရောမော၊ ဘာနိရောမော
တွေလဲ။ (သခ္ပါရနိရောမပါဘူရား) အဲသည်တော့ သခ္ပါရ^၁
နိရောမာ ဝိညာကံနိရောမော။ ဝိညာကံ။ ပဋိသန္ဓာ ဝိညာကံ
ချုပ်ပြီဆိုတော့ တခြားလား နိဗ္ဗာန်လား။ (နိဗ္ဗာန်ပါဘူရား)
မသေတော့ဘူး။ အဲသည်တော့အကာအကာမတို့သည် ကနဲ့
သခ္ပါရပစ္စယာ ဝိညာကံ ယူမလား၊ သခ္ပါရနိရောမာ ဝိညာ
ကံနိရောမောဖြစ်မှာလား (ဝိညာကံနိရောမော ဖြစ်မှာပါ
ဘူရား) ဒီလိုဖြစ်ရင် ဝေအနာပစ္စယာ တက္ကာဖြစ်မှာလား၊
ဆောင်အနာနိရောမာ တက္ကာနိရောမောဖြစ်မှာလား။ အနီးမယား
သမီးသားစီးပွားရေး၊ ကြီးပွားရေးတွေတွေထွေတွေထွေတော့ တက္ကာ

မတွယ်တာဘူးဆိုတော့တကျာနိရောဓာ။ ရှင်းပြီနော်။ ဆိုတော့
ကာ ဆက်ခါဆက်ခါသွားလိုက်တော့ ကမ္မဘဝပစ္စယာ အတိ
ယူမှာလား ကမ္မဘဝနိရောဓာ အတိနိရောဓာယူမှာလား။
(အတိနိရောဓာယူရမှာပါဘုရား) ဒီတော့ အတိချုပ်ပြီဆို
တော့ အတိရဲ့မူချွာအကျိုးဖြစ်တဲ့ အရာ မရရှာတော့မချုပ်ဘူး
လား။ (ချုပ်ပါတယ်ဘုရား) နိသွေးနှင့်အကျိုးဖြစ်တဲ့ သောက
ပရီဇ္ဇဝဓာက္ခ ဒေါမနသေဆိုတာတွေကောချုပ်မကုန်ဘူးလား။
(ချုပ်ပါတယ်ဘုရား)အေး . . . တစ်သီတစ်တန်းကြီး ချုပ်ကုန်
တာ။ ဒုက္ခ အတုံးအခဲကြီး အကုန်လုံးချုပ်တာ။ ကေဝလသော
ဒုက္ခက္ခန္တသော်လေး။ အဲဒါမသောဆေးဘဲ။ ထယ်လောက်အားရှိ
စရာ ကောင်းသွားလဲ ပရီသတ်တို့။

အဝိဇ္ဇာချုပ်ပြီး သိမျှဆိုတဲ့ ဝိဇ္ဇာလေး တစ်လုံး အသိ
လေးတစ်လုံးကပ်လိုက်တာနဲ့ သခိုရ ဝိညာဏ် နာမ်ရှင်၊
သင့္ကာယတန် ဖသာ စတာတွေဟာ တစ်သီတစ်တန်းကြီး ချုပ်
ချုပ် ချုပ် ချုပ် တုန်လိုက်တာလော နောက်ဆုံး ကေဝလသော
ဒုက္ခက္ခန္တသော ဒုက္ခအတုံးကြီး အတုံးလိုက်အတစ်လိုက်ကို
ချုပ်မသွားဘူးလား။ (ချုပ်သွားပါတယ်ဘုရား)

အားလုံး၊ သေတဲ့ မသာမရှိ

သို့ဖြင့် အဲဒီမသေဆေးဟာ ကယ်နိုင်ငံမှာရှိလဲ၊ မြန်မာနိုင်ငံမှာရှိတာ။ ဦးပွဲင်းတို့၊ ဒကာဒကာမတို့၊ မြန်မာနိုင်ငံတော်ကြီးမှာရှိတာ။ ဒီမှာရောက်နေကြတဲ့ ဒကာဒကာမတွေကိုယ့်မြေတို့ရေနဲ့ဝေးပြီး ဒီဆေးနဲ့ အလှမ်းကွာနေတာ၊ အလှမ်းကွာဝေမယ့် ဓမ္မရှိတာမတူတ်ဘူး၊ ဟို နှစ်ပါင်း နှစ်သောင့်ပါးရာကျော်က ဘုရားကိုယ်တော်မြတ် ဖော်ပေးခဲ့တဲ့ ဆေးBCD-ရာစုလောက်ကအတိုင်း၊ မှန်ရဲ့လား၊ အဲဒီဆေးနဲ့ အလှမ်းကွာနေကြတယ်။ မသာက်ကြဘူး၊ အပျင်းထူးနေကြတာ။ အင်း- ဒကာဒကာမတွေ မသာက်ဘဲနဲ့၊ ချောင်ယိုးထားကြတာ။ ရောဂါပျောက်မှာစိုးလို့။

အခုမှ ဘုရားသားတော်ဖြစ်တဲ့ ဆရာဓတ်ဘုရားကြီး၊ တသောက်ကြုပါ သောက်ကြပါနဲ့၊ အတင်းတိုက်တွေနဲ့ပြီးတော့ကာ တော်တော်ကြာ သေခြင်းဆိုးနဲ့၊ သေမှာစိုးလို့လော့၊ ဒါဇာုရ် ပေတေတေက်တ်တ်မသာက်ချင်ဘူး၊ တရားအားထုတ်ရမယ်ဆိုတော့ “တပည့်တော်တို့၊ မအားသေးလို့တဲ့” မအားသေးလို့၊ ဟုတ်တယ် သေခြင်းတရားကတော့မအားသေးတာဘို့ မဖောင့်ဘူး၊ တနေ့သေတဲ့ မသာတွေအားလုံး၊ သေတဲ့ မသာတွေအားလုံး၊ သေတာဆိုတာတစ်ယောက်မှုမရှိပါဘူး၊ မအားတဲ့ကြားကပဲသေသေသွားကြတာ။ ဦးပွဲင်းတို့၊ ဒကာဒကာမတို့

မအားတဲ့ကြားတယေသလာကြရတဲ့ဘဝတွေ ဘယ်လောက်
များပြုလဲ။

ဆေးနည်းပေးမယ်

ဒီတော့ ဆရာတော်ဘရားကြီးကတော့ မအားတဲ့
ကြားက သေတတ်ကြလွန်းလို့ သေမှာကိုသိလို့ ဒီဆေး ဒီဆေး
ကိုတော့ သောက်ကြပါ သောက်ကြပါနဲ့ ကြိုက်ကြိုက် မကြိုက်
ကြိုက် စွဲတို့က်ရတာ။ ဒါဟာ ကရှုဏာနော်။

ကောင်းပြီ အဲဒီမသေတဲ့ဆေးကို အခုခသာက်ရတော့
ပယ်ဆိုတော့ ဆေးနည်းပေးမယ်၊ အခုဘာလုပ်ရမှာလဲ။ (ဆေး
သောက်ရမှာပါဘရား) ဆေးနည်းရရင် အဲဒီဆေး ကိုယ်ဖာသာ
ကိုယ်ဖော်သောက်။ ရှင်းပြီနော်။ ဆေးနည်းက တခြားမဟုတ်
ပါဘူး။ ကဲမှတ်လိုက်။

စက္ခာ၊ သောထ၊ ယာနာ၊ ဒို့ဒါ၊ ကာယ၊ မနာ
ဒို့ရခြာက်ပါး၊ ဒို့ရထာယ်နှစ်ပါးလဲ။ (ခြာက်ပါးပါ)
ထာ-တပည်တော်တို့ကဖြင့်စက္ခာဆိုတာတွေမသိပါဘူး။ ဒါဖြင့်
သိတာနဲ့မှတ်တို့တော့ အင်လိပ်လို့ရောမှတ်ချင်မှတ်ဉီး။ နေပါ
စေ၊ စက္ခာလို့မသိလဲရပါတယ်။ မျက်စိဆိုတာ မသိတဲ့ သူမရှိ
ဘူး။ ဆိုတော့-

“စက္ခိုစ် ဟနိုစ် ရွှေဝေစ ဥပ္ပါနီ စက္ခိုဝိယာက်၊ တိုက္ခာ
သင်္တိ ဖသေဟာ အသာပစ္စယာ ဝေအနာ၊ ဝေအနာ
ပစ္စယာ တဏ္ဍာ”

ပြီးတော်တွေချုပ်သွားလို့ အကာအကာမတို့ နားလည်ပါမလား
(နားမလည်ပါဘူရား) ဒါကို မိမိတို့ Mother Language
ပျော်ဟုတ်လား မိမိစကားနဲ့ပြောတော့ မျက်စိုး နား နှာ လျှာ
တိုယ် စိတ် ဒါကို အကာအကာမတို့ သိသွားပြီနော်။ သည်
တော့ အကာအကာမတို့ ဆေးနည်းပေးပြီ။ အဲသည်တော့
အကာအကာမတို့မှာ မျက်စိုးမရှိသွားလား။ (နှုပါတယ်ဘူရား)
မျက်စိုးရင် အမြဲတန်း အဆင်းကို မကြည့်သွားလား (ကြည့်ပါ
တယ်ဘူရား) ဒါကို စာလိုပြောတော့ “စက္ခို ဝနိုစ် ရွှေဝေစ
ဥပ္ပါနီ စက္ခိုဝိယာက်” သည်လိုလာတာ။ မျက်စိုးနဲ့ အဆင်း
နဲ့ တွေ့တော့ တခြားပေါ်တာလား မြင်စိတ်ပေါ်တာလား။
(မြင်စိတ်ပေါ်တာပါဘူရား) အဲသည်မြင်စိတ်တစ်ခုပေါ်လာပြီ
ဆိုပါတော့။ ဝနိုစ်သမ္မပါဝ်မှာ သင့်ယတာနာ ဖသာ၊ ဝေအနာ၊
မြင်စိတ်တစ်ခုပေါ်လာရင် ဘာတွေလာမလဲ၊ သင့်ယတာနာ၊
ဖသာ၊ ဝေအနာ မလာဘူးလား။ (လာပါတယ်ဘူရား)

အဲဒီတဲ့သို့၊ ဝေအနာလာတဲ့အခါတ္ထုတော့ ဒီမြင်စိတ်
တလေးအပေါ်မှာ အဆင်းတို့သွားပြီးကြည့်လိုတ်တော့ ဘာ
စိတ်ပေါ် မြင်စိတ်ပေါ်တာကို မသိဘူးဆိုတော့ ခံစားမှုတွေ

လာတယ်။ မြင်စိတ်ပေါ်တာကို သိရင်ခံစားမျှမလာဘူးပေါ့။ မြင်စိတ်ပေါ်တဲ့အခါမှာ အဆင်းကို မြင်သိမိတ်ဖြစ်။ သည် အဆင်းအပေါ်မှာ ခံစားမျှ မဖြစ်ဘူးလား။ (ဖြစ်ပါတယ်ဘူးရား) “ဟာ-သည်အဆင်းကလေးကအြော်တယ်ဟ၊ ညိုတယ်ဟ၊ ချော တယ်ဟ၊ အကြည်းတန်တယ်ဟ” စသည်ဖြင့် အမျိုးမျိုးခံစား နေရတာ။ အခြားလား ဝေဇာနာလား။ (ဝေဇာပါဘူးရား)

အောမကျပါစေနဲ့

ဒီမှာ အဘိဓမ္မာသဘာအရပြောရရင် စာလိုပါ နော်။ စက္ခာ ဆိုတဲ့ မျက်စိက ရွှေပါရုံနဲ့တိုက်ဆိုင်မိတဲ့အခါ စိတ်အစဉ် ဘယ်လိုဖြစ်သလဲဆိုတော့ -

အတီတဘဝင်၊ ဘဝင်စလနာ၊ ဘဝင်ပဇ္ဇာဌာ-ပဉာဏ် ဒါ ရာဝန်းနှင့်၊ စက္ခာပိုလာက်၊ သမ္မာနိုင်နာ၊ သန္တာရကာ၊ ဝုဒေသ၊ အော်-ကြိမ်၊ တဒါရုံ ဂြိုလ်။

သည်လိုလား ဒီမှာ မြင်သိမိတ်ဖြစ်ပို့ဆိုရင် သူ့ရှေ့က စိတ်ဝ-လုံး၊ ဂြိုလ်၊ ရုံ-လုံး၊ ငှုံ-လုံး သူ့ရှေ့ကစိတ် ငှုံ-လုံး ဖြစ်။ အဲဒီနောက်မှ စက္ခာပိုလာက်-မြင်သိမိတ်၊ အဲဒီမြင်သိမိတ် ပေါ်တာနဲ့၊ သူ့နောက်ကဘာလဲဆိုတော့ သမ္မာနိုင်းနှင့် သန္တာရကာ ဆိုတာတွေလာတယ်။ အဲဒီစိတ်တွေက မိမိတို့ ယခုတွေ့ရတဲ့ ရွှေပါရုံဟာ ခုနကပြောသလို လှသလား၊ ချောသလား၊ ညီ သလား၊ အြောသလား၊ စုံင်းနောင်း။ ဒီအခါမှာ “ဟာ-

ချောတယ်ဟဆိုတော့ ရုန္တာတဆုံးဖြတ်ချက်ချာ။ ရုန္တာ
ဆုံးဖြတ်ချက်ချာပြီးမှ လာပြီ၊ ဇောက “မချောဘူးဟ” ထို့
အဆင်းပေါ်မှာ အမြင် မသင့်တော့ ဒေါမနာသာဝေးနာ
အကုသိုလ်ဇေား “ချောတယ်ဟ” ဆိုတော့ သောမနာသာ
ဝေးနာ အကုသိုလ်ဇေား သည်လိုတွေလာတာကို။

အဲသည်တော့ သည်အဆင်းအပေါ်မှာ သဘောကျ
တာသည် တြေားလား၊ တဏ္ဍာသား (တဏ္ဍာပါဘူးရား)
တဏ္ဍာဆိုတော့ အကုသိုလ်ဇောလာပြီ။ ဒါကြောင့် ဘုရားစတဲ့
သူခတ်ကောင်းတွေက မြင်မှုအပေါ်မှာ လောဘာ၊ ဒေါသာ
အကုသိုလ်တွေ မခေါ်မီစေဖို့ “ဒီဇွဲ ဒီဇွဲမတဲ့- မြင်လျှင်
မြင်ကာမျှမှုတ်ပါ”။ ဇောအထိ ဇရာက်ပါစေနဲ့ ဇောကျမခံ
ပါနဲ့လိုဆိုတာ။

မကြည့်, မမြင်, မသိ

ခုတော့ ဒီမြင်မှုကို သာယာတာတာကျာ၊ သည်
အဆင်းကိုစွဲလန်းတာသည် တြေားလား ဥပါဒီန်လား၊
သည်အဆင်းလေးကိုကြည့်ဖို့ အားထူတ်ကြံးလားနေတာ
တြေားလား ကံလား (ကံပါဘူးရား) သည်တော့ ကမ္မဘဝ
ပစ္စယာ ဇာတိ၊ ဇာတိဆိုတော့မျက်စိနဲ့၊ အဆင်းနဲ့တိုက်လိုက်
တဲ့အခါမှာ အဆင်းအပေါ်မှာ သဘောကျတဲ့ အခါကျတော့

လောကဖြစ်တဲ့အတွက် တဗြားလာတိလား၊ ပြီတ္ထားလာတိလား၊
(ပြီတ္ထားလာတိပါဘုရား) အလိုမတျေဘူးဆိုလိုရှင် အခြားလား၊
ဒေါသလား၊ ဒေါသနဲ့၊ ဥပါဒါန်မပြစ်ဘူးလား၊ ဒေါသနဲ့。
ကံမြောက်ဘူးလား (မြောက်ပါတယ်ဘုရား) ကမ္မဘဝ
ပစ္စယာ အတိဆိုတော့ ဒေါသနဲ့ဖြစ်သော အတိဟူသည်
တဗြားလာတိလား၊ ငရဲ့လာတိလား (ငရဲ့အာတိပါဘုရား)

အဲသည်လိုမျက်စိနဲ့၊ အဆင်နဲ့တိုက်လို့ မြင်ဆိုစိတ်
ကလေးအပေါ်မှာ မိမိတို့ကနေပြီး မသိဘူး မကြည့်ဘူး
မကြည့်ရင် မမြင်ဘူး မမြင်ရင်မသိဘူး၊ အဲဒီလို မမြင်မသိ
တော့တဗြားလား မောဟလား (မမာဟပါဘုရား) မောဟနဲ့၊
အစွဲဖြစ်တာ တဗြားလား၊ မောဟနဲ့၊ ဥပါဒါန်ဖြစ်တာလား
(ဥပါဒါန်ဖြစ်တာပါဘုရား) ဖြစ်တော့ မောဟနဲ့ရော ကံ
မြောက်လား (မြောက်ပါတယ်ဘုရား) ကမ္မဘဝပစ္စယာ အတိ
ဆိုတော့တဗြားအာတိလား၊ တိရစ္စာန်အတိလား (တိရစ္စာန်
အတိပါဘုရား) သို့မဟုတ် အသူရတာယ်အစိုးပါပဲ။

သေဆေးဖော်စားနောက်တာ

အဲဒီကဲ့သို့၊ ငရဲ့အာတိ၊ ပြီတ္ထားလာတိ၊ တိရစ္စာန်အာတိ
သည် အမျိုးမျိုးသော အတိတွေဟာ ဒကာဒကာမတွေ
သေခါနီးကာလကျတော့ လာပြီးကြိုတာနဲ့၊ ဟိုဘက်ဘဝမှာ
မဖြစ်ဘူးလား၊ (ဖြစ်ပါတယ်ဘုရား) အဲဒီလို အတိတွေ တွေ့

ရအောင် ကြံရအောင် ဖန်တီးနေတာသည် တခြားသူတွဲလား
မိမိကိုယ်တိုင်လား။ (မိမိကိုယ်တိုင်ပါဘုရား) အထိရရှင်သေ
ရမှာ အမှန်သိရက်နဲ့ ဆတိတစ်ဖန်ရပါ။ ကြီးစာခြင်းသည်
တခြားလား သေဆေးဖော်တာနေကြတာလား။ (သေဆေး
ဖော်စားနေကြတာပါဘုရား) အခုက္ခားမှာက တာဆေးလဲ။
(မသေဆေးပါဘုရား) မသေဆေး . . . မသေဆေး . . .။

အသည်တော့ “တပည့်တော်တို့ဘုရား အရှင်ဘုရား
ခုနကပြောသလိုပဲ ကရိုကဝ ဆေးမှားကြီးတွေ သောက်ခဲ့ပါ
တာ သည်တစ်ထိုင်အောင်ပါပဲ။ ဒကာဒကာမတို့ တစ်ဘဝ
ကဲ ဆေးမှားသောက်တာလား၊ သံသရာတစ်လျှောက်လုံး
သောက်ခဲ့တာလား။ (သံသရာ တစ်လျှောက်လုံးပါဘုရား)
ခုတော့ဖြင့် ဆရာသမားနဲ့တွေ့ထို့ သံသရာတစ်လျှောက်လုံး
ဆေးမှားသောက်မိခဲ့တဲ့အကြောင်းသိရပါ။

အပိဋ္ဌာပစ္စယာ သံခါရာ ခို့တော့ တခြားလား။
ဆေးမှားသောက်တာလား။ (ဆေးမှားသောက်တာပါဘုရား)
သမုဒယသစ္ာလုပ်တာသည် ဆေးမှန်လား၊ ဆေးမှားလား။
(ဆေးမှားပါဘုရား) သမုဒယ အတိတ်က လုပ်ခဲ့တဲ့အတွက်
အခုဘာရတာလဲ။ (ခုက္ခာရတာပါဘုရား) ခုက္ခာသစ္ာဆိုတာကဲ့ကာ
တခြားလား ခန္ဓာဝါးပါးရတာလား။ (ခန္ဓာဝါးပါးရတာပါ
ဘုရား) ခန္ဓာဝါးပါးရတာနဲ့ တပြုင်နက်ပဲ တခြားဖြစ်မှာလား

သေမှာလား။ (သေမှာပါဘုရား) သည်ကဝတော့ အတိတ်က
မထိလို့ မိုက်မှားလို့ ခြေလွန်လက်လွန်ဖြစ်ခဲ့တဲ့အတွက်
သေရှုံးမယ်နော်။ သေရှုံးမယ်။ ရှင်းရဲ့လား။ ဒီလိုဖြင့်
မိမိတို့ကသံသရာတစ်လျှာက်လုံးသေဆေးတွေ သောက်ခဲ့မိ
လို့ သေကြရတယ်ဆိုတာပေါ်ပြီလား။ (ပေါ်ပါပြီဘုရား)

နှစ်ခုတို့က်တစ်ခုပေါ်

အဲသည်တော့ နောင်မသေရအောင် မျက်စိန့်၊ မြင်
တိုင်း မြင်တိုင်း၊ နားနဲ့ ကြားတိုင်း ကြားတိုင်း တခြား
ဝင်ရမှာလား၊ မဂ္ဂင်ဝင်ရမှာလား။ (မဂ္ဂင်ဝင်ရမှာပါဘုရား)
ဥဟာ- မသေဆေးကလာပြီနော်။ မြင်တဲ့အခါမှာ စက္ခာစပို့စ ပဋိစ္စ
ရူပေ စ ဥပ္ပါန်တို့ စက္ခာပို့ညာကဲ ဆိုတာလာတယ်။ မျက်စိန့်၊
အဆင်းမတို့က်ဘူးလား (တို့က်ပါတယ်ဘုရား) ဒကာဒကာမ
တွေ သည်နေရာမှာ ဘာမှ မကျေနပ်စရာ သံသယ ဝင်စရာ
မရှိဘူးနော်။ မျက်စိရှိတာ လူတိုင်းအသိပဲ။ ဒါကို အသေးစိပ်
ထပ်ခဲ့မယ်ဆိုရင် ရုပ်နာမ် ပရာမတ်တွေ အများကြီးထွက်လာ
ဦးမယ်။ အဆင်းနဲ့ ရုပ်နဲ့တို့က်တော့ မြင်စိတ်မပေါ်ဘူးလား။
(ပေါ်ပါတယ်ဘုရား) အဲမိအဆင်းကို သောက်ဗျား၊ မိန်းမ
ပုဂ္ဂိုလ်သွေးပါလို့ ပြောလို့ရပါမလား။ (မရပါဘုရား) မျက်စိ
ကိုလည်း သောက်ဗျား၊ မိန်းမ ပုဂ္ဂိုလ်သွေးပါလို့ ပြောလို့ရပါ
မလား။ (မရပါဘုရား) သည်လိုဖြစ်ရင် မျက်စိန့်အဆင်းသည်

အခြားလား ရှုပ်လား။ (ရှုပ်ပါဘုရား) သည်လိုဖြစ်ရင် ရှုပ်နှစ်ခု တိုက်သောကြောင့် ဟောဖီမှာ နာမ်ထစ်ခုဆိုတဲ့ ဝိညာဉ် စိတ်ထစ်ခုမပေါ်ဘူးလား။ (ပေါ်ပါတယ) ဒါကို ပဋိစ္စသမျို့ပို့ သဘောအရ နှစ်ခုတိုက်လို့ နှစ်ခုတိုက်တဲ့အထဲမှာ ပုဂ္ဂိုလ် သွောက်ပါ ပါ၊ မပါ (မပါ ပါဘုရား) နှစ်ခုတိုက်တဲ့အထဲမှာမှ အကြောင်းနှစ်ခုတိုက်လို့မှ ပုဂ္ဂိုလ်သွောက်ပါ မပါဘူးဆိုရင် တစ်ခုအကျိုးပေါ်တဲ့အထဲမှာ ပုဂ္ဂိုလ်သွောက်ပါနိုင်ပါမြို့မလား။ (မပါနိုင်တော့ပါဘုရား) ရှင်းပြီနော်။

ငရဲ့မျိုးစွဲတွေ

အကျိုးတစ်ခုပေးရာမှာ ပုဂ္ဂိုလ်သွောက်မပါဘူးဆိုတဲ့ နောက်တော့ ဒကာဒကာမတွေ မြင်စိတ်တစ်လုံးပေါ်တာ ပုဂ္ဂိုလ်သွောက်မပါတော့ဘူး။ ပုဂ္ဂိုလ်သွောက်ပါ မပါဘူးလို့ သိ လိုက်ခြင်းသည် တခြားသေတာလား သွောက်မီနိုး သေတာ လား။ (သွောက်မီနိုးသေတာပါဘုရား) အဲဒါမသေဆေးပဲ။ ဘာကြောင့်လဲဆိုတော့ သွောက်မီနိုး အစရှိတဲ့ မီနိုးတွေဟာ ငရဲ့မျိုးစွဲတွေကိုးပျော်၍ သံသရာမှာ အမျိုးမျိုးခေါင်းပြောင်းပြီး တော့ သေအောင်လုပ်ခဲ့တာ။ သွောက်မီနိုးဆိုတော့ ကျွန်တဲ့ မီနိုးတွေ အကုန်မပါဘူးလား။ (ပါပါတယဘုရား) ဘဝသံသရာ မှာ အမျိုးမျိုးခေါင်းပြောင်းပြီးတော့ မသာပေါ်ခဲ့တဲ့ အဲဒီ တရားသည် ဘယ်သူလဲ (မီနိုး) ဘယ်သူပါတိမ့် (မီနိုးပါဘုရား)

အကြောင်းနဲ့အကျိုးနှစ်ခုစပ်

ယခု ဒကာဒကာမတို့ကိုကြည့်လိုက်တဲ့အခါကျွတော့
ဟော မျက်စိဆိုတာရပ်တရားပဲ၊ အဆင်းဆိုတာလည်း ရုပ်
တရားပဲ။ ရုပ်မှုန်းကိုသိပြီဆိုတော့ ငါလို့ပြောလို့ရသေးလား။
(မရတော့ပါဘူရား) ယောကျားမိန်းမလို့ ပြောလို့ရသေးလား
(မရပါဘူရား) ယောကျားမိန်းမ ငါသူ သတ္တဝါပျောက်သွား
တာ အခြားမြင်လို့လား၊ ရုပ်မြင်လို့လား (ရုပ်မြင်လို့ပါဘူရား)
အဲဒီရုပ်နှစ်ခု အကြောင်းနှစ်ခုတို့က်လို့ ပေါ်လာသည့် နာမ်
သည်ပင် ဟိုအကြောင်းထဲမှာမှ ယောကျားမိန်းမ ပုဂ္ဂိုလ်
သတ္တဝါ မပါဘဲနဲ့ အကျိုးထဲမှာရော ပါနိုင်ပါမလား။ (မပါပါ
ဘူရား)

သည်လိုဖြင့် အကျိုးထဲမှာ အခြားပေါ်တာလား
ခန္ဓာပေါ်တာလား။ (ခန္ဓာပေါ်တာပါဘူရား) အကြောင်းက
လည်းပဲ ပုဂ္ဂိုလ်သတ္တဝါလား အကြောင်းတရားလား။ (အ^၁
ကြောင်းတရားပါ) သည်လိုဖြင့် အကြောင်းကို ပဋိစ္စ၊ အကျိုးကို
သမ္မပါဝါ၊ အကြောင်းနဲ့အကျိုးနှစ်ရပ်စပ်တော့ ပဋိစ္စသမ္မပါဝါ
ဆိုတာ ဒကာဒကာမတို့ စိတ်ထဲမှာ ဥာဏ်ထဲမှာ ထင်ထင်ရှား
ရှားလေး ပေါ်လိုက်တော့။

ရပ်နာမ်ရှိမှ မသေဘေး

ဝန္တစွဲသမုပ္ပါဒ်ဆိုတာ တခြားမှ မဟုတ်ဘဲ၊ ရပ်နာမ်
ပါ ရှင်းရဲ့လား။ (ရှင်းပါပြီဘူရား) ခုနက မျက်စိနဲ့၊ အဆင်း
သည် အခြားလား ရုပ်လား။ (ရှင်ပါ) ဟောသည် မြင်စိတ်
ကလေးသည်အခြားလား နာမ်လား။ (နာမ်ပါဘူရား) လို့ရင်း
ပြောလိုက်ရင် ရုပ်နဲ့နာမ်ပဲ ပေါ်တာပေါ့။ ရုပ်နဲ့နာမ်ကို အရှိ
အတိုင်း ရုပ်နဲ့နာမ်လို့ မြင်ရင် အခြားလား သဏ္ဌာယိုင့်
သေတာလား။ (သဏ္ဌာယ သေတာပါဘူရား) မသေဆေး
သောက်ပြီနော်။ သဏ္ဌာယိုင့်သေပြီဆိုတော့ အဲဒီမြင်စိတ်
ကလေးသည်မြင်ထယ်လို့ တစ်ချက်ကလေးသိလိုက်တဲ့အချိန်
မှာရှိသေးရဲ့လား။ (မရှိတော့ပါဘူရား) သည်တော့ မြင်စိတ်
ကလေးသည် အခြားလား အနိစ္စလား။ (အနိစ္စပါဘူရား)
ဟော- အဲဒီလို့ အနိစ္စပြစ်နေထယ်ဆိုကတည်းက ချမ်းသာပါ
မလား။ (မချမ်းသာပါဘူရား) မချမ်းသာတဲ့အတွက် သူသည်
တခြားလား ဒုက္ခလား (ဒုက္ခပါဘူရား) သည်လိုဖြင့် ဒုက္ခ
မဖြစ်အောင်ဆွဲထားလို့ရပါမလား။ (မရပါဘူရား) မရသော
ကြောင့် မြတ်စွာဘူရားကအတွက်လို့ ဟောတာလား အနတ္တလို့
ဟောတာလား။ (အနတ္တလို့ဟောတာပါဘူရား) အော်-ဟောဒီ
မြင်စိတ်ကလေး တစ်လုံးပေါ်လာတာသည် အနိစ္စရယ်၊ ဒုက္ခ
ရယ်၊ အနတ္တရယ် ဒီလိုလက္ခဏာတွေမလာဘူးလား။ (လာပါ

တယ်ဘူရား) အဲဒီ လက္ခဏာကို မြင်တာသည် တခြားလား
မဂ်ဉာဏ်လား။ (မဂ်ဉာဏ်ပါဘူရား) ဝိပသုနာဉာဏ်
မဂ်ဉာဏ်လို့ခေါ်ပါတယ်။ အဲဒီမဂ်ဉာဏ်လည်းဝင်လိုက်ရော
အော်-ဟောသည် မြင်တဲ့အပေါ်မှာ အခြားရတာလား။ မဂ္ဂိုင်
ရတာလား။ (မဂ္ဂိုင်ရတာ ပါဘူရား)

အဲဒီမဂ်ဉာဏ်သည် မိမိရဲ့ မြင်စိတ်ကလေးအပေါ်မှာ
ဖြတ်ဖြတ် ဖြတ်ဖြတ်သွားတဲ့အတွက် မဂ်ဉာဏ်ဆိုတာအဲသည်
မြင်စိတ်ကလေးရဲ့ အနိစ္စ ဓါက္ခ အနတ္ထကို မြင်တဲ့ဉာဏ်ကို
ခေါ်ပါတယ်။ အဲဒီမဂ်ဉာဏ်ကနေပြီးတော့ မြင်တိုင်းမြင်တိုင်း
မဂ်ဉာဏ်ရပြီဆိုရင် တခြားဉာဏ်လား၊ ဝိပသုနာဉာဏ်လား
(ဝိပသုနာဉာဏ်ပါဘူရား) ဝိပသုနာဉာဏ်ကနေ တစ်ခါ
ထပ်ရှုရင်းရှုရင်းနဲ့ တစ်ပြည်းပြည်း ဒီဉာဏ်ကနေ မုန်းဉာဏ်
မရဘူးလား၊ အဲဒီမုန်းတဲ့ဉာဏ်ကနေပြီး နောက်ဆုံး ဆုံးတဲ့
ဉာဏ်မလာဘူးလား။ (လာပါတယ်ဘူရား) နောက်ဆုံးဆုံးတဲ့
ဉာဏ်ဆိုတာ တခြားဆုံးတာလား ရုပ်နာမ်ဆုံးသွားတာလား
(ရုပ်နာမ်ဆုံးသွားတာပါဘူရား) ရုပ်နာမ်ဆုံးတယ်ဆိုတော့ ရုပ်
နာမ်ရဲ့ဟိုဘက်မှာ အခြားရှိတာလား၊ ရုပ်နာမ်မဖြစ်မှုရှိတာ
လား။ (ရုပ်နာမ်ပရှိတာပါဘူရား)

ဒီလိုဖြင့် ရုပ်နာမ်မရှိတာသည် အခြားလား၊ နိုတ္ထာန်
လား။ (နိုတ္ထာန်ပါဘူရား) နိုတ္ထာန်မှာရော နာမ်ရုပ်ရှိရဲ့လား (မရှိ

ပါဘုရား) ရုပ်နာမ်မရှိတဲ့အဲတွက် နာမ်ရုပ်ရှိမှသာ မသာပေါ်
နိုင်တာ၊ နာမ်ရုပ်မရှိရင် မသာပေါ်ပါပလား။ (မပေါ်ပါဘုရား)
သောမပေါ်တော့ ရုပ်နာမ်မရှိတာသည် တဗြားလား၊ နိုဗ္ဗာန်
လား။ (နိုဗ္ဗာန်ပါဘုရား)

နိုဗ္ဗာန်မှာ သေခြိုးမှာလား

ရုပ်နာမ်မရှိတဲ့ အသေမရှိ၊ အသေမရှိတဲ့ နိုဗ္ဗာန်၊
အမတာ၊ နောက်ပြီး၊ အမရာ၊ အမရိတာ > အမြိုက် ဒီလိုလာတာ။
ဒီတော့ ဒကာဒကာမတွေ နိုဗ္ဗာန်မှာသေခြိုးမှာလား။ (မသေ
တော့ပါဘုရား) ဘာတဲ့ အမရိတာ သေခြင်းမရှိ၊ အမြိုက်ဆိုတာ
သေခြင်းမရှိ။ ဒါပါပဲ။ ဒီလိုဖြစ်ရင် မသေတဲ့ ဆေးသည်
တဗြားဆေးလား၊ မဂ္ဂိုင်ဆေးလား။ (မဂ္ဂိုင်ဆေးပါဘုရား) ဒါ
ဖြင့်ရင် ဒီနောကာဆေးနည်းဖော်ဝေးတာလဲ၊ မဂ္ဂိုင်ဆေး (ဝါ)
မသေဆေးကိုဖော်ပေးလိုက်တာ။ ကဲတာ ဆရာဝန်ကြီးတွေကို
ဒီက မြန်မာပြည်ကလာတဲ့ ဦးပွဲ့ပွဲ့ကဖြင့် ဒီနောက်မှာ
ခေတ်ပိုသိပိုပညာရှင်ကြီးတွေတောင် မဖော်စပ် မထုတ်လုပ်
နိုင်သေးတဲ့ မသေဆေးကိုပေးခဲ့ပါဖြစ်တဲ့ဟာ။

ရှာမှတ်မြှုပ်မည်

အဲဒီဆေးနည်းရပြီဆိုရင် ဒကာဒကာမတို့က ချောင်
ထဲထိုးထားရမှာလား၊ သောက်ရမှာလား။ (သောက်ရမှာပါ

ဘုရား) လျောင်း ထိုင်၊ ရပ်၊ သွား လေးပါးသော ကြရှိယာ
ပုဂ္ဂိုလ်မှာ ဒကာဒကာမတွေ မရပ်ပနား အကြားမပြတ် ရှုမှတ်
ကြရမယ်။ ကဲသည်လိုဖြင့် ဆိုကြည့်စမ်းပါဉီး -

“မနားပရပ် ကြားမပြတ် ရှုမှတ်မြှုပူမည်”

တစ်ခါတည်းမှုကို လျောင်းထိုင်ရပ်သွား ကြရှိယာပုတ်
င့်ပါးဖြင့် တစ်ခါတည်း ဆတ်ရှုနေမယ်ဆိုရင် အဲဒီဖြစ်ပျက်
ဥက်တွေဟာ တဖြည်းဖြည်းရင့်ကျက်မလာဘူးလား။ (လာ
ပါတယ) မြင်လာရာကနေ ရုပ်နာမ်ကို မုန်းလာမယ်။ ငြီးငွေး
လာမယ်။ နိုဒ်နှုန်းတို့ပေါ့လေ။ မုန်းလာရင် ဒကာဒကာမတွေ
မုန်းတဲ့မျက်နှာဘယ်ကြည့်ချင်ပါတော့မလဲဖျှေ။ အဲ-=ကိုယ်ချစ်
ခင်နှစ်သက်တဲ့ မျက်နှာကျတော့ ထပ်တလဲလဲကြည့်တာ။ မုန်း
တဲ့မျက်နှာကျတော့ တော်ပြီ နောက်ဘယ်တော့မှ မကြည့်
တော့ဘူး။ အော်- သည်လိုဖြစ်လာတယ်။

ဓမ္မပဏ္ဍာဌှုင့် တော်းဇူးဆင်ခြင်း

အဲဒီတော့ ဖြစ်ပျက်သခါရတွေအပေါ် မုန်းလာပြီ
ဆိုတော့ မကြည့်ဘူး၊ ဟိုဘက်လှည့်လိုက်တယ်။ လှည့်တယ်
ဆိုတာက တခြားလှည့်တာလား၊ ဥာဏ်ကလှည့်တာလား။
(ဥာဏ်ကလှည့်တာပါဘူး)။ ဥာဏ်နဲ့လှည့်တော့ မုန်းတဲ့
မျက်နှာမမြင်တော့ဘူး။ မုန်းတဲ့ မျက်နှာမမြင်ဘူးဆိုတော့
ဖြစ်ပျက်ရှိတဲ့ နာမ်ရပ်ကို မမြင်တော့တာ။ တစ်နည်းအားဖြင့်

နာမ်ရှင်တို့ဖြစ်ပျက်လို့မြင်ပြီး မူန်းဥာဏ်ဝင်လာတာ။ သို့မျှ မူန်းဥာဏ်ကနေ ဆုံးဥာဏ်တတ်ရမှာကို။ ဒီတော့ဖြစ်ပျက်တွေ ကို မြင်နေတာသည် တခြားလား ရုပ်နာမ်လား။ (ရုပ်နာမ် ပါဘုရား) အော်-ဖြစ်ပျက်ရှိတာက ရုပ်နာမ်၊ မရှိတာသည် နိုဗ္ဗာန်၊ မရှိမူန်းသိတာကမဂ်ဥာဏ်၊ အဲဒီတော့ ဒကာဒကာမ တွေ မဂ်ဥာဏ်သည် ဒကာဒကာမတွေကို ဘယ်တော့မှ မသေအောင်ပေးတဲ့ဆေးပါပဲ။ ဘုရားဆေးပဲ။

အဲဒီဆေးနည်းတွေကို နာကြားနားထောင်မှုတ်သား တာသည် တခြားလား လိမ်းတာလား။ (လိမ်းတာပါဘုရား) ဆေးတော်နည်းလမ်းအတိုင်း ဖော်စပ်ပြီးအားထုတ်မှုစသည် ပြုတာသည် တခြားလား။ သောက်တာလား (သောက်တာပါဘုရား)

ကဲ-ဒီတော့ အသည်ဆေး ဘယ်မှာပေါ်တာလဲ ဘယ်မှာရှိတာလဲဆိုတော့ ပြန်ဟာနိုင်ငံမှာရှိတယ်။ ဒါကို ဘုန်းကြီးက ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဥပန်သုယကိုခံယူပြီး ယခုလို ဓုဒ္ဓရယာဘုရားဖူး ဓမ္မခူတာခရီး စဉ်မှာ စက်ာပူနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ဆရာဝန်ကြီး ဒေါက်တာဦးမောင်မောင်ဆေးဒေါက်တာဦးအောင်သန်း စတဲ့ ဆွဲတော်မျိုးတော် ဒါယကာဒါယကာမများကိုကျေးဇူးလုံးဆပ်တဲ့ အနေနဲ့ ဓမ္မပဏ္ဍာ ဓမ္မလက်ဆောင်အဖြစ် ပေးခဲ့ရပါတယ်။

အဲ-မီနေရာမှု၊ တစ်ဆက်တည်းတို့တို့တဲ့ အကာယ်
၍၊ အကာကြီးတို့တွေအကြောင်းညီညွတ်လို့၊ ကိုယ့်ပြည်ကိုယ့်
ရွာပြန်ရောက်လာလျှင်လည်း မြန်မာနိုင်ငံမှာရှိတဲ့ တရားရိပ်
သာ အသီးသီးသို့၊ သွားဓရာက်ပြီး ဓမ္မအမြိုက်ရည်များ
သောက်သုံးနိုင်ကြပါစေလို့ ဆန္ဒပြပါတယ်။ ဘုန်းတို့၊ မိုး
ကုတ်ဝိပဿာဓမ္မရိပ်သာမှာလဲ နှစ်စဉ်လစဉ်ဆိုသလို တရား
စခန်းများရှိနေတော့ တရားပတ်စခန်းများခဲ့၏ ကြိုကြိုက်ရင်
လာရောက် စခန်းဝင် အားထူတ်နိုင်ပါတယ်လို့ ဒီနေရာက
ဖိတ်မန္တကပြရပါတယ်။

ယခုတော့ဖြင့် တရားပွဲတိုးသီးသန့်၊ အခါးအစဉ်မဟုတ်
ဘူး ဓမ္မဒုတခရီးစဉ်လေးတစ်ခုအတွင်း တို့တောင်းသော
အချိန်ကာလလေးမှာကြုံမည်သောဓမ္မအသနာဖြင့် “အမြိုက်
လက်ဆောင်” ကျေးဇူးပြရသည်ကိုပင် ကြည်နဲးအားရရှိကြ
ပါစေဆိုတာ ပတ္တနာအမှုပြုရင်းဖြင့် ပဋိစ္စသမုပ္ပါဒ်အဓိပ္ပာယ်
ကို အလွယ်တကူမှတ်သားနိုင်ပါစေခြင်းပဲ ကြုံမည်သော
လက်လေးကို “အမြိုက်လက်ဆောင်” အဖြစ် လက်ဆုံး
ကမ်း နှုတ်ဆင့်ကမ်းဖြန်၊ ဝေခဲ့ပါတယ်။

အပိုဇ္ဈာ ဘယ်မှာနေ၊ ပိမိစိတ်မှာနေ။

တစ်ခါတေလေ မိုက်မဲမှု၊ သခါးရကိုပြု။

သခါးရပြုတော့ ပိညာက်တွယ်၊ နာမ်ရှုံးအိမ်ကိုဆွယ်။

အမှုပြောက်သွယ်မှုန်တဲ့ ခါးကောင်းစွာတပ်ဆင်ထား။

အာရုံခြောက်ပါး တွေ့ဆုံးသော်၊ ဝိဉာဏ်ခြောက်ပါး
ဆိုင်ရာပေါ်။

ဖော်လာလေတဲ့ အာရုံများ၊ ကောင်းစွာသူခဲ့စား။

ခံစားပြီးတော့ လိုချင်ပြန်၊ စွဲလမ်းဥပါဒါန်။

ဥပါဒါန်ကြောင့် ရလိုမှာ၊ ကံတွေကံတွေ ထပ်ဆင့်ပြု။

ကံပြုမိတော့ ဘတိပေါ်၊ နာမ်ရုပ်အသစ်ခေါ်။

နာမ်ရုပ်ပေါ်တော့ အိုး၊ နာ၊ ဆုံး၊ သေတော့ ခေါင်းတစ်ထဲး။

(၃-ခေါက်ဆိုသည်)

အသနာနိဂုံး

ကဲ ... ပဋိစ္စသမ္မပါဝီဒေသနာတော် အနုလုံ
ပဋိလုံနှင့် တိုက်ဆိုင်ပြီး သည်မြန်မာအေသာ လတ်ဗနဲ့ နှလုံး
သွင်းကာ သင့်တင့်မောအချိန်း သင့်တင့်သော နေရာမှာ
တရားအလုပ်အားထုတ်ရင်း ထပ်ဆင့်သာသနာပြုနိုင်ကြပါစေ
ဟုတိက်တွန်းရင်း - ကဲ ဒါလေးကို သံပြုင်ရွတ်၍ တရားပွဲ
သိမ်းကြပါစိုး။

ဗုဒ္ဓမြတ်စွာ သာသနာ ကမ္မာမြေသို့ ချုပ်းစေသောင်
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ပါနေသို့ လင်းစေသောင်

သာဓု . . . သာဓု . . . သာဓု

၁၁
အောင်ဝန်ဆရာတော်
ဘဒ္ဒန္တသနမြွှေ့သာရု (မယာကမ္မာနာစရိယ)
စတင် (၄)
“မျှေးဆုံးကြား-မသေခေါ်တာရာ”

ပထားလိုက် - ၁၉၆၆ ခုနှစ်၊ မန္တနာဂရိလ၊ အုပ်စဉ် (၃၀၀၀)
တိုင်းလင်း၁၁၀

ခုတံယာပြုကြိုင် - ၁၉၆၉ ခုနှစ်၊ ပြည်လွှာ၊ အုပ်စဉ် (၂၀၀၀)

စာမျက်နှာပြုရုံး - ၄၆၅ / ၉၉ (၈)

အနုပ်ပြုရုံး - ၅၁၁ | ၁၁ (၈)

ပုံမှန်ပုံ - ၁၉၇၅ ခုနှစ်၊ ပြည်လွှာ၊ (၀၃၂၅၅)
မန္တနာဂရိလိုင်တိုင်

ပုံမှန်ပုံ - **AUNO DIN & ASSOCIATES**

47/7, 52ND STREET, BOTATAUNG TOWNSHIP

11161 YANGON, MYANMAR.

TEL.: (95-1) 290 941

ပြန်ချိန် - မြန်မာနိုင်သမဂ္ဂနားဖွဲ့ (၇၇)
မတော်တော်းဝက္ခာင်၊ စီးပွားရေးဝန်ကြီးဌာန၊ အင်းခိုးပြုရုံး
နှင့် - ၆၄၁ ဤမြို့

ထုတ်ဝေသူ - ဦးဝင်္မာင် (ထုံးပြုနောက်စာလ)
(မြို့ - ထားသူ)
၃၃၅ / J-၁ ရန်ကုန်၊ မန္တနာဂရိလိုင်

COVER DESIGN - KO THANT ZIN